



/SHI

# EXHIBITION

YANGON

12 NOV 2022-12 JAN 2023

/ရှု

အံ့ဇာ်းရှင်း

ရန်ကုန်

၁၂ နိုဝင်ဘာ ၂၀၂၂ ~ ၁၂ ဇန်နဝါရီ ၂၀၂၃

ဒုတိယ  
အကြိမ်

SECOND  
EDITION

EXHIBITION  
GUIDE BOOK



GOETHE  
INSTITUT

#ygn\_shi

Initiated and funded by  
Goethe-Institut Myanmar



Artworks by



Curated by



*Sid Kaung Sett Lin*  
*Diana Nway Htwe*  
*Min Chit Paing*

In partnership with

MYANM / ART





**/SHI**  
**EXHIBITION**

12 NOV `22 - 12 JAN `23  
Yangon, Myanmar



ဒီစာအုပ်လေးက အိဇွာဘီးရှင်း ကတ်တလောက် တစ်ခုထက်ပိုပါတယ်။ အိဇွာဘီးရှင်းတစ်ခုလုံးမှာ ဘယ်လို ပါဝင်ရမလဲဆိုတဲ့ လမ်းညွှန်စာအုပ်လေးတစ်အုပ်လည်း ဖြစ်ပါတယ်။ ဒီလမ်းညွှန်စာအုပ်လေးထဲမှာတော့ /ရှီ အိဇွာဘီးရှင်း အကြောင်း၊ ပါဝင်ခဲ့သူတွေ၊ အနုပညာရှင်တွေ၊ အနုပညာလက်ရာတွေ အပြင် ပြခန်းတွေ၊ အစီအစဉ်တွေ နဲ့ ဘတ်စ်ကားမှတ်တိုင်တွေ အကြောင်း ပါဝင်ပါတယ်။ ရန်ကုန်မြို့၊ မြို့နယ် (၅)ခုရဲ့ နေရာ (၇) ခုမှာ တစ်ပြိုင်တည်း တင်ဆက် ပြသထားတဲ့ အိဇွာဘီးရှင်းတွေ အားလုံးဆီကို လေ့လာလည်ပတ်ဖို့ အတွက် လမ်းပြမြေပုံနဲ့ အိဇွာဘီးရှင်း ပြသနေတဲ့ အချိန်ကာလအတွင်း တစ်နေ့ တာ အစီအစဉ်တွေကို ဖော်ပြထားပါတယ်။ အိဇွာဘီးရှင်း ပြီးသွားရင်လည်း ဒီလမ်းညွှန်စာအုပ်လေးကို မှတ်တမ်းအဖြစ်လည်း သိမ်းဆည်းထားနိုင်ပါတယ်။ ဒီစာအုပ်လေးကို အိဇွာဘီးရှင်းတွေမှာ အခမဲ့ ရယူပါ။ /ရှီ ကပ်ခွာလေးတွေကို သွားခဲ့တဲ့အနုပညာပြခန်း တွေမှာ ရယူလိုက်ပါ။ အိဇွာဘီးရှင်းကိုလည်း အခမဲ့ လာကြည့်နိုင်ပါတယ်။

This little book is more than just an exhibition catalog. It is also a guidebook to the art, artists, spaces, bus stops, events and happenings throughout the exhibition. You may collect this book at the spaces and collect the various /ရှီ stickers across the different venues as you explore Yangon. All venues are free to enter. See you at /Shi!

# မာတိကာ

- 10-11 / ရှိ အကြောင်း  
About '/Shi'
- 12-20 ဒါရိုက်တာအမှာစကား  
Director's Message
- 21 'ပြန်လည်ချိတ်ဆက်' အကြောင်း  
About 'Reconnect'
- 22 'Reconnect' Artists  
23 '/Shi' Artists
- 24-27 အိန္ဒိယတီးရှင်း ဖော်ပြချက်  
Exhibition Statement
- 28-33 ကျူရေတိုရီရယ်အဖွဲ့ထုတ်ပြန်ချက်  
Curatorial Team Statement
- 34-35 **Feature Artist #1**
- 51-52 **Feature Artist #2**
- 64-65 **Feature Artist #3**
- 68-69 **Feature Artist #4**
- 82-83 **Feature Artist #5**
- 59-63 ပွဲအစီအစဉ်  
Program List
- 84 ဘတ်စ်ခရီးစဉ်/ရှိ  
Bus Tour/Shi
- 85 အနုပညာစာမူစာတမ်း/ရှိ  
Symposium/Shi
- 86-89 ဂီတ/ရှိ  
Music/Shi
- 90 ဗီဒီယိုရုံ/ရှိ  
Screening/Shi
- 91 တခဏပြ/ရှိ  
Performance/Shi
- 92-93 အနုပညာစာမူ စာတမ်းဖိတ်ခေါ်ခြင်း  
Art Writing Open Call

# CONTENT

36-50 **Venue:**  
ရေခဲဆိုင်/ရို  
Yae-Khae-Saing/Shi  


---

Goethe-Institut Myanmar

40-43 **Venue Artworks**  
(Part 1)

44-50 **Venue Artworks**  
(Part2)

53-56 **Venue:**  
ဘိုကလေးဈေး/ရို  
Bogalayzay/Shi  


---

Doh Eain

ဒို့အိမ်

54 **Venue Exhibition**

55-56 **Venue Artworks**  
(Part 1)

57-58 **Venue:**  
၄လမ်း/ရို  
46-Lan/Shi  


---

Doh Eain

ဒို့အိမ်

58 **Venue Artworks**  
(Part 1)

66-67 **Venue:**  
ပန်းဆိုးတန်း/ရို  
Pansodan/Shi  


---

Lokanat Galleries

လောကနတ် အနုပညာပြခန်း

67 **Venue Exhibition**

70-72 **Venue:**  
မော်တင်/ရို  
Maw-Tin/Shi  


---

Myanm/art

71 **Venue Artworks**  
(Part 1)

72 **Venue Artworks**  
(Part2)

73-77 **Venue:**  
ဆိပ်ကမ်းသာ/ရို  
Seikkantha/Shi  


---

Kalasa Art Space

ကလသာ အနုပညာပြခန်း

75-76 **Venue Program**

77 **Venue Artworks**  
(Part 1)

78-81 **Venue:**  
အောင်မင်္ဂလာ/ရို  
Aung-Mingalar/Shi  


---

Ayathakan

အရသာခံ

79 **Venue Exhibition**

80-81 **Venue Artworks**  
(Part 1)

## GOETHE-INSTITUT MYANMAR

Director

*Mona Kriegler*

Cultural Program Coordination

*Haymann Oo, Kaiza Tin Moong*

Cross-departmental Public Relations

*Wint Pwint Phyu Aung*

Assistant Digital Communication

*Zin Wai Naing*

## CURATORIAL TEAM & PROGRAM COORDINATION

Curator & Programme Director

*Sid Kaung Sett Lin*

Curatorial Coordinator & Research

*Diana Nway Htwe*

Programme Manager & Communication

*Min Chit Paing*

Assistants to the Curatorial Team

*Yadanar Aung, Khine Thazin Aung,  
Wai Yan Aung*

General Coordinator

*Nang Si Monn Tip*

Assistant to the General Coordinator

*Zaw Win*

A/V Technician & Video Mapping artist

*Winston (Kyaw Zin Thant)*

Exhibition Branding & Editorial Design

*Zune Htet*



တည် “ရှို”  
ရောက် “ရှို”  
ထွက် “ရှို”  
တွေ့ “ရှို”  
ရ “ရှို”  
လက် “ရှို”



Goethe-Institut  
Myanmar



Myanm/art  
Gallery



Lokanat  
Galleries



Kalasa  
Art Space




The Ex Office  
(Doh Eain)



Quiet on 47  
(Doh Eain)



Ayathakan



# အကြောင်း

# ABOUT /SHI

/Shi က မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ကျင်းပမယ့် အနုပညာပြပွဲတစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ (၁၂) ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ (၁၂) ရက်နေ့ အထိ (၄၄) ရက် ကြာမြင့်မယ့် အိဇ္ဇာဦးရှင်း တစ်ခုဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ကျောရိုး ဗီဇဖြစ်တဲ့ ဘတ်စ်ကား လမ်းကြောင်းများပေါ်မှာ အခြေခံထားတဲ့ မြို့တွင်းရှိ နေရာ (၇) ခုကို ဂရုတစိုက် စီစဉ် ထားပြီးတော့ အနုပညာရှင်ပေါင်း (၅၀) ကျော် ရဲ့ အနုပညာလက်ရာပေါင်း (၄၀) ကျော်ကို လေ့လာစူးစမ်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

/Shi is an art exhibition in the city of Yangon, Myanmar. /Shi is on for 44 days from 12 November 2022 to 12 January 2023. Based on bus routes, the backbone of Yangon's DNA, you are invited to explore 40+ artworks by 50+ artists and creatives carefully orchestrated across 7 venues across the city.

# /SHI (/ရို အိဇူဘီးရှင်း) ပြပွဲသို့ လာရောက်ကြသော စာဖတ်သူများနဲ့ ညွှန်သည့်တော်များရှင်. . .

၂၀၂၀ ခုနှစ်မှာ Goethe-Institut Myanmar က Reconnect အနုပညာစီမံချက်အား စတင် ဆောင်ရွက်ခဲ့ပြီး၊ ဒေသခံအနုပညာရှင်တို့ လုပ်ဆောင်ဖို့ မျှော်လင့်ထားကြတဲ့ အနုပညာစီမံချက်တစ်ခုအတွက် ထုတ်လုပ်ရေးထောက်ပံ့ကြေးများ လျှောက်ထားနိုင်ရန် အားလုံးကို ဖိတ်မန္တကပြုခဲ့ပါတယ်။ Reconnect အနုပညာစီမံချက်ရဲ့ ရည်ရွယ်ချက်ဟာ အဆက်အစပ် ပြတ်တောက်နေချိန်ကာလမျိုးမှာ အနုပညာ နယ်ပယ်အားလုံးနဲ့ ဖွံ့ဖြိုးမှုအဆင့်အသီးသီးတို့မှ အနုပညာရှင်တို့အတွက် အနုပညာ လက်ရာတွေ ဆက်လက် ထုတ်လုပ်နိုင်စေဖို့ပါ။ ၂၀၂၁ခုနှစ်မှာလည်း ထပ်မံဖိတ်ခေါ်ခဲ့ပြီး၊ ထုတ်လုပ်မှု ထောက်ပံ့ကြေးပေါင်း ၆၈ ခုကို လွတ်လပ်အနုပညာစုပေါင်းအဖွဲ့များနဲ့ တစ်သီးပုဂ္ဂလ အနုပညာရှင်များအတွက် ထောက်ပံ့ချီးမြှင့်နိုင်ခဲ့ပါတယ်။

*Shi (/ရို)* ဆိုတဲ့ စကားလုံးဟာ အဓိပ္ပာယ်အမျိုးမျိုးရှိပြီး၊ ဒီနေရာမှာတော့ ဒီနေရာမှာ ရှိခြင်း၊ ရှိနေခြင်း လို့ အဓိပ္ပာယ်ရပါတယ်။

*/Shi (/ရို အိဇူဘီးရှင်း)* ပြပွဲဟာ Reconnect အနုပညာစီမံချက်ကို အနုပညာ ရှင်များ၊ အခြားအနုပညာရှင်များရဲ့ ကျယ်ကျယ်ပြန့်ပြန့်၊ မတူကွဲပြားတဲ့အမြင်များ ပါဝင်ရအောင် အသေအချာ တင်ဆက် ထားပါတယ်။ ဒါတွေဟာ ပြခန်းတာဝန်ခံများ ဖြစ်ကြတဲ့ Sid Kaung Sett Lin ၊ Diana Nway Htwe ၊ Min Chit Paingနဲ့ Nang Si Monn Tip တို့ရဲ့ အံ့မခန်း ကြိုးစားအားထုတ်မှုကြောင့်ပါ။

တင်ပြမှုစင်မြင့်တစ်ခုကို ဖွင့်လှစ်ရာမှာ ချိတ်ဆက်မှုနဲ့ ဆက်သွယ်မှု တို့ဟာ အခရာကျပါတယ်။ ဒါမှလည်း ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သိမြင်နိုင်မှာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ လတ်တလော အနုပညာ နယ်ပယ်ကို ဘယ်အရာကရွေ့လျားစေတယ်၊ ဘယ်အရာနဲ့ ထိပ်တိုက်ကြုံတွေ့နေတယ် စတာတွေကိုသိရှိကာ၊ အနုပညာလက်ရာတွေကို ဖန်တီးလုပ်ကိုင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါတွေထဲမှာ နေရာခွင်သီးသန့်နဲ့ လျှပ်တစ်ပြက်ပါဝင်မှု

တွေကနေ တာဝန်ပေးလက်ရာအသစ်များအထိ ပါဝင်ပါတယ်။ အဟောင်းနဲ့ အသစ်၊ အန်နာလော့ခ် နဲ့ ဒီဂျစ်တယ်၊ ပန်းချီနဲ့ ဓာတ်ပုံ၊ ပန်းပုနှင့် တပ် ဆင်ခြင်းအနုပညာစတဲ့ အနုပညာလက်ရာတွေ ကို တစ်နေရာထဲမှာပဲ ပြပွဲတစ်ခုနဲ့တစ်ခု ဆက်စပ် ပြသထားပြီး၊ အမြင်ပိုင်းနဲ့စကားပြောခြင်းတစ်ရပ် ကို မိတ်ဆက်ထားတာမျိုး စုပေါင်းညှိနှိုင်း ဆောင်ရွက်မှုအကျိုးရလဒ် အသစ်များနဲ့၊ ထူးခြားခြင်း တွေကို သိရှိသွားမှာဖြစ်ပါတယ်။

/Shi (၂၅) ပြပွဲကနေ အတွေ့အကြုံအသစ် များလည်းရ၊ ကွဲပြားခြားနားမှုတစ်ခုခုကိုလည်း ရရှိမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်နဲ့ အတိုင်း အတာ၊ ပုံသဏ္ဍာန်နဲ့ အနှစ်အသားမှာရှိတဲ့ သာမန် အရာတွေထဲ က တစ်ခုခုကိုတောင် ရရှိသွားနိုင်ပါ တယ်။

ဒီပြပွဲရဲ့ နောက်ထပ်သဘောတရားကတော့ ပြပွဲလာသူဧည့်သည်တွေကို (တစ်မှုထူးခြားပြီး၊ သမိုင်း အဟောင်းရော၊ ဖြစ်ထွန်းပေါ်ပေါက်လာစ သမိုင်းအသစ်တို့ရောရှိတဲ့) အနုပညာနေရာအမျိုး မျိုးဆီကို တည်နေရာလည်းအဖြစ်လည်းယူ ပိုပြီး လည်းအရေးပါ၊ အမှတ်တရအဖြစ်လည်းမှတ်ယူ လို့ရတဲ့ မြို့တစ်ဝိုက်နဲ့ မြို့အတွင်း ရွှေ့လျား သွားလာတဲ့ လူထုသယ်ယူ ပို့ဆောင်ရေး ဘတ်စ် ကားမှတ်တိုင် များမှတ်ဆင့် အဓိက လမ်းညွှန် ပြသပေးလိုခြင်းပါ။ ဘတ်စ်ကားမှတ်တိုင်တွေဟာ လူများစွာအတွက် အရေးပါနေဆဲ ဖြစ်ပြီး၊ နေရာ ဒေသတွေကို တစ်ခုနဲ့တစ်ခု ဆက်သွယ်ပေးကာ၊ ရပ်ရွာများနဲ့ အနီးဝန်းကျင် စရိုက်လက္ခဏာ များ ကိုလည်း ချိတ်ဆက်ထားပါတယ်။ /Shi (၂၅) ပြပွဲဟာ လွတ်လပ်စွာ ရွှေ့လျားမှု၊ သွားလာမှုကို ဖော်ပြခြင်းလည်းဖြစ်ပါတယ်။ ပြပွဲတစ်ပွဲလုံးကို ကြည့်နိုင်ဖို့၊ အကြောင်းအရာနဲ့ အဆက်အစပ် တွေကို အပြည့်အဝနားလည်နိုင်အောင် ကျွန်မတို့ ဟာ တစ်နေရာမှ တစ်နေရာကို သွားရမှုဖြစ်မှာပါ။

အဖွဲ့အစည်းအသီးသီး၊ နေရာကွက်လပ်များနဲ့ နေရာဌာနများ အားလုံးပါဝင်နိုင်အောင် ချည်းကပ် လုပ်ဆောင်ရာမှာ ကျွန်မတို့အနေနဲ့ အဓိပ္ပာယ်အရှိ ဆုံး ဖော်ပြနိုင်တာက ပါဝင်ခြင်း၊ ဆက်ဆံခြင်း၊ ချည်းကပ်နိုင်ခြင်းနဲ့ ဆက်သွယ်နိုင်ခြင်းတို့ပဲဖြစ် ပါတယ်။ “ထိတွေ့ခွင့်မရခြင်း”လို့ တိုက်ရိုက်အရ ရော၊ တင်စားချက်အရော ဆိုလိုရင်းကို ကျွန်မ တို့ နားလည်မိတာက အဆက်အသွယ်မရှိခြင်း ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ /Shi (၂၅) ပြပွဲရဲ့ ဆိုလိုရင်းက အရာရာကို “ပြန်လည်ထိတွေ့နိုင်”ဖို့ပါ။

အတူတကွဖန်တီးတယ်၊ ထုတ်လုပ်ပြီး၊ ဗဟု သုတကို ဖလှယ်တယ်ဆိုတာ အမှန်တော့ အရင် တုန်းက ကျွန်မတို့ ဆက်သွယ်လို့မရတဲ့ သူ တွေအားလုံးနဲ့ ဆက်သွယ်တာ Reconnecting လုပ်တာဖြစ်ပြီး၊ လူတွေ၊ နေရာကွက်လပ်တွေ နဲ့ အနုပညာကို တစ်ခုနဲ့တစ်ခု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတွေ့စေတာပါ။ ဒါကြောင့် အသိုင်းအဝိုင်းတွေ နီးထလာပြီး၊ ပေါင်းသင်း ဆက်ဆံမှုတွေ ပြန်လည် ဖြစ်ထွန်းလာတယ်။ လူမှု ဆက်ဆံရေးကိုလည်း မြှင့်တင်ပေးပါတယ်။

ပြောဆိုတင်ပြခြင်း အမျိုးပေါင်းငါးဆယ်ကျော် ပါဝင်တဲ့ အနုပညာ၊ အနုပညာရှင်များနဲ့ အနု ပညာ နေရာတွေဟာ ပရိသတ်အသစ်၊ ပရိသတ် အဟောင်းတို့နဲ့ စကားစမည်ပြောဆိုကြရင်း၊ အဓိက ဆက်သွယ်သူများအဖြစ် ဆောင်ရွက် ကြကာ၊ အရာရာကို နည်းလမ်းအသစ်များဖြင့် ပေါင်းစပ်ရင်း ရှင်သန်စေမှာပဲဖြစ်ပါတယ်။ ဒါ ကြောင့်လည်း မြဲမြံတဲ့ အဆက်အသွယ်ပြတ် တောက်ခြင်းရဲ့ ကွက်လပ်တွေကိုတောင်မှ ပိတ် ပစ် လိုက်နိုင်ကောင်းပါရဲ့။ /Shi (၂၅) ပြပွဲဟာ ဖြတ်သွားဖြတ်လာလူများနဲ့ “အနုပညာကို မသိ တဲ့” ပရိသတ်ကိုပါ ဝင်လာကြည့်ဖို့ ဖိတ်ခေါ်ပါ တယ်။ /Shi (၂၅) ပြပွဲဟာ မျိုးဆက်တွေတစ်ခုနဲ့ တစ်ခု အပြန်အလှန်ပေါင်းစပ်တာ၊ “နေရာဌာန

အပြန်အလှန်ပေါင်းစပ်တာ” ဖြစ်တဲ့အတွက် ၎င်း ရဲ့ပတ်ဝန်းကျင်၊ မတူကွဲပြားတဲ့စစ်မှန်ခြင်းအမျိုးမျိုးတို့နဲ့ အပြန်အလှန် ဆက်သွယ်ထားပါတယ်။ ပြပွဲကြောင့် ကျွန်မတို့ဟာ စိတ်ကူးပုံဖော်နိုင်မယ်၊ ကျွန်မတို့မှာ မျှော်လင့်ချက်တွေ ဖြစ်လာနိုင်ပါတယ်။

ကိုလိုနီစနစ်နောက်ခံအတွေးအခေါ်ရဲ့ အဓိက အရေးအသားဖြစ်တဲ့ Édouard Glissant ရဲ့ Poetics of Relation (1990) ကို အမှတ်ရမိရင်း၊ “အမျိုးအမည်သတ်မှတ်ချက်တစ်ခုစီတိုင်းသည် တစ်ခြားအရာ နှင့် ဆက်သွယ်ပေါင်းစပ်ခြင်းဖြင့် ကျယ်ပြန့်ရသည်” (၁၁) ဆိုတဲ့ အယူအဆကို ထင်ဟပ်ပါတယ်။ /Shi (ရီ) ပြပွဲဟာ ကဗျာဆက်သွယ်မှုများရဲ့ ပုံသဏ္ဍာန်ဖော်ပြချက်တစ်ခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အလှပေဒကို အပြန်အလှန် ဆက်သွယ်တဲ့အရာများနဲ့ အဓိပ္ပာယ်သတ်မှတ်ရုံမကဘဲ၊ အလွှာအမျိုးမျိုးနဲ့ လူမှုယဉ်ကျေးမှု၊ နိုင်ငံရေးထိတွေ့မှုတို့နဲ့ပါ အဓိပ္ပာယ်သတ်မှတ်ပါတယ်။

/Shi (ရီ) ပြပွဲဟာ တက်ကြွခြင်းတစ်ခုကို ဖြစ်စေပြီး၊ အခြေအနေတွေကိုရော၊ ဆက်သွယ်မှု တဒင်္ဂတွေကိုရော ဖန်တီးပေးရုံသာမက ပဲ၊ ထိတွေ့မှုကိုလည်းဖြစ်စေပြီး၊ “ဆက်စပ်မှုစွမ်းအင်”ရဲ့ အဓိပ္ပာယ်ဘယ်လောက် ရှိသလဲဆိုတာကို မီးမောင်းထိုးပြပြီး၊ မရောမသေချာတဲ့ အချိန်တွေမှာတောင် ခိုင်မြဲတဲ့အရာ၊ အခြေခံများကိုသင်ကြားပေးခြင်းဖြစ်ကြောင်း ပြသနေတာပါပဲ။

/Shi (ရီ) ဟာ ကမ္ဘာနဲ့ ဒေသတွင်းအနုပညာလောကဆီကို အကျယ်တဝင့်ပြောပြချက်ဖြစ်တဲ့ ကျွန်ုပ်တို့ တည်ရှိနေဆဲဖြစ်တယ် ဆိုတဲ့ အကြောင်းခြင်းရာကို အသိပေးတာ ဖြစ်ပြီး၊ ကျွန်မတို့ဟာ သူ့ရဲ့ပါဝင်မှု အတွက် နေရာတစ်

နေရာကို တောင်းဆို နေဆဲပါ။ တစ်သီးပုဂ္ဂလဖြစ်စေ၊ အစုအပေါင်းဖြစ်စေ အနုပညာနဲ့ ယဉ်ကျေးမှုအသိုင်းအဝိုင်းတွေဟာ ရှင်သန်ဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး၊ အခက်အခဲတွေ ရှိပါတယ်။ ဒီလိုမရေရာ မသေချာတဲ့အချိန်တွေမှာ အနုပညာရှင်တွေဟာ ဆက်လက် လုပ်ဆောင်နေရပါတယ်။ ထုတ်လုပ်တာကို လုပ်ဆောင်ရတယ်၊ ကျွန်မတို့ပတ်ဝန်းကျင်လောကရဲ့ အဓိပ္ပာယ်ကို ကျွန်မတို့ သိနားလည်လာအောင်ကူညီပေးတယ်၊ အဖိုးမဖြတ်နိုင်တဲ့ သုံးသပ်ချက်တွေ၊ အမြင်တွေကို ပေးတယ်။ ဒါဟာ သတ္တိပါပဲ။

/Shi (ရီ) ဟာ မြို့နဲ့ နိုင်ငံတို့ရဲ့နယ်နိမိတ်တွေရဲ့အထက်ကို ကျော်ပြီး အသိပေးခြင်းလည်းဖြစ်ပါတယ်။ အနုပညာအခင်းအကျင်းဟာ ဒီမှာ တည်ရှိနေဆဲပဲလို့ ဆိုလိုတာပါ။ ဘဝင်မကျပေမဲ့ အနုပညာကို ထုတ်လုပ်နေတယ်။ ယေဘုယျပြဋ္ဌာန်းချက်ကို ကျော်လွန်ပြီးလည်း အနုပညာကိုထုတ်လုပ် နေပါ တယ်တဲ့။ (here! ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ အနာဂတ်မှာ ဘယ်မှာပဲရှိရှိပါ။) ဒီမှာ here! ဒီနေရာမှာ အဖြစ် ရှိနေတုန်းပဲ။ /Shi (ရီ) ဟာ အခက်ခဲဆုံးအချိန်မျိုးမှာမှ အသက်ဝင်လာခြင်းပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ ကျွန်မပြောကြားချင်တဲ့အကြောင်းအရာက /Shi (ရီ) ပြပွဲရဲ့နောက်မှာရှိတဲ့ ငယ်ရွယ်ပြီး ဖန်တီးနိုင်စွမ်းရှိတဲ့ထူးချွန်သူအဖွဲ့ကို ရည်ညွှန်းပါတယ်။ သူတို့ကိုယ်စားပြုထားတဲ့ မျိုးဆက်တွေကို ရည်ညွှန်းပါတယ်။ ၂၀၂၂ ဇန်နဝါရီလမှာ ရန်ကုန်မြို့ကို ကျွန်မ ပထမဆုံးရောက်ရှိလာချိန်က ကျွန်မကို ကြိုဆိုခဲ့ကြသူတွေနဲ့ မြန်မာနိုင်ငံရဲ့အနုပညာအသိုင်းအဝိုင်းကို ရည်ညွှန်းပါတယ်။

ကျွန်မအနေနဲ့ သူတို့ရဲ့ဗဟုသုတ၊ ထိုးထွင်းသိမြင်မှုနဲ့ ကျွမ်းကျင်မှုတို့ကို ရက်ရက်ရောရော

မျှဝေပြီး၊ မြေပြင်မှာယခင်ဖြစ်ပျက်ခဲ့တဲ့၊ ယခု ဖြစ်ပျက်နေတဲ့ ရှုပ်ထွေးလှတဲ့အခြေအနေကို သိ နားလည်ရအောင် နဲ့ အရေးကြီးလိုအပ်ချက် များဟာ ဘာဖြစ်တယ်၊ ဘာလိုအပ်တယ် ဒါမှ မဟုတ် ဘာတွေမရှိကြတော့ဘူး၊ သဲသဲကွဲကွဲမသိ ဘဲ ဘာတွေ ဆုံးရှုံးသွားပြီ၊ ဘယ်လမ်းအသစ် ဒါ မမှမဟုတ် ကွဲပြားတဲ့ လမ်းကြောင်းကို ကျွန်မတို့ လျှောက်ရမယ်ဆိုတာကို မျှဝေပေးတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

ကျွန်မနဲ့ ကျွန်မရဲ့အဖွဲ့တွေကို လမ်းညွှန်ပေးခဲ့ ကြပြီး၊ Goethe-Institut လို အဖွဲ့အစည်း တစ်ခုအနေနဲ့ ဘာကို အကူအညီပြုနိုင်တယ်၊ လုပ်ဆောင်နိုင်တယ်၊ အဓိပ္ပာယ်ရှိပြီး၊ ပတ်သက် စပ်ဆိုင်တဲ့ယဉ်ကျေးမှု အစီအစဉ်နဲ့ အပြန်အလှန် ယဉ်ကျေးမှု ဖလှယ် ရေးအစီအစဉ် တစ်ရပ်ကို စတင်ဖော်ဆောင်နိုင်မယ်ဆိုတာကို လုပ်ဆောင် ပြသွားပြီး ဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေမှာ တက်တက်ကြွကြွ နားထောင်ခြင်းဟာ အဲဒီ အဓိပ္ပာယ်သတ်မှတ်ချက်ပါပဲ။

ဒီပြပွဲစီမံချက်ရယ်၊ ပြပွဲရဲ့အမျိုးစုံတဲ့အစီအစဉ် တွေဟာ ကျွန်မတို့ရဲ့ ဆက်ဆံမှုကို ကျယ်ပြန့်စေ နိုင်မယ်၊ ပြန်ပြီးလေ့လာနိုင်မယ်၊ အသစ်ဖြစ်တည် နိုင်မယ်လို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်။

နိဂုံးချုပ်အနေနဲ့ အောက်ဖော်ပြပါအတိုင်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ချင်သူများကတော့ ...

ပြပွဲတာဝန်ခံအဖွဲ့ဖြစ်ပြီး၊ ပြပွဲတာဝန်ခံအဖွဲ့ ဟာ တီထွင်စမ်းသစ်မှု၊ ဖန်တီးနိုင်မှုနဲ့ တတ်ကျွမ်း နားလည်မှုတို့သာမက မဖြစ်စလောက်အချိန် အတိုင်းအတာမှာဘဲ ဒီစိန်ခေါ်မှုရှိလှတဲ့အလုပ် ကို ပွင့်ပွင့်လင်းလင်း လက်ခံလုပ်ကိုင်ခဲ့ပြီး၊ ပါဝင် ဆွေးနွေးသူများစွာ၊ ပါဝင်ဆင်နွှဲသူများစွာတို့နဲ့ လုပ်ကိုင် ဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ရဲ့ ဒေသ

တွင်းအနုပညာလောက၊ ယဉ်ကျေးမှုအဖွဲ့အစည်း များနဲ့ တက်သစ်စ လူငယ်လူရွယ် အနုပညာရှင် တွေအပေါ် ထိုးထွင်းသိမြင်ထားမှု တွေကို ဒီပြပွဲ မှာ ကျွန်မတို့ မြင်တွေ့၊ ထိတွေ့ရမှာဖြစ်ပါတယ်။

နောက်ထပ် ကျေးဇူးတင်ရမှာက ကျွန်မတို့ရဲ့ ကျင်းပရာနေရာတဲ့ဖက်များဖြစ်ကြပြီး၊ ပါဝင် ကြတဲ့ အနုပညာရှင်များစွာကို ယုံကြည်၊ လက်တွဲလုပ်ဆောင်ခဲ့ကြခြင်း၊ /Shi (/ရှီ) ပြပွဲရဲ့ အစိတ်အပိုင်းအဖြစ် ပွင့်ပွင့်လင်းလင်း ပါဝင်ခဲ့ကြ လို့ပါ။ သူတို့မှာ သိသာထင်ရှားတဲ့ကိုယ်ပိုင်သမိုင်း တွေရှိကြပါတယ်။ တစ်ချို့ဆို အရေးကြီးဆုံး ဖြစ်တဲ့ ယဉ်ကျေးမှုနေရာဌာနများ ရှားပါးနေ ချိန်မှာ တစ်ခြားတက်သစ်စ အနုပညာရှင်များ၊ အနုပညာလောကနဲ့ အနုပညာရှင်များအတွက် အရှည်ကြာဆုံးအထောက်အပံ့များပင် ဖြစ်ခဲ့ကြ ပါတယ်။

နောက်ထပ်ကျေးဇူးတင်ရမှာက ခေတ်ပြိုင်အနု ပညာမြင်ကွင်းကို နေရာဌာနအဖြစ် ထောက်ပံ့ပေး သော Myanmar/art

နောက်ထပ်ကျေးဇူးတင်ရမှာက ၁၉၆၃ ခု နှစ်များဆီကတည်းက Goethe-Institut နှင့် အတူ ပြပွဲများ စီစဉ်ကျင်းပခဲ့ပြီး ဖြစ်ပြီး၊ ထိုစဉ် က ပါဝင်ခဲ့ကြသော အနုပညာရှင်များစွာတို့သည် မြန်မာနိုင်ငံ၏ ဦးဆောင် အနုပညာလောကတွင် အစိတ်အပိုင်းအဖြစ် ပါဝင်နေကြတဲ့ Lokanat Galleries

ရည်ရွယ်ချက်စုံ၊ တိုင်းပြည်ရဲ့ စိတ်ဝင်စားဖွယ် အနုပညာသမိုင်းနှင့် အမှတ်တရ တစ်ချို့နှင့် ပြည့် နှက် နေသော အနုပညာနေရာအဖြစ် ကြိုဆိုသော Kalasa ပြခန်း၊

အနုပညာများ ရှင်သန်ဖြစ်ထွန်းဖို့အတွက် အရေးကြီး လုပ်ဆောင်သော ငယ်ရွယ်ပြီး၊ ခွန်အားပြည့်လှတဲ့ Ayathakan၊

ယဉ်ကျေးမှု အမွေအနှစ်နဲ့ မီ သူက ဆိုင်ရာ

ပြန်လည်ထိန်းသိမ်းရေးနယ်ပယ်မှာ ရပ်ရွာအသိုင်းအဝိုင်းက ဦးဆောင်မောင်းနှင်ပြီး၊ အံ့ဩသင့်စရာ အလုပ်လုပ်ကိုင်တဲ့ Doh Eain ၊

ဒီ နေ့ ရာတွေ ဟာ တွေ့ ဆုံပွဲ နေ့ ရာများ အဖြစ် ရော၊ အစည်းအဝေးကျင်းပရာနေရာ ဒါမှမဟုတ် ချိတ်ဆက်ရာနဲ့ တင်ဆက်ရာ စင်မြင့်များဖြစ်ပေးခဲ့ကြပါတယ်။ အနုပညာများဆက်လက် ဖန်တီးနိုင်ဖို့နဲ့ ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်နဲ့ ၎င်းရဲ့ သမိုင်းကို ထိန်းသိမ်းဖို့၊ ကာကွယ်ဖို့ ကျွန်ုပ်တို့ကလည်း ထောက်ပံ့ရာမှာ ခိုင်ခိုင်မာမာ ရပ်တည်ထားပါတယ်။

Reconnect မှ ပါဝင်ဆင်နွှဲကြသော အနုပညာရှင်များအားလုံးတို့ကိုလည်းကောင်း၊

ထိုမှတစ်ဖန် -

ဒီဇိုင်းနာ Zune Ei Htet ကိုလည်း ကျွမ်းကျင်မှု၊ စိတ်ရှည်နိုင်မှုတို့အတွက်လည်းကောင်း၊

ကျွန်ုပ်တို့ရဲ့ ပုံနှိပ်ရေးတွဲဖက် Xenon ကိုလည်း လို လို လား လား ထောက်ပံ့ ပေး မှု အ တွ က်လည်းကောင်း၊


နောက်ကွယ်မှ လုပ်ကိုင်ဆောင်ရွက်ပေးသော စေတနာ့ဝန်ထမ်းများ၊ ကျွမ်းကျင်သူများအားလုံးတို့ကို လည်းကောင်း၊

Goethe-Institut Myanmar ရဲ့ ယဉ်ကျေးမှုအစီအစဉ် ညှိနှိုင်းဆောင်ရွက်ရေးရာ တာဝန်ရှိသူများဖြစ်တဲ့ Haymann Oo နဲ့ Kaiza Tin Moong တို့ကိုလည်း သူတို့ရဲ့ စဉ်ဆက်မပြတ်လုပ်ဆောင်ပေးမှုတွေအတွက်လည်းကောင်း၊

ယခင် ယဉ်ကျေးမှုမန်နေဂျာ Zon Sabal Phyu ကိုလည်း သူမ၏ကြီးလေးသောအလုပ်၊ စိတ်ကူးစိတ်သန်းများနဲ့ ကနဦးဆောင်ရွက်မှုများအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ သူ မပါဝင်ဘဲ Reconnect အား အမှန်တကယ်ဖြစ်လာအောင် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်မှာမဟုတ်ပါ။

Goethe-Institut ဟာ မြန်မာနိုင်ငံမှာ အနုပညာနှင့် ယဉ်ကျေးမှုထုတ်လုပ်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ အခြေခံအဆောက်အအုံများအား အဆက်မပြတ်ထောက်ပံ့ခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ /Shi (/ရှိ) သည် ဤ သံဓိဋ္ဌာန်တစ်ရပ်ဖြစ်သည်။

စံလင်းထွန်း ဘာသာပြန်သည်။



ရန်ကုန်၊ အောက်တိုဘာ ၂၀၂၂  
Mona Kriegler  
ဒါရိုက်တာ  
Goethe-Institut Myanmar



# DEAR READERS AND VISITORS OF /SHI EXHIBITION (/ရို အိဇော့ဘီးရှင်း),

In 2020, the Goethe-Institut Myanmar launched the *Reconnect* project, a wide-reaching open call addressed to local artists to apply for production grants for a project they anticipated undertaking. *Reconnect* aimed to support artists from all artistic fields and stages of development to continue producing artwork in times of disconnection. Another call was launched in 2021 that resulted in a total of 68 production grants being awarded to support independent art collectives and individual artists.

The letter /*Shi* (/ရို) has several meanings—one of them is *being here\_being present!*

The exhibition /*Shi* (/ရို အိဇော့ဘီးရှင်း) presents *Reconnect* artists and many other artists to ensure the inclusion of wide-ranging and diverse perspectives thanks to the wonderful curatorial team of Sid Kaung Sett Lin, Diana Nway Htwe, Min Chit Paing and Nang Si Monn Tip.

To open a presentation platform, networking and connection were important to draw an even broader picture that presents what moves and confronts Myanmar's current artistic realm and which is negotiated in the works. These range from site-specific and ephemeral contributions to new commissioned pieces. Old and new, analogue and digital, painting and photography, sculpture and installation—the works of art meet by be-

ing placed in each other's exhibition context in one space and begin a visual conversation that explores new synergies and distinctions.

*/Shi (ရှိ)* anticipates fostering new experiences, presents something different, perhaps even something out of the ordinary in time and scale, form and content.

The satellite nature of this exhibition with a focus on guiding the visitors to different art spaces (all with their own unique, old and newly emerging histories) by means of landmark bus stops that serve as orientation but more importantly as a reminder that movement in and around the city via public transport is still crucial to so many and connects locations to each other while linking communities and neighborhood characteristics. */Shi (ရှိ)* comments on freedom of movement and mobility. In order to see the whole show and to grasp content and context fully, we have to move from place to place.

The approach to involve different communities, spaces and places seemed to us the most meaningful way to express that participation, relationships, access and connection matter. In times when we understand what it means to be literally and figuratively “out of touch”, disconnected, */Shi (ရှိ)* is about putting matters back “in touch” again.

Creating together, producing and exchanging knowledge—indeed, *Reconnecting* and embarking on relationships with all those we have not been able to connect with before—brings people, spaces and art into contact with each other, directly or indirectly. It activates communities, revives relationships, and fosters social engagement. Art, artists and art spaces featuring over fifty different narratives enter into a conversation with audiences new and old and act as the core connectors that revive while holding everything together in new ways, perhaps even contributing to closing the gaps of persistent disconnection. */Shi (ရှိ)* invites passers-by and the “non-art” audience to come in. */Shi (ရှိ)* is intergenerational, “inter-spatial”, and therefore inter-connected with its surroundings and diverse realities. It also lets us imagine and hope.

Édouard Glissant's text *Poetics of Relation* (1990), a key text of decolonial thought, comes to mind and reflects the notion that “each and every identity is extended through a relationship with the Other” (11). */Shi (ရှိ)* is an expression of forms of poetic relations. Its aesthetics are defined not only by relational elements but also by socio-cultural and political engagement with its many layers.

*/Shi (ရှိ)* radiates a vibrancy that not only creates situations and moments

of connection or being in touch again but also highlights how meaningful “relational energy” is, something affirmative, even grounding in times of uncertainty.

*/Shi (ရှိ)* shouts out to the global and regional art world with its discourse, *we are still present*, claiming a space for its inclusivity. The arts and cultural communities, individually and collectively, have been facing struggle, survival and often hardship. In times of such uncertainty, artists keep going—producing, helping us to make sense of the world around us and offering valuable commentary and insight. It is courageous.

*/Shi (ရှိ)* also shouts above and beyond the borders of the city and the country—the arts scene is still *being here!* It is producing against the grain and beyond the canon, and it remains here!, too (wherever that here! may be or will be in the future). */Shi (ရှိ)* was brought to life in times of utmost difficulty.

My message is therefore dedicated to the young creative talent of the team behind */Shi (ရှိ)* and to the generations they represent. It is also dedicated to the recognition of the artistic community of Myanmar, many of whom welcomed me when I first arrived in Yangon in January 2022. I wholeheartedly thank them for their generosity in sharing their knowledge,

their insight and expertise in helping me to better understand and grasp the complexity of what the situation on the ground was and is, what the most urgent requirements are, what is needed or has gone missing, what has been lost indefinitely and which new or different paths we must embark on. It has been guiding my team and me and demonstrating what an institution such as the Goethe-Institut can do to support, complement and initiate a meaningful and relevant cultural program and intercultural exchange, both defined by active listening.

We hope that with this exhibition project and its multifaceted program our relations can be extended, revisited and newly established.

Finally, I would like to warmly thank the following:

The curatorial team, not only for their innovation, creativity and expertise but also for their openness to take on this challenging task with little time at hand, having to engage with a great number of interlocutors and participants. What we will see and engage with in this exhibition derives from their insightful knowledge of the local art industry, cultural communities, and young emerging talent.

Our venue partners for their trust and partnership in hosting the many

artists involved as well as their openness to become part of */Shi (၂၆)*. They all come with their own singular histories, some well-established with longstanding support for artists and the art scene, others newly emerging in times where cultural spaces are scarce and yet of the utmost importance:

*Myanm/art* for providing the contemporary art scene with a home base;

*Lokanat Galleries*, with which the Goethe-Institut has organized exhibitions dating back to 1963, many of the participating artists from that time now part of Myanmar's pioneering art scene;

*Kalasa* with its multi-purpose, welcoming art space crammed with some of the country's fascinating art history and memory;

*Ayathakan* with their young and vibrant energy which signifies the urgency for the arts to survive and thrive;

*Doh Eain* for their incredible community-driven work in the field of cultural heritage and architectural restoration;

All these spaces serve not only as meeting hubs, platforms for presenting and networking or forums of discussion, but they also stand firm in their support of the quest for the

arts to continue creating as well as to protect and restore cultural heritage and its history.

All the participating artists  
From *Reconnect*  
And beyond -

As well as

Designer Zune Ei Htet for her skill and patience;

Our printing partner Xenon for their generous support;

All the volunteers and technicians behind the scenes;

Haymann Oo and Kaiza Tin Moong, cultural program coordinators at Goethe-Institut Myanmar, for their continuous dedication;

Zon Sabal Phyu, former cultural manager, for her great work, ideas and initiative, without whom we would not have been able to make *Reconnect* a reality.

Goethe-Institut is committed to continuing support of cultural infrastructures and artistic and cultural production in Myanmar. */Shi (၂၆)* is one articulation of this commitment.

Yangon, October 2022

Mona Kriegler

Director of the Goethe-Institut Myanmar

# ‘ပြန်လည်ချိတ်ဆက်’ အကြောင်း

(၂၀၂၀) ခုနှစ်၊ ဇူလိုင်လမှာ ယဉ်ကျေးမှုနယ်ပယ်မှ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေအပေါင်းအသင်းတွေအတွက် ပြန်လည်ချိတ်ဆက် (၂၀၂၀) အစီအစဉ်ကို Goethe-Institut မြန်မာက မိတ်ဆက်ပြီး စီမံကိန်းလျှောက်လွှာတွေကိုဖိတ်ခေါ်ခဲ့ပါသည်။ (၂၀၂၀) ခုနှစ်အတွက် စီမံကိန်း (၂၀) ခု နှင့် (၂၀၂၁) ခုနှစ်အတွက် စီမံကိန်း (၂၀) ကို Goethe-Institut ကရွေးချယ်ပံ့ပိုးပေးခဲ့ပါသည်။ (၂၀၂၁) ခုနှစ်၊ ဩဂုတ်လမှာ ပြန်လည်ချိတ်ဆက် (၂၀၂၁) ကို ထပ်မံဖိတ်ခေါ်ခဲ့ပြီး စီမံကိန်း (၂၈) ခုကိုထပ်မံပံ့ပိုးပေးခဲ့ပါသည်။

၂၀၂၀၊ ၂၀၂၁ ခုနှစ်အတွင်း ပြန်လည်ချိတ်ဆက် မှ ရုပ်ရှင်၊ ပြဇာတ်၊ အက၊ ပါဖောင်းမန်အတ်၊ ဂီတ၊ အမြင်ဆိုင်ရာအနုပညာ၊ ကဗျာ၊ ဓါတ်ပုံ၊ စာပေဆိုင်ရာပညာရေး၊ စာအုပ်ထုတ်ဝေရေး၊ ယဉ်ကျေးမှုတက်ကြွလှုပ်ရှားမှု နှင့် သုတေသနပြုစုရေး အစရှိသည့်နယ်ပယ်အသီးသီးမှ စီမံကိန်းများကို ကူညီပံ့ပိုးပေးခဲ့ပါသည်။

## ABOUT ‘RECONNECT’

In July, 2020, the Goethe-Institut Myanmar offer Reconnect 2020 open call to support friends and colleagues in cultural field. 20 projects for 2020 and 20 projects for 2021 were selected to support. In August, 2021, there was Reconnect 2021 open call again and the Goethe-Institut Myanmar supported 28 projects from all artistic fields.

For the years of 2020 and 2021, Reconnect has supported projects in the field of film, theater, dance, performance art, music, visual art, poetry, photography, literary education, book production, cultural activism, and research.

22

'RECONNECT'  
ARTISTS

## Reconnect 2020

Aleksandra Minkiewicz  
Aung Khin Myint  
Aung Myat Htay  
Chit Moe Pio  
Dr. Su Yin Htun  
Eaidhhi  
Emily Phyo  
Hein Thu Soe  
Htoo Lwin Myo  
J me  
Kaung Myat Thu  
Khun Zaw Lynn Htet  
Ko So  
Ma Kyawt and Nge Lay  
Mann Pye Phyo Aung  
May Hla  
May Phue Thet  
May Thet Zaw and Team  
Min Min Hein  
Moe Myat May Zarchi  
Moe Satt  
Mrat Lunn Htwann  
New Pen Group  
New Yangon Theatre Institute, Ruth  
Pongstaphone, May Thet Zaw  
Nge Lay  
Ngu Ein Htet Myet  
Nyan Lynn Aung  
Sai Thiha Soe  
San Win Htike  
Sandi Sein Thein  
Save Myanmar Film  
Saw Myo Nwe Htoo  
Thet Oo Maung  
Thila Min  
Toe Thiha Aung  
Visual Orgasm of ART  
YASA  
Yin Chan Min  
Yu Yu Myint Than  
Zun Ei Phyu

## Reconnect 2021

ALCO  
Aung Naing Oo  
Ba G  
Blue Chrysalis  
Han Pyae Win & Jixk Gabby  
Horn Bill Art Group  
Jimmy Jacobs  
Khin Sandar Nyunt  
Lin Htet Aung & Htet Oo Maung  
May Thynn Kyi  
Moe Kyaw Thu  
Moe Thet Han  
Moe Thizar Khine  
Theingi Lynn  
Naing Swam  
Nay Wun Ni and Team  
Nora  
Phoo Myat Thwe  
Phyo Gyi  
Sai Moon  
Shwe Wutt Hmon  
Soe Yu Nwe  
Thadi Htar  
Thaw Dar Aung  
Tho Hi and Lwin Oo Maung  
Zephyr Ko  
Zicky Le  
Zin Wai Wai

# ‘ပြန်လည်ချိတ်ဆက်’ မှ ‘/ရို’ သို့

# FROM ‘RECONNECT’ TO ‘/SHI’

‘ပြန်လည်ချိတ်ဆက်’ အစီအစဉ်တွင် ပါဝင်ခဲ့သော အနုပညာရှင်များနှင့် ပရောဂျက်များကို နောက်ကြောင်းပြန် မှတ်တမ်းတင်ခြင်းအားဖြင့် Goethe-Institut Myanmar မှ ကျူးရေတိုရီရယ်အဖွဲ့နှင့် ပူးပေါင်းပြီး ‘/ရို’ အိဇွတ်ီးရှင်း ကိုစီစဉ်ခဲ့ပါသည်။ ‘/ရို’ တွင် ‘ပြန်လည်ချိတ်ဆက်’ မှ မပြသရသေးသော ပရောဂျက်အချို့နှင့် မြန်မာပြည်တွင် ဆက်လက် နေထိုင်လုပ်ကိုင်လျက်ရှိသော အခြားအနုပညာရှင် များ၏ လက်ရာများကို စုစည်းတင်ဆက်ထား ပါသည်။

As a retrospective of ‘Reconnect’, Goethe-Institut Myanmar collaborated with the curatorial team for */Shi* exhibition, showcasing a portion of ‘Reconnect’ projects that has yet to be exhibited as well as works of other artists still living and working in Myanmar.

# ‘/SHI’ ARTISTS

## PART 1

Ae Chan Aung  
Alco  
Aung Myat Htay  
Ba G  
Catch de White Dove  
Han Lynn (POEM)  
Hanreality  
Htoo Lwin Myo  
Ja Paul  
Jam it!  
Jimmy Jacobs  
Jixk Gabby

Jon Par Htaw  
Kaung Min Kha  
Kaung Su  
Lin Htet Aung  
Mann Pye Phyo Aung (Gu Gu)  
May Phue Thet  
May Thynn Kyi  
Musica Htet  
Pinky Htut Aung  
Sai Laung Linn  
Sai Moon  
Saw Myo Nwe Htoo

Shwe Wutt Hmone  
Siang Pi  
Soe Yu Nwe  
Sonny Nyein  
Thura Aung Swe  
TKT  
Toe Wai  
Yadanar Aung  
YY  
Zicky Le  
Zune Htet

## PART 2

Emily Phyo  
Horn Bill Art Group  
J-Me  
Kaung Myat Thu  
Lwin Oo Maung  
Moe Myat May Zarchi  
Moe Htet  
Moe Satt

Nge Lay  
PANDA  
Phoo Pwint  
Thadi Htar  
Thyitar  
Zephyr Ko  
Zun Thu

ဒီ ‘/ရို’ ပြပွဲမှာ ပါဝင်သော အနုပညာရှင် စာရင်းဟာ ဆက်လက်/ရို အစီအစဉ် အထိသာဖြစ်ပြီး အိဇွတ်ီးရှင်း၏ နောက်ပိုင်း ကာလများတွင် အခြားအနုပညာရှင်များ ထပ်တိုးပါဝင်နိုင်ပါသည်။

*The ‘/Shi’ list of artists covers only till Resume/Shi and more artists might be included in the later parts of the exhibition.*



24

အိဇွာ်းရင်း ဖော်ပြချက်

မြန်မာ့အနုပညာလောကရဲ့ ဗဟိုချက်ဖြစ်တဲ့ ရန်ကုန်မြို့ဟာ ဒီအိဇွာ်းရင်းရဲ့ နောက်ခံ ပိတ်ကား ဖြစ်ပါတယ်။ ကပ်ရောဂါအပါအဝင် ဒေသတွင်းမှာရှိတဲ့ အနုပညာအသိုင်းအဝိုင်းရဲ့ များမြောင်လှတဲ့ ပြောင်းရွှေ့နေထိုင်မှုတွေနဲ့ အတူ ကျနော်တို့က သဏ္ဍာန်ပြောင်းလာတဲ့ ရန်ကုန်ကို စောင့်ကြည့်လေ့လာနိုင်ခဲ့ပြီး အသွင် အသစ်တွေ၊ အခွင့်အလမ်းအသစ်တွေ၊ မေးခွန်း အသစ်တွေနဲ့ တင်းမာမှုအသစ်တွေကို ဖော်ထုတ် တင်ပြလာနိုင်ခဲ့ပါတယ်။

“ရှိ” ဆိုတဲ့ စကားလုံးက ရှိခြင်းနဲ့ တည်ရှိခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို စကားလုံးကိုယ်၌ကိုက ဖွင့် ဆိုနေပါတယ်။ စကားလုံးရဲ့ ရိုးရိုးမူနဲ့ နက်နဲမှု တွေကနေ တည်ရှိခြင်းက ဘယ်အရာကို ပြောပြ ချင်တယ် ဆိုတာကို လက်တွေ့ကျကျတွေးတော ပြီး စဉ်ဆက်မပြတ်မှု နဲ့ မေးခွန်း တွေကြား အထောက်အကူဖြစ်ဖို့ ကျူရေတိုရီရယ် အဖွဲ့ကို တွန်းအားပေးခဲ့တယ်။

မြန်မာပြည်ကသူတွေအများမှာလည်း ကျောင်း နေစဉ် နေ့ရက်တွေတုန်းက “ရှိ” ဆိုပြီး ကျောင်း ခေါ်ချိန် ထူးခဲ့ရတဲ့ အတွေ့အကြုံကို ကွက်ကွက် ကွင်းကွင်းမှတ်မိနေမှာပါ။



“ရှိ” က တစ်ခြား စာလုံးတွေနဲ့ ပေါင်းစပ်တဲ့ အခါမှာလည်း အဓိပ္ပာယ်အသစ်တွေ ဖန်တီးနေပြန်တယ်။

တည် “ရှိ”  
ရောက် “ရှိ”  
ထွက် “ရှိ”  
တွေ့ “ရှိ”  
ရ “ရှိ”  
လက် “ရှိ”

“ရှိ” ဆိုတာ ရှိခြင်း၊ တည်ရှိခြင်းတို့ကို အဓိပ္ပာယ်ဆောင်သလို /ရှိ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအိဇ္ဇာဘီးရှင်းက ကျနော်တို့ နေထိုင် တည်ရှိနေတဲ့ လူမှုပတ်ဝန်းကျင် နဲ့ အနုပညာနေရာတွေကြားက အဆက်အသွယ် ပြတ်တောက်မှုတွေကို ပြန်လည်ချိတ်ဆက် ဆွေးနွေးဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ကျနော်တို့ ကျူရေတိုရီရယ်အဖွဲ့ရဲ့ စီစဉ်စဉ်းစားမှုတွေရယ်၊ /ရှိ မှာပါဝင်တဲ့ အနုပညာရှင်များနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေကတစ်ဆင့် “ရှိ” ဆိုတာဟာ အယူအဆနဲ့ ဖြစ်တည်မှုကြားက အရေးပါတဲ့ အငွေ့အသက်ဖြစ်တယ်ဆိုတာ နားလည်လာကြတယ်။

**ဒါကြောင့် /ရှိ ဟာ စိန်ခေါ်မှုတစ်ခု**

- နှစ်ရှည်လများထားရှိခဲ့တဲ့ ခံယူချက်တွေဖြစ်တဲ့ ပုံမှန် ဘတ်စ်ကားစီးသူတစ်ဦးရဲ့ အနုပညာအပေါ် ခံယူချက်တွေအပြင် ပထဝီနိုင်ငံရေးအရ အရှေ့တောင်အာရှဒေသနဲ့ ကမ္ဘာ့တောင်ပိုင်းဒေသ ဆွေးနွေး ဖြစ်တည်မှု တွေမှာ အိမ်ဖြည့်ခံသာသာဖြစ်နေရတဲ့ မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုကို ပြန်လည်သုံးသပ်ဖို့။

**ပြီးတော့ ဖိတ်ကြားချက် တစ်ခု**

- မြန်မာပြည်မှာ ဆက်လက်တည်ရှိ လည်ပတ်နေတဲ့ အနုပညာ ဂေဟစနစ်ရယ် ဒီပတ်ဝန်းကျင်ထဲက အနုပညာရှင်တွေနဲ့ ယဉ်ကျေးမှုအနုပညာလုပ်သားတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အရှိကိုအရှိအတိုင်း ကိုယ်တိုင်ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်ပါတယ်။



26

# EXHIBITION STATEMENT

We ground the backdrop of this exhibition to Yangon, the heart of the Myanmar art world. With the pandemic and drastic migration of the local art community, we were able to observe the city morph and take on new forms, opportunities, questions, and tensions.

“ရှိ”, on its own, the word simply means to have and to exist. The simplicity and depth of the word propelled the curatorial team to ponder out loud what it means to exist and conduct as a catalyst between continuance and question.

Many in Myanmar have had the vivid experience of responding “ရှိ” (trans: here/present!) to class attendance during our school days.

ရှိ, when combined with other words, create new meanings.

တည်ရှိ - exist  
 ရောက်ရှိ - arrive  
 ထွက်ရှိ - produce  
 တွေ့ရှိ - find  
 ရရှိ - get  
 လက်ရှိ - current

Just as ရှိ means to have and to exist, this exhibition–titled /ရှိ –addresses the enormous disconnect between community and art spaces of Yangon by reopening the discussions on the many ways in which art resonates in the lives of those operating within its orbit against the cacophonous atmosphere. Upon our own reflections and collaborations with artists, we began to grasp ရှိ as a liminal space—an aura– that straddles between perception and existence.

### **Hence, /ရှိ is both a challenge**

– to reconsider long-standing perceptions (be it the common bus-commuter’s perception of fine art, or the habitual tokenized image of geopolitical Myanmar in the context of regional Southeast Asia and the Global South)

### **and an invitation**

– to see for yourself, the existence (of the art scene in Myanmar, and the artists and cultural workers still living and working here) as it is.



ကျွဲရေတိုရ်ရယ်အဖံ  
ထုတ်ပြန်ချက်

၂၇ အိဇ္ဇဘီးရှင်းကို တည်ဆောက်ဖို့ စဉ်းစား  
တဲ့ အခါ ကျ နော် တို့ ခြေ လှ မီး တွေ အောက်မှာ  
ဆက်လက် လှုပ်ရှား နေတဲ့ ရန် ကုန် မြို့ ထဲက  
အဖြစ်အပျက်၊ ပြောင်းလဲမှုတွေကို စောင့်ကြည့်  
နားထောင်နေပြီးတော့ မြို့တစ်မြို့လုံးကို ဖြန့်  
ကျက်နိုင်မယ့် ကျူရေတိုရ်ရယ်ပိုင်းဆိုင်ရာ ချည်း  
ကပ်မှုမျိုးကို လိုချင်ခဲ့ပါတယ်။ ကပ်ရောဂါ အပါ  
အဝင် ဒေသအတွင်း အနုပညာအသိုင်းအဝိုင်းရဲ့  
များမြှောင်လှတဲ့ ပြောင်းရွှေ့နေထိုင်မှုတွေကြောင့်  
သဏ္ဍာန်ပြောင်းလာတဲ့ ရန်ကုန်ကို ပိုမို စိတ်  
ဝင်စားဖို့ကောင်းတဲ့ပုံစံတစ်ခုအဖြစ် ကျနော်တို့က  
စောင့်ကြည့်လေ့လာနိုင်ခဲ့တယ်။ ဒီ အိဇ္ဇဘီးရှင်း  
တည်ဆောက်မှုလုပ်ငန်းစဉ်ထဲတွေကတစ်ဆင့်  
မြို့ကဘယ်လိုပုံစံဖြစ်လာတယ်၊ ပြောင်းလဲလာတဲ့  
ပုံစံတွေထဲမှာလည်း စဉ်ဆက်မပြတ်မှု နဲ့ မေးခွန်း  
တွေ ကြားမှာရှိတဲ့ တင်းမာမှုကို ဘယ်လိုသွေဖယ်  
တယ်၊ ဘယ်လို အရောင်ပြန်ဟပ်နေတယ် ဆိုတာ  
တွေကို လေ့လာနိုင်ခဲ့တယ်။ ဒီလိုနဲ့ ပြည်တွင်း  
မှာ ဆက်လက်နေထိုင်နေတဲ့ အနုပညာရှင်တွေ၊  
တီထွင်ဖန်တီးနေသူတွေက ဒီကာလအတွင်း သူ  
တို့ရဲ့အနုပညာလက်ရာတွေနဲ့ သူတို့ရဲ့ဖြစ်တည်မှု  
တွေကို ဘယ်သူတွေ တန်ဖိုးထားစောင့်ကြည့်နေ  
ကြသလဲ ဆိုပြီး မေးခွန်းထုတ်လို့ရတဲ့ အခြေအနေ  
ကို ရောက်ရှိလာခဲ့ပါတယ်။

ဒါကြောင့် ၂၇ က အနုပညာပြပွဲတစ်ခု၊ အချိန်  
ကာလတစ်ခု အဖြစ် ကျနော်တို့ရဲ့ တည်ရှိမှုနဲ့

စဉ်ဆက်မပြတ်ရှိနေမှုကို သတိရစေပါတယ်။ ဒီပရောဂျက်ရဲ့ စမှတ်ကတော့ Goethe-Institut Myanmarကနေ ပံ့ပိုးထားတဲ့ Reconnect Grant (၂၀၂၀-၂၀၂၁)က စပါတယ်။ Reconnect လက်ရာတွေကို ကျူးရေတိုရီရယ် ရှုထောင့်မှတစ်ဆင့် ကျနော်တို့နည်း၊ ကျနော်တို့ဟန်အနေနဲ့ ပြန်လည်ပြီး ပြည့်အဖြစ် ဖန်တီးခွင့်ရတဲ့အတွက်ရော နောက်ထပ် အခြား featured လက်ရာတွေကိုပါ ပြည့်ရုံပင်မ အခင်းအကျင်းမှာ ထပ်တိုးပြသဖန်တီးခွင့်ရတဲ့အတွက် ကျနော်တို့ ကျူးရေတိုရီရယ် အဖွဲ့ သား တွေ အ နေ နဲ့ ၇ ဇွန် ယူ ဝ မ်း မြောက် ရပါတယ်။

ကျနော်တို့ ကျူးရေတိုရီရယ်အဖွဲ့ ကိုယ်တိုင်ကလည်း ကျနော်တို့ရဲ့ မေးခွန်းတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ရတယ်။ အနုပညာက ဆန်းသစ်တီထွင်မှုအသစ်တွေ၊ ရှုထောင့်အသစ်တွေရဲ့ ရှေ့တန်းမှာ အမြဲ ရှိ နေ ပေ မ ယ့် ပုံ မှ န် အား ဖြ င် တော့ အနုပညာအပိုင်းအဝန်းဆိုတာက ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ သပ်သပ်စီဖြစ်နေတာပဲလို့ အများက အမြဲလိုလို ယူဆတတ်ကြတယ်။ ဒီပြဿနာက မြန်မာပြည်တစ်ပြည်တည်းတင်မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာပါဖြစ်နေတာပါ။ /ရှိ ကို စတယ်လိုက်အိဇွတ်ရှင်းအဖြစ် ဖန်တီးထားခြင်းဟာ အနုပညာပြခန်းနေရာတွေကို အဓိကထားတာထက် ကျနော်တို့ကိုယ်တိုင်အပါအဝင် ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးဟာ အတူတကွ တည်ရှိနေပါတယ်ဆိုတဲ့ ခံစားချက်မျိုးရအောင် ပါဝင်တဲ့နေရာ တစ်ခုချင်းစီကို ဘက်စုံကားမှတ်တိုင်တစ်ခုစီနဲ့ ခြံရံထားပါတယ်။ တကယ်တော့ ဒီပုံစံက ကျနော်တို့ ရင်းနှီးကျွမ်းဝင်ပြီးသား ပတ်ဝန်းကျင်တွေကို ရှုထောင့်အသစ်တွေကနေ လေ့လာစူးစမ်းနိုင်ဖို့ အခွင့်အရေးပါပဲ။

ဒီလိုမျိုး ပေါင်းစပ်မှုက အနုပညာလက်ရာတွေ

နဲ့ ပတ်ဝန်းကျင်ကြားက ခြားနားတဲ့ ဆက်ဆံရေးတွေအပြင် တခြားအသံတွေကိုပါ ကြားသိနိုင်တဲ့ ရှားပါးအခွင့်အရေးလည်း ဖြစ်ပါတယ်။ မီဒီယမ်အကြောင်းကို ပြောရမယ်ဆိုရင်လည်း ဗီဒီယိုလက်ရာတွေ၊ အိမ်တွင်းသုံးပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ လက်ရာတွေ သိသိသာသာ ပါဝင်နေမှုက ကပ်ရောဂါကာလ အတွင်းက ဖန်တီးထားမှုတွေဖြစ်တဲ့အကြောင်း အခိုင်အမာ အတည်ပြုနေပါတယ်။ လာရောက်ခံစားကြည့်ရှုသူတွေကိုလည်း ကိုယ်ပိုင်ရောင်ပြန်ဟပ်မှုတွေကို ရှာဖွေဖို့ ဖိတ်ခေါ်လျက်ရှိပါတယ်။ အားကောင်းတဲ့ အသံဖွဲ့စည်းပုံ၊ စမ်းသပ်မှုတွေကလည်း အိဇွတ်ရှင်း တစ်ခုလုံးကို လွှမ်းခြုံထားပြန်တယ်။ ဒီ အိဇွတ်ရှင်းမှာပါတဲ့ လက်ရာတွေက မိမိကိုယ်ကိုသာခင်ခြင်သုံးသပ်တယ်ဆိုတဲ့ အနုပညာရဲ့ ကန့်သက်ချက်တွေကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် /ရှိ က လတ်တလော တစ်ပြိုင်နက်ဖြစ်နေတဲ့ အဖြစ်မှန်တွေကို လက်ခံတဲ့ အနုပညာလုပ်ငန်းစဉ်တွေကို ပိုအားပေးနေတဲ့အပြင် ယေဘုယျကိုယ်စားပြုမှု ယန္တရားတို့ကိုလည်း ပြန်လည်သုံးသပ်ရာရောက်ပါတယ်။

/ရှိ က အနုပညာရှင်တွေနဲ့ သူတို့လက်ရာတွေအပြင် စကားလက်ဆုံကျမှုတွေ၊ မှတ်တမ်းတင်မှုတွေ ပါဝင်တဲ့ မြန်မာ့အနုပညာအခင်းအကျင်းရဲ့ လျှပ်တစ်ပြက် ရိုက်ချက်တွေလိုပါပဲ။ အိဇွတ်ရှင်း (၄၄) ရက်တာ ကာလပတ်လုံးမှာလည်း ပြိုင်တူ ထုတ်ပြန်ချက်တွေ၊ အားပြိုင်နေတဲ့ ဇာတ်ကြောင်းတွေနဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်ပါတယ်။ “နေရာလက်ရာ စကားပိုင်း/ရှိ” — အနုပညာရှင်တွေနဲ့ ပြခန်းနေရာ တွေကြား ဆွေးနွေးမှုစီးရီး၊ “အနုပညာရှင်/ရှိ” — ဖိတ်ခေါ်ထားတဲ့ အနုပညာရှင်တွေအတွက် ဆွေးနွေးမှုစီးရီး၊ “အနုပညာစာတမ်းဖတ်ပွဲ/ရှိ” — အနုပညာရှင်တွေနဲ့ အခြား အနုပညာရပ်ဝန်းထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့ စာတမ်းဖတ်ပွဲ တို့

ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ အိဇူဘီးရှင်းနေရာ တွေရယ်၊ အစီအစဉ်တွေအပါအဝင် အနုပညာ နဲ့ စာရေးခြင်းကြားမှာလိုအပ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ နဲ့ စနစ်ကျတဲ့ အနုပညာ သုံးသပ်ဝေဖန် အရေးအသား၊ သတင်းပညာနဲ့ မီဒီယာတွေကို ပါ တိုးမြှင့်နေရာပေးဖို့ “အနုပညာစာမူ၊ စာတမ်း ဖိတ်ခေါ်ခြင်း/ရို” အစီအစဉ်လည်း ပါဝင်မှာဖြစ်ပါ တယ်။

/ရို ကဲ့သို့ စီစဉ်မှုတွေ၊ အပြန်အလှန်ချိတ်ဆက် မှုတွေပါဝင်တဲ့ အိဇူဘီးရှင်းမှာ ကျူးရေတိုရီရယ် အလေ့အကျင့်ပုံစံတွေက အနုပညာရှင်တွေရဲ့ ရည်ရွယ်ချက်၊ ကျူးရေတိုရီရယ်အဖွဲ့ရဲ့ အမြင်၊ ပြခန်းနေရာတစ်ခုရဲ့ ဖြစ်နိုင်ချေ၊ လာရောက် ကြည့်ရှုတဲ့သူတွေရဲ့ တုံ့ပြန်ချက်တွေအားလုံးကြား ကို ဟန်ချက်ညီအောင် ရန်ကုန်မြို့ရဲ့ နောက်ခံ မြင်ကွင်းနဲ့ အလိုက်သင့် ချိန်ညှိပေးပါတယ်။ ဒီ ကျူးရေတိုရီရယ်အဖွဲ့အနေနဲ့ /ရိုအတွက် ပူးပေါင်း မှုက ကျနော်တို့ အတွက် အံ့ဩကျေနပ်ဖို့ကောင်း တဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့တယ်။ ဒီလို ကျယ် ပြန့်တဲ့ အိဇူဘီးရှင်းတစ်ခုကို အချိန်တိုတိုနဲ့ တည်ဆောက်ရာမှာ ရင်ဆိုင်ရတဲ့ အဆက်မပြတ် စိန်ခေါ်သံတွေဟာ အိပ်မက်ဆိုးတွေရဲ့ အော်သံ တွေလိုမျိုးပါပဲ။ ဒါပေမဲ့ ဒီအသံတွေကိုဆိတ်ငြိမ် စေပြီး အနုပညာလုပ်သားတွေနဲ့ အနုပညာရှင် တွေ ရဲ့ စုစည်းတင်ပြချက်များကို ကိုယ်စားပြုတဲ့ /ရို အိဇူဘီးရှင်း ကို နောက်ဆုံးမှာတော့ ဖော်ထုတ် နိုင်ခဲ့ပါပြီ။

ကျနော်တို့ ဆက်လက်တည်ရှိနေဆဲ။  
ကျနော်တို့မေးခွန်းတွေထုတ်နေဆဲ။

*Sid Kaung Sett Lin*

*Diana Nway Htwe*

*Min Chit Paing*

# CURATORIAL TEAM STATEMENT

In the process of constructing the */Shi* exhibition, we have wanted to ground our curatorial approach to the city of Yangon on a tentative level, watching and listening to what goes on in the city as it shifts beneath our feet. With the pandemic and drastic migration of the local art community, we have been able to observe the city morph into a rather interesting way—interesting both in terms of what the city has become, and how this process reflects a larger tendency against the tension in between continuance and questions. Artists and practitioners who have continued to reside locally have thus reached the question: who is going to appreciate their existence and their artworks produced during this time.

Hence, */Shi* is an art exhibition, an occasion, a reminder of our existence and continuation. The starting point of this whole project is the Reconnect grant (2020-2021) funded

by Goethe-Institut Myanmar'. We, as the curatorial team, had the honor of taking on the task of exhibiting the artworks from Reconnect, adding our own flair as */Shi* with additional featured artworks and artists.

The curatorial team also faced our own questions. Art has generally been separate from the local community—at least in common perception. This problem is not limited to Myanmar but also elsewhere all over the world. */Shi* as a satellite exhibition is our attempted solution by curating beyond the confines of art spaces; thus, the bus-stops. Instead of focusing only on the gallery spaces, we think about framing each bus-stop neighborhood and Yangon itself as space giving the local community a sense of ownership and belonging, and allowing chance explorations of our familiar landscapes in new perspectives.

This venture gives us a rare opportunity to witness the distinct relationships and further conversations between the artwork and the surrounding environment. In terms of media, there is a conspicuous presence of video and home-stay-equipped practices in the exhibition, which affirms their making in the midst of pandemic, inviting the viewer to find their own reflections within the works. A strong experiment on sound and composition also runs

through the exhibition. The works in this exhibition are brought together in an effort to transcend the limits of art as a field of self-reflection. Hence, */Shi* thrives on artistic processes that are more simultaneous with a level of acceptance of the reality at hand but in the meantime, pushing back the mechanisms of its representation.

In addition to the artists and the artworks themselves, */Shi* is also about dialogue and documentation: a snapshot of the Myanmar art scene as it is now. There will be parallel statements and contesting narratives and discussions throughout the 44 days of the exhibition: "Artwork Meets Space */Shi*"—panel discussion series between the artists and the host art space, "Artist Talk */Shi*"—series for individual selected artists, the "Artist Symposium */Shi*"—a three-day formal yet quite formable conference-format symposium for artists and other creative workers. Together with the exhibition locations and programs mentioned above, there will also be an Open Call for Art Writing, to establish much needed dialogue between art and writing, as well as well-deserved representation of art criticism, journalism and media.

*/Shi*, in the space of such arrangement and interaction, the curatorial gesture fine-tunes the




delicate balance between the intention of the artist, the vision of the curatorial team, the possibilities of the space, and the reaction of the audience all in the backdrop of communal Yangon. Teaming up with this curatorial team for */Shi* has been an astounding experience, silencing our uttering nightmares—the constant voices of challenges to execute an exhibition at such length during this period of time, presenting finally our collective confirmation as artists and cultural workers of present-day Myanmar:

We are here.

We continue.

We question.



# SONNY NYEIN

# ဆန်နီညိမ်း

Venue  
Yae-Khae-Saing/Shi  
(Goethe-Institut  
Myanmar)

ဆန်နီညိမ်း (၁၉၄၉-၂၀၂၁) ကို မန္တလေးမြို့တွင်မွေးဖွားပြီး ၁၉၇၁ ခုနှစ်မှာ ရန်ကုန်အနုပညာကျောင်းမှ ပန်းပုပညာနဲ့ဘွဲ့ရရှိခဲ့ပါတယ်။ မြန်မာ့အနုပညာ တစ်ခေတ်ဆန်းခဲ့သူ ဗဂျီအောင်စိုးထံမှာလည်း လေ့လာဆည်းပူးခဲ့ပါတယ်။ မြင်နေကျ မဟုတ်တဲ့ ပစ္စည်းတွေ၊ ရှိပြီးသားအရာဝတ္ထုတွေ၊ နေရာ သဏ္ဍာန်အယူအဆတွေ နဲ့ ပေါင်းစပ်ပြီး အနုပညာလက်ရာတွေဖန်တီးလေ့ရှိတဲ့ ဆန်နီညိမ်းဟာ သူ့ရဲ့ အစောပိုင်းလက်ရာတွေမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေရဲ့ ဖြစ်နိုင်ချေတွေကို ပြန်လည်သုံးသပ်ပြီး အမြဲကျယ်ပြန့်စေခဲ့တယ်။ တစ်ချိန်တည်းမှာလည်း ပန်းပုရဲ့ ဖြစ်တည်မှုနဲ့ အဓိပ္ပာယ်ကို ပြန်လည်သုံးသပ်တဲ့ လက်ရာအသစ်တွေကိုဖန်တီးခဲ့တယ်။ The Pillar ဆိုတဲ့ လက်ရာကိုတော့ ၂၀၁၇ခုနှစ်မှာ ဖန်တီးခဲ့ပါတယ်။

# 34

**Sonny Nyein** (1949-2021) was born in Mandalay. He graduated from the Yangon State School of Fine Arts in 1971, majoring in Sculpture. He also studied form and space concepts in both sculpture and painting from Bagyi Aung Soe, icon of Myanmar Modern Art. Sonny Nyein's affinity for constructing unorthodox materials, found objects and his fascination with forms and space, drove him to revisit and expand the material possibilities of some of his earlier pieces, while simultaneously producing new works that redefine the dialogue around sculpture. Featured work, The Pillar, was initially made into sculpture in 2017.

# FEATURE ARTIST #1

The Pillar ဟာ သဏ္ဍာန်နှစ်ခုကို ဟန်ချက်ညီညီ ဆက်ထားတဲ့ လက်ရာဖြစ်တယ်။ သဏ္ဍာန်တစ်ခုမှာ တော့ အပိုင်းအပေါက်ငယ်တစ်ခုပါပြီး အဲဒီအပိုင်း ထဲမှာ စက်ဝိုင်းခြမ်းငယ်လေးပါပါတယ်။ လက်ရာ တစ်ခုလုံးကို ခြေထောက်လေးချောင်းနဲ့ထောက်ထား တယ်။ ပလေတိုရဲ့ အယူအဆဖြစ်တဲ့ မိသားစုတစ်စု ရဲ့ ဟန်ချက်ညီမှုက ကမ္ဘာကြီးဟန်ချက်ညီမှုရဲ့ စံနမူ နာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေပြုဖန်တီး ထားခြင်းဖြစ်တယ်။

ဆန်နီညိမ်းဟာ သူ့ရဲ့ ပန်းပုတွေကို အရွယ်အစား တွေ တိုးပြီးအမြဲဖန်တီးပို့ကြိုးစားခဲ့တယ်။ “သူ ဘဝတစ်လျှောက်လုံးမှာ မိသားစုရဲ့ အရေးပါပုံ နဲ့ အချင်းချင်း အဆုံးအထိ ဟန်ချက်ညီမှုကို အမြဲ ပြောနေခဲ့တယ်” လို့ ဆန်နီညိမ်းရဲ့ ဇနီးဖြစ်သူ မအေ မိက ပြောပါတယ်။ ဆန်နီညိမ်းရဲ့ ဆန္ဒနဲ့ မအေမိ ညွှန်ကြားချက်အတိုင်း ဒီအိဇူဘီးရှင်းမှာ The Pillar (၂၀၁၇) ကို မူလလက်ရာထက် ၁၀ဆနီးပါးပိုကြီးတဲ့ လက်ရာအသစ်တစ်ခုအဖြစ် တစ်ဖန် ဖန်တီးထားပါ တယ်။ နဂိုမူလ မီဒီယမ် ကိုဆက်လက်အသုံးပြုထား ပြီး ဆန်နီညိမ်းမဆုံးခင်က ဆန်နီညိမ်းအတွက်မအေ မိ စုဆောင်း ဖြစ်တဲ့ပစ္စည်းတစ်ခုခုပါ ပူးပေါင်းဖန်တီး ထားပါတယ်။ “ကိုငယ် (ဆန်နီညိမ်း)က သူ့ပန်းပုတွေ ကို သူ့ထက်အမြဲတမ်းကြီးစေချင်ခဲ့တာ။ အနည်းဆုံး (၅)ပေ အထက်ပေါ့။ ဒီလက်ရာက ၂၀၁၈ နောက်ပိုင်း ပထမဆုံးပြန်လုပ်ဖြစ်မယ့် သူလိုချင်ခဲ့တဲ့ ပန်းပုကြီး ဖြစ်ပါတယ်။” လို့ မအေမိက ထပ်ဆောင်းပြောပါ တယ်။

Sonny Nyein's expansion of the sizes of his sculptures never stopped. His wife, Amy included, "his entire life, he had always mentioned about the importance of family and how crucial it was to balance it until the end." With the request of the wife upon the late artist's wish, The Pillar (2017) was resurrected into almost ten times the original, with the same medium used, combined with a found object she collected for him just before he passed away. Amy added more on his sculptures, "Ko Nge [Sonny Nyein], always wanted his sculptures to be bigger than him [over five feet at least], this will be his first, enlarged version of his wish since 2018."

Sculpture  
The Pillar  
© ဆန်နီညိမ်း  
The Pillar  
© Sonny Nyein





## ရေခဲဆိုင် /ရို

Yae-Khae-Saing/Shi

### Goethe-Institut Myanmar

ကမ္ဘာ့အေးဘုရားလမ်း၊ နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

Kabar Aye Pagoda Road, corner of Nat Mauk Street, Bahan Township, Yangon, Myanmar.

# 36

**Goethe-Institut Myanmar** is the homebase and the largest art space for the */Shi* exhibition. Located at Yae-Khae-Saing bus-stop, Goethe-Institut has had a long history of supporting Myanmar’s art and culture, dating as far back as 1959. It is also the first institute of its kind to be established in Southeast Asia.

**GOETHE-  
INSTITUT**

**Goethe-Institut Myanmar** ကတော့ /ရို အိန္ဒိယားရှင်းရဲ့ ပင်မ အခင်းအကျင်းနဲ့ အကျယ်ဆုံးပြခန်းနေရာဖြစ်ပါတယ်။ Goethe-Institut ဟာ ရေခဲဆိုင် မှတ်တိုင်မှာတည်ရှိပြီး ၁၉၅၉ ခုနှစ် လောက်ကတည်းက မြန်မာနိုင်ငံရဲ့ အနုပညာနဲ့ ယဉ်ကျေးမှု ကို ပံ့ပိုးကူညီခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့ပါတယ်။ ၎င်းဟာ အရှေ့တောင်အာရှ မှာ ပထမဆုံးတည်ထောင်ခဲ့တဲ့ Goethe-Institut လည်းဖြစ်ပါတယ်။

## Program

# 37

Opening Hrs: 10AM-5PM (Closed on Mon)

12 NOV-24 DEC '22, 7-12 JAN '23

---

### Opening/Shi

အိန္ဒြာဦးရှင်းအဖွင့်/ ရှိ

12 NOV '22  
3:00 PM

### Performance/Shi

တခဏပြ/ ရှိ

13 NOV '22  
2:00 PM

### Artwork Meets Space/Shi

နေရာ၊ လက်ရာစကားပိုင်း/ ရှိ

13 NOV '22  
3:00 PM, 4:00 PM

### Bus Tour/Shi

ဘတ်စ်ခရီး/ ရှိ

19 NOV '22  
10:00 AM

20 NOV '22  
10:00 AM

3 DEC '22  
10:00 AM

4 DEC '22  
10:00 AM

### Artist Talk/Shi

အနုပညာရှင်/ ရှိ

20 NOV '22  
10:00 AM

### Space: Continuance & Questions/Shi

နေရာများနဲ့စကားစမြည်/ ရှိ

24 NOV '22  
3:00 PM

### Screening/Shi

ဗီဒီယိုရို/ ရှိ

13 DEC '22  
2:00 PM

14-15 DEC '22  
10:00 AM, 1:00 PM, 3:30 PM

### Music/Shi

ဂီတ/ ရှိ

17 DEC '22  
3:00 PM

### Resume/Shi

ဆက်လက်/ ရှိ

7 JAN '23  
3:00 PM

### Performance/Shi

တခဏပြ/ ရှိ

7-8 JAN '23  
3:00 PM

### Artist Symposim/Shi


အနုပညာစာတမ်းဖတ်ပွဲ/ ရှိ

9-11 JAN '23  
10:00 AM

### Closing/Shi


အိန္ဒြာဦးရှင်းအပိတ်/ ရှိ

12 JAN '23  
3:00 PM



\*အစီအစဉ်အားလုံး အခြေအနေအရ ပြောင်းလဲမှု ရှိနိုင်ပါသည်။ ဆိုရှယ် မီဒီယာ ကြေငြာချက်များကို စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံပါသည်။

\*All programs and schedules are subject to change. Please check social media announcements for updated info.



- 1 **The Pillar**  
Sonny Nyein
- 2 **Horn Bill Art Group**  
Group
- 3 **Revival**  
Group
- 4 **Medusa & Amay Yay Yin**  
Soe Yu Nwe
- 5 **Screening/Shi**  
**Music/Shi**
- 6 **La fenêtres**  
Nge Lay

# VENUE ARTWORKS

# PART-1

Fashion  
Photography  
& Installation

ကစားမလား/နားမလား  
© Zicky လေး

Gasar Ma Lar/ Nar Ma Lar?  
© Zicky Le



**Zicky လေး** (မွေး - ၁၉၉၆ ခုနှစ်) သည် ရန်ကုန် အခြေစိုက် ဗမာ-ကရင် ဓာတ်ပုံပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ရဲရင့်ပြီး တောက်ပတဲ့ ဖက်ရှင် ပုံရိပ်များမှ တစ်ဆင့် စုံလင်ကွဲပြားသော ဖြစ်တည်မှုများနဲ့ ကိုယာဖြစ်တည်မှုတို့ကို စူးစမ်း လေ့လာနေသူ တစ်ဦးဖြစ်တယ်။ Vogue Italia - photo vogue နဲ့ i-D magazine ရဲ့ 12-month retrospective series တို့တွင်လည်း သူ့ ဓာတ်ပုံတွေကိုရွေးချယ်ဖော်ပြခြင်း ခံခဲ့ရပြီး ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မှာ Myanmar/art ကတင် ဆက်တဲ့ 'တောင်းပန်ခြင်းမဲ့ ကွီးယာဖြစ်ရဲ့' ပြပွဲ ဟာ Zicky လေး ပထမဦးဆုံး ပါဝင်ပြသခဲ့တဲ့ ဓာတ်ပုံပြပွဲတစ်ခု ဖြစ်ပါတယ်။

မရေရာမှုများကို ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ အခါ...  
ငြိမ်သက်ခြင်းနဲ့ ရွေ့လျားခြင်းဆိုတဲ့ ရွေးချယ်မှု  
(၂) ခုသာ ရှိတော့တယ်

လုပ်ဆောင်နိုင်စွမ်းကို အသိအမှတ်ပြုမခံရတဲ့  
ကလေးတစ်ယောက်အဖြစ်သို့  
ပြန်လည်ရောက်ရှိခဲ့ပြီ  
ကစားဖို့နဲ့ နားဖို့သာ ကျန်

ညအခါ လသာသာ  
ကစားမလား? နားမလား?

**Zicky Le** (b.1996) is a Burmese-Karen image maker and a visual storyteller currently based in Yangon. He explores the subjects of Identity and Queerness through his bold and vibrant fashion images. His works have been frequently featured in *Vogue Italia* as well as in the 12-month retrospective series of *i-D* magazine. His very first extensive photo exhibition *Unapologetically Queer* opened at Myanmar/art in 2022.

*Gasar ma lar/Nar ma lar (trans: Shall we play or rest?)* is a reflection of the artist's quandary state of mind under uncertain circumstances that life offers.

Trapped in quandary...  
Be static or dynamic  
Back in a childlike state of vulnerability.  
Only to play or rest.

The moon beams in the night sky.  
Play or Rest?



Art x Technologies Experimentation  
A Collaboration of  
Multidisciplinary Media Art

ECHOES

ကျူးရေတာ - အောင်မြတ်ဌေး  
Curator - Aung Myat Htay



အောင်မြတ်ဌေး(မွေး - ၁၉၇၄) သည် ရန်ကုန် မြို့က အနုပညာရှင်၊ စာရေးသူ နှင့် လွတ်လပ်သော ကျူးရေတာ တစ်ယောက်ဖြစ်ပါတယ်။ ရိုးရာပုံစံများ၏ ခေတ်ပြိုင်ဟန်နှင့်အတူ လွတ်လပ်သော ထုတ်ဖော်မှုကို စူးစမ်းလျက်ရှိပါသည်။ အောင်မြတ်ဌေး သည် ၂၀၁၅ ခုနှစ်တွင် SOCA (ခေတ်ပြိုင်အနုပညာကျောင်း အွန်လိုင်းပရိုဂရမ်) ကို တည်ထောင်ခဲ့ပါသည်။

New Normal ဟူသည့် လက်ရှိအခြေအနေများအောက်တွင် အခြားသောဘဝအဓိပ္ပါယ်အမျိုးမျိုး ရှိလာသည်။ ကျွန်ုပ်တို့သည် ဘဝရှင်သန်ရပ်တည်မှု၏ချိန်ခွင်လျှာအဖြစ်တည်ငြိမ်မှုကိုထိန်းသိမ်းရန် အမြဲလိုအပ်သလို ၎င်းသည်ယနေ့ခေတ်ပြိုင်ကမ္ဘာတွင် အရေးကြီး ပြဿနာတစ်ရပ်ဖြစ်လာသည်။ ဤပရောဂျက်သည် ထိုသို့သောယနေ့ ကမ္ဘာအခြေအနေများအကြားတွင် ကျွန်ုပ်တို့၏နေ့စဉ်ဘဝထဲသို့ နည်းပညာ၏တုံ့ပြန်မှုများက မည်သို့စိမ့်ဝင်နေသည်ကို အနုပညာနှင့်ဂေဟစနစ်၏ ပဲ့တင်ထပ်မှုများဖြင့် ဖော်ပြရန်အာရုံစိုက်ထားသည်။ ပရောဂျက်သည် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိဒစ်ဂျစ်တယ်ယဉ်ကျေးမှုနှင့် လူသားဘဝ၏ ဆက်စပ်မှုကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုမည်ဖြစ်ပြီး “2020 ကပ်ရောဂါပြီးနောက် ကြုံတွေ့လာရသည့် အခက်အခဲများ ကြားတွင် ရှင်သန်ရပ်တည်ခြင်းနှင့်နည်းပညာ၏ပံ့ပိုးနိုင်မှုကို ဆန်းစစ်ကြမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မီဒီယာအနုပညာသည် ရှားပါးပြီး အားနည်းနေဆဲအနုပညာနယ်ပယ်ဖြစ်သော်လည်း မီဒီယို အသံစသည့်မီဒီယာတို့ကို အနုပညာဖန်တီးရန် အသုံးပြုသည့် ကမ္ဘာလုံးဆိုင်ရာ အနုပညာပြပွဲများ၏ ဆန်းသစ်သောဖန်တီးမှုနှင့်စမ်းသပ်ချက်အချို့က

**Aung Myat Htay** (b.1974) is an artist/writer, independent curator from Yangon Myanmar. He explores the freedom of expressions with a contemporary sense of traditional forms. He founded SOCA (School of Contemporary Art online program) in 2015.

New Normal has now a different meaning in the context of the current situations. We need maintaining in stabilities as a balance of life and it has become more vital issues in the contemporary world. The project is focused on the reflections of Art and the eco-system and it is a response to technology that infiltrates our daily life. The project will redefine the connection of digital culture and human life in the nature surrounding us, and to know “how we should be reliable in this media & technology era after 2020 pandemic. In Myanmar, media art is still rare, being a narrow field that is a lack of experimental practices in art, but some of creative motivations of everyday global phenomena effectively stimulates to new generation’s interests with these experiments such as using videos or sounds to create art. The technology gives the easy accessible information to us and so, we are familiar in social media. At present, the resources of environments provide the utmost insight into the knowledge required for creative living and its possibilities. This program will

မျိုးဆက်သစ်များ၏စိတ်ဝင်စားမှုကို ထိရောက်စွာ လှုံ့ဆော်စေသည်။ နည်းပညာသည် ကျွန်ုပ်တို့ ထံသို့သတင်းအချက်အလက်များကို လွယ်ကူစွာ ရယူ အသုံးပြုစေနိုင်ပြီးအင်တာနက်ဆိုရှယ်မီဒီယာ တွင် ထိုးဖောက်ချိတ်ဆက်နိုင်လာကြသည်။ ယခု လက်ရှိအချိန်တွင် ပတ်ဝန်းကျင်၏အရင်းအမြစ် မျိုးစုံက အနုပညာဖန်တီးရန်ပံ့ပိုးနိုင်သည့် သတင်း အချက်အလက်များစွာကို ပေးနေပြီဖြစ်သည်။ ထို့ပြင် ဖန်တီးမှုဖြင့် နေထိုင်ခြင်းအတွက် လိုအပ် သောအသိပညာနှင့် ၎င်း၏ဖြစ်နိုင်ချေများကို ထိုးထွင်းသိမြင်လာစေသည်။ ဤအနုပညာပရိုဂရမ် ကနည်းပညာဆိုင်ရာကိစ္စရပ်များကို အနုပညာပုံစံ ဖြင့်ရင်ဆိုင်တုံ့ခြင်းကဲ့သို့ ဖန်တီးမှုများလုပ်ဆောင် နေသည့်အနုပညာရှင်များကို ဆန်းစစ်သုံးသပ် ကြည့်နိုင်ကြမည်ဟု ယုံကြည်ပါသည်။ ၂၀၂၁-၂၂ အတွင်း အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ ပြီး အခက်ခဲအကြပ်တည်းများကြားတွင် နည်းလမ်း စုံချိတ်ဆက်မှုများဖြင့် ဖန်တီးခဲ့ကြသည့် စမ်းသပ် လက်ရာများဖြစ်သည်။

give more time to criticize with the artists who have been working intensely with technology matters by artistic responses to it. The program included the online workshop and discussions in various ways of communication in between 2021-2022 and in the moments under many crisis and difficulties of time.

*(English texts edited by, Sun Lin Tun)*

Total of three artworks included in Echoes: 'Lost in the Hell Fire Storm' by Siang Pi & Musica Htet, 'The Paper Man' by Han Lynn & Thura Aung Swe, 'Rite of the Ocean' by Pinky Htut Aung & Zune Htet

Comics

အပြာရောင် ပိုးချည်အိမ်  
Blue Chrysalis



၂၀၂၁ ခုနှစ်မှာ ဖန်တီးသူ (၆) ယောက်က ပုံပြင် (၅) ပုဒ် ပါတဲ့ကာတွန်းပေါင်းချုပ် ကို အတူပြုလုပ် ခဲ့ကြတယ်။ ဇာတ်လမ်းတိုင်းမှာ ပြောင်းလဲမှု တွေ၊ တိုးတက်လာမှုတွေ၊ အိပ်မက်တွေ၊ ဘဝတွေ နဲ့ အသစ်တစ်ဖန် ထွက်ပေါ်လာမယ့် ကမ္ဘာကြီး အတွက် မျှော်လင့်ချက်တွေပါဝင်နေတယ်။ ၂၀၂၃ ခုနှစ်မှာ ထုတ်ဖြစ်မယ့် ကာတွန်းပေါင်းချုပ် အတွက် ဒီပြပွဲက ရှေ့ပြေးအဖြစ် ပြုလုပ်မှာဖြစ် တယ်။ ကပ်ရောဂါရဲ့ အထီးကျန်ကမ္ဘာကနေ ရုန်း ထွက်ပြီး ပြပွဲနေရာသို့ ရေခဲဆိုင်/ရို အိန္ဒြီးရှင်း ကနေ ပွဲဦးထွက်တင်ပြလိုက်ပါတယ်။

In the wake of 2021, six creatives came together to put together a comic anthology of five stories. Each story encompasses change, growth, dream, life and hopes for the world that will emerge anew. The exhibition will serve as a precursor for the publication of the anthology in 2023. Exiting from the self-isolated screens of the pandemic and debuting into the physical space, Yae-Kae-Saing/Shi presents:

ဝါး (အေးချမ်းအောင်) ၊ မိုးသား (ဣန္ဒြိယာထော ၊ ဂျာပေါ လ်)၊ ခမောက်ကလေးနဲ့ မချော (Zephyr)၊ မိုးစုန်းကြူး (ကောင်းမင်းခ)၊ သံစဉ်ရိုင်း (စိုင်းလောင်ဝိလင်း)

'Wah' by Ae Chan Aung, 'Pho Thar' by Jon Par Htaw and Ja Paul, 'Girl with a Conical Hat' by Zephyr, 'Rainfly' by Kaung Min Kha, 'Wild Hearts' by Sai Laung Linn

Performance

© သုခုမခရီးသည် ပြဇာတ် (TKT)  
Tri  
© Thukhuma Khayeethee (TKT)



သုခုမခရီးသည် ပြဇာတ်(TKT) ရဲ့ ပူးတွဲ တည်ထောင်သူ နှင့် အနုပညာဒါရိုက်တာတစ်ဦး ဖြစ်တဲ့ သူဟာ ပြဇာတ်ကို စိတ်ဝင်စားတဲ့ လူငယ် များကို စုစည်းပြီး ပြည်တွင်း ပြည်ပ အနုပညာရှင် များနဲ့ ပူးပေါင်းကာ ပြဇာတ်အဖွဲ့တစ်ဖွဲ့ကို ဖန်တီး ခဲ့ပါတယ်။

A co-founder and artistic director of **Thukhuma Khayeethee Theatre (TKT)** created a theater group composed of young people interested in theater and working in collaboration with local and international artists.

Covid 19 ကြောင့် မြို့ကြီးတွေနဲ့ ကျေးရွာတွေ ကို ရပ်နားထားရပေမဲ့ ရပ်တန့်လို့မရနိုင်တဲ့ အခြေအနေတွေ ကတော့ lockdown ကာလမှာ ကျွန်ုပ်တို့ရဲ့နေ့စဉ်ဘဝတွေကို ပုံဖော်နေဆဲပါ။ \_\_\_\_\_က သတင်းတွေ၊ လူမှုရေးနဲ့ စီးပွားရေး ဟာ ကျွန်တော်တို့ကို ပုံစံအမျိုးမျိုးဖြင့် လွှမ်းမိုး ထားတယ်။ အိမ်မှာနေရချိန်မှာ သတင်းက ကျနော် တို့ရဲ့ စိတ်ခံစားချက်ကို နီးကြားစေပြီး ပြဇာတ် ထုတ်လုပ်သူရဲ့ အတွေးကို နှိုးဆွပေးနေတယ်။ ပြဇာတ်ထုတ်လုပ်သူနဲ့ သူ့ရဲ့သူငယ်ချင်း ကဗျာဆရာ တို့ဟာ \_\_\_\_\_ ကလာတဲ့ မြန်မာ့သတင်းတွေ၊ ၂၀၂၀ ခုနှစ်ရဲ့ လူမှုရေးနှင့် စီးပွားရေး အခြေအနေ တွေကို မွေ့နှောက်ထားပါတယ်။ သူတို့ဟာ \_\_\_\_\_ ကြောင့် ထိခိုက်နစ်နာသူတွေ၊ လူမှုရေး ခွဲခြား ဆက်ဆံမှုတို့အပြင် ၂၀၂၀ ခုနှစ် မြန်မာစီးပွားရေး ရဲ့ အခြေခံအကျဆုံး မြင်ကွင်းများတွေကို ဒီပြဇာတ် တွင် ဖော်ပြတင်ဆက်ထားပါတယ်။ ဒီခက်ခဲတဲ့ အခြေအနေတွင် ကျနော်တို့ ဘယ်လို တုန်ပြန်ကြ လဲ၊ ကျနော်တို့ရဲ့ လူသားဆန်မှုက ဘာလဲ ဆိုပြီး တော့ ဒီပြဇာတ်က ကျွန်တော်တို့ကို မေးခွန်းထုတ် လျက်ရှိပါတယ်။

Although cities and villages have stopped due to the Pandemic Covid 19, there are unstoppable circumstances still shaping our daily life in the lockdown period. News of \_\_\_\_\_, social and economic overwhelm us in many different ways. While we have to stay at home, news has been waking up our emotions and provoking the theater maker's thoughts. The theater maker and his poet friend juggle the Myanmar news from \_\_\_\_\_, social and economic in 2020. They play around victims of \_\_\_\_\_, social discrimination, and grass root economic of 2020 Myanmar's scenario in this theatre performance. It asks us how we respond in this difficult situation and what is our humanity.

# VENUE ARTWORKS

## PART-2

Start: 13 DEC '22  
End: 12 JAN '23

*Revival: The art of reconnecting the reality*

ကျူရေတာ - ဟေမာန်ဦး  
Curator - Haymann Oo



ဟေမာန်ဦး ဟာ ၂၀၁၂ တွင် New Zero Art Space တွင် ကျူရိတ်တာလေ့အကျင့်ကို စတင် ဆည်းပူးခဲ့သော ရန်ကုန်အခြေစိုက် အလွတ်တန်း ကျူရိတ်တာ တစ်ယောက် ဖြစ်ပါတယ်။

**Haymann Oo** is a freelance curator base and works in Yangon, and started her curatorial practice at New Zero Art Space in 2012.

Revival ကို ပြပွဲတစ်ခုထက် ချိတ်ဆက်မှုတစ်ခုရဲ့ ပြယုဂ်အဖြစ် ပုံဖော်ထားပါတယ်။ လက်ရာတွေရဲ့ အမြင်ပိုင်းဆိုင်ရာ ဆက်သွယ်မှုအလွန်မှာ မနေ့ကနဲ့ ဒီနေ့ရဲ့ အသံတွေ ပဲ့တင်ထပ်နေပါလိမ့်မယ်။ အချိန် စက်ဝန်းတွေကို ဖြတ်သန်းရင်းကနေ ဖြစ်ပေါ်လာ တဲ့ မှတ်မိချင်စရာတွေ နဲ့ မေ့ပစ်ချင်စရာတွေကို Revival ရဲ့လက်ရာတွေထဲမှာ မြင်တွေ့နိုင်ပါလိမ့် မယ်။ ကြားခံနယ်တွေကနေ ဖောက်ထွင်းထွက်လာ တဲ့ လက်ရာတွေဟာ သိမ်မွေ့သလို၊ ခက်ထန်သလို၊ တိတ်ဆိတ်သလို၊ ကျယ်လောင်သလို .....

"Revival" was brought up as a symbol of bond rather than an exhibition. Beyond the visual communications, there are the echoes of 'today' and 'yesterday'. The artworks featured in 'Revival' will show you the wanted and unwanted memories while going through the time circles. The works of art, presented to you through the different mediums, are likely to be tender, dense, silent, and loud. . . .

ကောင်းမြတ်သူ၊ ပန်ဒါ၊ ဖူးပွင့်၊ ဇွန်သူ၊ မိုးထက်၊ သွိုင်တာ တို့ရဲ့ လက်ရာ ၆ ခုဟာ Revival မှာ ပါဝင် မှာဖြစ်ပါတယ်။

Total of six artworks included in 'Revival: Pain and Happiness II' by Phoo Pwint, 'Your way' by PANDA, 'A day of salvation' by Kaung Myat Thu, 'Life of the earth' by Moe Htet, 'Rest in peace' by Thyitar, 'Survival in progress' by Zun Thu.

Performance Video

Bodygate  
© သတိထား  
Bodygate  
© Thadi Htar



သတိထား (မွေး-၁၉၈၅ ခုနှစ်) ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကြီးပြင်းခဲ့ပြီး စစ်တွေ တက္ကသိုလ်မှာ ကျောင်းတက်ခဲ့ပါတယ်။ သူ့ အဓိက အသုံးပြုတဲ့ မီဒီယမ်ဟာ performance (သို့) action အနုပညာတင်ဆက်မှုပဲ ဖြစ်တယ်။ သူ့ဟာ ဇာတ်လမ်းတွေကို ပြောဖို့၊ ပုံဖော်ဖို့ အတွက် သူ့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုလေ့ရှိပြီး သူ့ကိုယ်ခန္ဓာ မှ တဆင့် သူ့ရဲ့ ကိုယ်ပိုင် အတ္တကို ဆန်းစစ်ဖော်ထုတ် လေ့ရှိပါတယ်။

"ကမ္ဘာကြီးထဲက ကမ္ဘာငယ်လေးများ အတွက် အနုပညာသမားတစ်ယောက်၏ မျက်ရည်စစ်စစ် လက်ရာဖြစ်ပါတယ်။"

**Thadi Htar** means "caution" in Burmese. It is written on electrical boxes and warning signs throughout Myanmar. Thadi Htar grew up in Sittwe, Rakhine State, Myanmar and attended Sittwe University. His primary medium is performance, or action art. He uses his body to convey a story or practice and interrogate his own ego through his body.

"This is the work of an artist's tears for all the small worlds in the world."

La fenêtres  
© ငယ်လေး  
La fenêtres  
© Nge Lay



ငယ်လေး (မွေး-၁၉၇၉ ခုနှစ်) ဟာ ပါမောမန့် နဲ့ ဓာတ်ပုံပညာကို အထူးစိတ်ဝင်စားတဲ့ Multi media အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

**Nge Lay** (b. 1979) is a multi-media artist with a particular interest in performance and photography.

မူလစိတ်ကူးကတော့ ကျေးလက်ဒေသမှာ နေထိုင် တဲ့ အမျိုးသမီးတွေနဲ့ ပူးပေါင်းရန် ပဲခူးတိုင်း၊ ပန်း တောင်းမြို့နယ်နဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကျေးကော်ကျေးရွာတို့တွင် စိတ်ဒဏ်ရာများ နဲ့ ပဋိပက္ခများကို ကျော်လွှားရန် ရုန်းကန်နေရတဲ့ အမျိုးသမီးငယ်များက သူတို့ရဲ့ အဝတ်ဟောင်းနဲ့ ထဘီဟောင်းများကို လှူဒါန်းကြမှာဖြစ်ပါတယ်။ ငယ်လေးနဲ့ အမျိုးသမီးတွေက အကြီးစား အထည် ရုပ်ထုတ်စက်ခုကို ချုပ်လုပ်ကြပြီး ကိုဗစ် ၁၉ မတိုင် မီနဲ့ အပြီးက ၎င်းတို့၏ စိန်ခေါ်မှုများနဲ့ ရှင်သန်မှု ဇာတ်လမ်းများကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

The original idea was to collaborate with women living in rural areas. In two villages in Pantaung township, Bago district, and Lay Kay Kaw village in Myawaddy township in Karen State, women and young women struggling to overcome traumas and ongoing conflicts will donate their old clothes and old Longyi (sarong). With these longyis, Nge Lay and the women will sew a large-scale fabric sculpture and discuss their challenges and survival stories before and after Covid-19.

Documentary  
30:00 mins

ဆိုက်ကားတေးသံ  
ဒါရိုက်တာ - ထူး  
A Song of Trishaw  
Director - Htoo



ရန်ကုန်ရဲ့ လမ်းကြားတွေထဲမှာ ဆိုက်ကားနင်းလုပ်သားတွေအများကြီးရှိတယ်။ ထီးဩက အဲဒီထဲကတစ်ယောက်ဖြစ်ပါတယ်။ သူက တေးရေးဆရာတစ်ယောက်ဆိုလည်း ဟုတ်တယ်။ လွန်ခဲ့တဲ့ ၁၀စုနှစ် တစ်ခုကတည်းက သီချင်းတွေအများကြီးရေးခဲ့ပြီး စင်ဂယ်သီချင်းတွေအပြင် အယ်လ်ဘမ်တစ်ချပ်ကိုပါ အသံသွင်းခဲ့ဖူးသေးတယ်။ လူ့အဖွဲ့အစည်းရဲ့ အလိုဆန္ဒတွေနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုတွေ ကြားမှာ သူ့ရဲ့ အောင်မြင်ဖို့ရာ မျှော်လင့်ချက်က အမှန်တကယ်ဖြစ်လာမှာလား။ သူ့ရဲ့လက်တွေ့ဘဝကို မြန်မာနိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေး အခင်းအကျင်းကနေ အခြား စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ အတူ ဇာတ်ဆောင်ရဲ့ နေ့စဉ်ဘဝ ရိုက်ချက်တွေနဲ့ အလှဆင်ထားတယ်။ ဒီတော့ဒါက docu-fiction (မှတ်တမ်းဇာတ်လမ်း) တစ်ခုပဲဖြစ်ပါတယ်။

Streets in Yangon have many trishaw drivers. Htee All were one of them. He's also a songwriter. Since a decade ago, he wrote many songs and recorded them as singles and an album as well. Would his hope for success come true amid demands from society and personal deals? His real-life is here embellished with on location shots of protagonist's daily life along with other fictional characters from the familiar socio-political landscape of Myanmar. Hence, this is a docu-fiction.

Documentary  
03:00 mins

လိုအပ်သော  
ဒါရိုက်တာ - မန်းပြည့်ဖြိုးအောင်  
Everyday Needs  
Director - Mann Pye Phyo Aung



“လိုအပ်သော”က ရေရှားပါးမှုကို တွေ့ကြုံခံစားနေရတဲ့ ပတ်ဝန်းကျင်တစ်ခုကို ပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ပုဒ် ဖြစ်ပါတယ်။

This is the issue of the environment that is facing with the shortage of water.

Animated Documentary  
08:30 mins

---

ထွက်ပေါက်  
ဒါရိုက်တာ - မေသင်းကြည်  
Exit  
Director - May Thynn Kyi




မြန်မာနိုင်ငံတွင် လိင်လုပ်ငန်းက တရားမဝင်တဲ့ လုပ်ငန်းအဖြစ်သတ်မှတ်ထားခြင်းကြောင့် လိင် အလုပ်သမားများမှာ အကြမ်းဖက်မှုများနဲ့ လူမှု ပတ်ဝန်းကျင်မှ တဆင့်နှိမ်ကျသူများ ဟု ပုံဖော် ဆက်ဆံခြင်းများကြောင့် လိင်လုပ်သားများ၏ တွေ့ကြုံခံစား ခဲ့ရသည်များကို ပြန်လည်ပုံဖော်ပြသ မှာ ဖြစ်ပြီး ကြည့်ရှုသူပရိတ်သတ် အနေဖြင့်လည်း လိင်လုပ်သားများအား လူသားခြင်းစာနာနိုင်ရန်နှင့် ခွဲခြားမှုများ ရပ်တန့်စေရန် ရည်ရွယ်ပါတယ်။

Sex workers are marginalized through violence and portrayed harshly by society since sex work is considered as an illegal business in Myanmar. This film indicates the experiences of sex workers with the intention to stop discrimination upon sex workers and to start humanize them.

Short Film  
17:46 mins

---

ဘားမိစ်မွန်း  
ဒါရိုက်တာ - လင်းထက်အောင်  
Burmese Moon  
Director - Lin Htet Aung



၁၉၆၂ခုနှစ်မှာ လက ကမ္ဘာနဲ့ တိုက်မိပြီး ကမ္ဘာကြီး ပျက်မလို့ ဖြစ်ခဲ့တယ်။ အဲမှာ လူသားတွေက ထိတ် လန့် တုန်လှုပ်ပြီး ဦးတည်ရာမဲ့ ပြေးလွှားနေခဲ့ရ တယ်။ ဘားမိစ် ဉာဏ်ရေတုက အင်တာနက်မှာရှိ တဲ့ ဗီဒီယိုဖိုင်တွေကို စုဆောင်းပြီးတော့ ကမ္ဘာမြေမှ နောက်ဆုံးထွက်ရှိထားတဲ့ ရုပ်ရှင်တွေထဲက တစ်ခု အဖြစ်ဖန်တီးထားခဲ့တယ်။ အဲဒီ ဇာတ်ကားကို ဘား မိစ် ဉာဏ်ရေတုကနေ ကမ္ဘာတစ်ဝှမ်းရှိ သတင်းရုပ် သံလိုင်းများမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။

In 1962, the world was about to end due to the moon colliding with the earth. So, humans panicked and ran around aimlessly. Burmese Artificial Intelligence (BAI) gathered footage from the internet and made one of the very last films from the earth. The film was broadcasted on news television channels all over the world by the BAI.



Animation Short Film  
04:00 Mins

ဂျင့်ရဲ့ရှောင်စုံနေ့ရက်လေးများ  
ဒါရိုက်တာ - Zephyr ကို  
Gent's Colorful Days  
Director - Zephyr Ko

ဂျင့်ဆိုတဲ့ ဝတ်တံကြောင်လေးနဲ့ သူ့ရဲ့ လူသား သူငယ်ချင်းဖြစ်တဲ့ ကတ် ပါဝင်ပြီး စက်တီကွင်းမှာ တွေ့တဲ့ ကတ်ရဲ့ CRUSH ကောင်မလေး အသစ်ကို လိုက်ရင်း အလွဲလွဲအချော်ချော်ဖြစ်ရတဲ့ နေ့ရက်တွေအကြောင်းပဲဖြစ်ပါတယ်။ ကြောင်လေးတစ်ကောင်ရဲ့ အမြင်ကနေ ဟာသနှောပြီး ကိုယားဇာတ်ကောင်လေးတွေနဲ့ ဟိုင်းလိုက်လုပ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

The miniseries revolves around a chubby Cat named GENT with his human partner Kat, in their days full of mishaps in pursuing Kat's newfound CRUSH, a Girl they meet by chance at a Skate Ramp Park. Highlighting the stories of LGBT+ community Characters along the series but in the view of a cat in a dynamic and comedic way.

Music Video  
05:17 mins

No Child Rape  
ဖန်တီးသူများ - Catch de White Dove  
No Child Rape  
Creators - Catch de White Dove



မြန်မာပြည်ရဲ့ သက်ငယ်မုဒ်ခံမှု ပပျောက်ရေး အပေါ်အခြေခံထားတဲ့ မြူးဇစ်ဗီဒီယိုဖြစ်ပါတယ်။

The project is to produce a music video for ending sexual abuses against children in Myanmar.



Ceramics Sculpture

မယ်ဒူဆာ  
© စိုးယုနွယ်  
Medusa  
© Soe Yu Nwe



စိုးယုနွယ် (မွေး - ၁၉၈၉ ခုနှစ်)ကို လားရှိုးမှာ မွေးဖွားခဲ့ပါတယ်။ Rhode Island ဒီဇိုင်းကျောင်းမှာ ကြွေပန်းပုပညာနဲ့ ၂၀၁၅ ခုနှစ်မှာ မဟာဘွဲ့ရပြီး နောက် သူမဟာ အမေရိကန်ပြည်ထောင်စုနဲ့ အာရှ တစ်ဝှမ်းရှိ residency အမြောက်အမြားမှာ ပါဝင်ခဲ့ပါတယ်။

**Soe Yu Nwe** (b. 1989) was born in Lashio, Myanmar. After earning an MFA degree in Ceramics at the Rhode Island School of Design in 2015 Soeyu has been participating in numerous residencies in the United States and across Asia.

စိုးယုနွယ်ရဲ့ မြွေသဏ္ဍာန်တွေအပေါ်စိတ်ဝင်စားမှုက ရှေးရိုးစွဲလူ့အဖွဲ့အစည်းထဲ နေထိုင်နေရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာကို ဖော်ပြဖို့ သူမရဲ့ တရုတ်ရာသီခွင်ဖြစ်တဲ့ မြွေကို သင်္ကေတအဖြစ်သတ်မှတ်ပြီး စူးစမ်းတကနေစတင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ အနုပညာရှင်ဟာ မယ်ဒူဆာကို တဖန်ပြန်လည်ဖန်တီးထားပါတယ်။ မယ်ဒူဆာနဲ့အတူတူ မြွေသဏ္ဍာန် အနွယ်ဝင် ဗုဒ္ဓမတိုင်ခင် မြန်မာပြည်ဝယ် ကိုးကွယ်ယုံကြည်ကြသော အမေရေယာလနတ်၏ ကြွေထည်ပန်းပုရုပ်ထုလက်ရာကိုပါ ထည့်သွင်းပြသထားပါတယ်။ အမေရေယာ့ဟာ နတ်ကိုးကွယ်မှုများထဲတွင် တန်းဆိုးကြီးသော သီးနှံရိတ်သိမ်းအပြီး အစောင့်အလျှောက်နတ်ဖြစ်သည်သာမက ရေသွင်းရေလာကောင်းစေရန်လည်း အကာအကွယ်ပြုပေးတဲ့ နတ်ဖြစ်တယ်လို့လည်း တင်စားကြပါသေးတယ်။

Soe Yu Nwe's interest in the serpentine started from her exploration for a self symbol—as the snake in her Chinese zodiac-sign to narrate the psychological wound of being a woman in a conservative society. For this iteration, she presents her interpretation of Medusa. Together with Medusa, Soeyu also added a ceramic sculpture of Amay Yay Yin, after the exploration of a serpentine Burmese goddess, who's one of many pre-Buddhist animist Nats and is worshiped has a powerful harvest goddess in addition to protection of reservoirs of waters.

Painting

'Horn Bill Art Group'  
ဆလိုင်နံန့်ရုံ Salai NanYan  
ပေါင်ဇလန့် - PauZaLangh



**Horn Bill** အနုပညာအဖွဲ့ရဲ့ ဒီပရောဂျက်ဟာ တားခါးရှိ စတူဒီယိုတစ်ခုကို ပန်းချီအနုပညာရှင် သုံးယောက် အတူတူမျှဝေအသုံးပြုရင်း လက်ရာ သစ်တွေကို ဖန်တီးတဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။

The project by **Horn Bill Art Group** was done after three painters shared a studio space in Haka to produce a new series of work.

ချင်းလူမျိုးတွေရဲ့ ရိုးရာဓလေ့တွေကို ပန်းချီကားတွေပေါ်ချပြတာဖြစ်ပါတယ်။ ချင်းတွေရဲ့ ရိုးရာဓလေ့တွေမှာ စိတ်ဝင်စားဖွယ်တွေအများကြီး ရှိပါတယ်။ တချို့ကတော့ မကျင့်သုံးတော့တဲ့ ဓလေ့တွေလည်းရှိသလို တချို့ကတော့ခေတ်နဲ့အညီဆန်းသစ်တာတွေလည်း ရှိပါတယ်။ ဥပမာ ရှေးတုန်းက ရိုးရာအသွာချနည်းနဲ့ အခုခေတ်မှာအသွာချပုံတွေ၊ စည်းစိမ်ပိုင်ဆိုင်မှုတွေကို အထိမ်းအမှတ်ထားပုံမျိုးတွေ ပြောင်းသွားပါပြီ။ အကန့်ရိုးရာဝတ်စုံတွေဆို ခေတ်နဲ့အညီပြောင်းလဲလာတာတွေ၊ ဆန်းသစ်လာတာတွေရှိပါတယ်။ ရိုးရာပါးရဲ့ ဆိုလည်း ပါးရဲထိုးတဲ့အဖွားတွေပဲ ကျန်ပါတော့တယ်။ နောက်မျိုးဆက်တွေအနေနဲ့မြင်ရဖို့ ခက်ခဲသွားပါပြီ။ ပါးရဲရဲ့မျဉ်းကြောင်းတွေ ပုံစံတွေဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ အဲ့တာတွေကို ပန်းချီအနုပညာနဲ့ရေးဆွဲဖြစ်ခဲ့ပါတယ်။

This is a series of works representing the culture of Chin ethnics in the form of paintings. The Chin ethnic possessed a huge range of interesting culture, combining ancient neglected practices and beliefs, together with a very effective and contemporary approach. For instance, traditional funerals have developed and infused with modern day practices and major changes occurred in commemorating inheritances and wealth between families. Traditional dances and costumes have been modified contemporarily, and the only evidence of traditional cheek piercing can be witnessed among the elders. The cheek piercings are methodical, interesting and very difficult for the next youngest generation to understand. There, the group decided to create these series of paintings.

# YADANAR AUNG

## ရတနာအောင်

### Venue


Bogalayzay /Shi  
(The Ex Office,  
Doh Eain)

### Schedule

20 NOV '22 (Sun),  
3:00 PM

ရတနာအောင် (မွေး - ၁၉၉၈ ခုနှစ်) သည် ရန်ကုန်မြို့မှာ မွေးဖွားကြီးပြင်းခဲ့ပြီး သူမရဲ့ အာကာသနှင့် သက်ဆိုင်သော အကြောင်းအရာတွေ၊ ပုံပြင်တွေ၊ စိတ်အာရုံ အတ္ထုတ္တေ့နဲ့ ရင်းနှီးမှုတွေကို ဒီဇိုင်းကျောင်းသူဘဝကတည်းက စတင်ရှာဖွေတွေ့ရှိခဲ့တယ်။

**Yadanar Aung** (b.1998) was born and raised in Yangon. She discovered her affinity to space, stories, and psyche since her design student days.



### Performance

နေကြာပန်းတွေ နံတယ် ၂.၀

© ရတနာအောင်

Sunflower Smells 2.0

© Yadanar Aung

FEATURE  
ARTIST #2

“ဓာတ်ရိုက်ဓာတ်ဆင် အခမ်းအနားတွေလို ကြုံရာ ကျပန်းဆန်တဲ့ လုပ်ဆောင်မှုတွေက ငါတို့ရဲ့ ဆုတောင်းတွေ၊ အိပ်မက်တွေကို အမှန်တကယ် လက်တွေ့မှာ ဖြစ်လာမယ်လို့ အာမ မခံနိုင်ဘူး။ ဒါပေမဲ့လည်း အဲဒါတွေက အတိုင်းအတာတစ်ခုအထိ ငါတို့ကို စိတ်လုံခြုံမှုနဲ့ စိတ်ကျေနပ်မှုတွေကို ပေးနိုင် တယ်လို့ ခံစားရတယ်”လို့ ရတနာအောင်ကပြော တယ်။ အနုပညာရှင်ရဲ့ ခေါင်းမာပြီး မိမိကိုယ်ကို စိတ်ဝင်စားမှု အပေါ်ကိုသာ အခြေခံတဲ့ ကမ္ဘာကို မြင် တဲ့ အမြင် ကတော့ ဘာသာရေးအားသန်ပြီး အယူသီး တဲ့ မိခင်ရဲ့ လွှမ်းမိုးမှု တစ်စိတ်တစ်ပိုင်းပါနေတယ်။ ထိန်းချုပ်မှုနဲ့ ပရမ်းပတာဖြစ်မှုများကြားမှာ တွဲလဲခို နေတဲ့ ကမ္ဘာကို ရတနာအောင်က သူတစ်ဦးတည်းရဲ့ ယုတ္တိဗေဒအယူအဆတွေနဲ့ မှော်စွမ်းအား တွေနဲ့သာ တည်ဆောက်ထားတယ်။

“Rituals, these seemingly random acts, don't guarantee our wishes. But they do give us a sense of reassurance and satisfaction,” Yadanar said. The presence of a religious and superstitious mother figure has fueled the artist's stubborn, self-interested worldview- one bound by her own logic and magic, straddling between control and chaos.

*Sunflowers Smell* is a trivalent series beginning with writing (Act 1: *Nay Kyar Pan Tway Nan Tal*), performance (Act 2: *I brew love potions for sad maidens*) and installation (Act 3: *Is happiness temporary?*)

“နေကြာပန်းတွေနံတယ်” စီးရီးက စာတစ်ပုဒ်နဲ့ စ တဲ့ (ပြက္ခက် ၁ : နေကြာပန်းတွေနံတယ်။) ၊ ပါဖော် မင့်လက်ရာဖြစ်တဲ့ ( ပြက္ခက် ၂ : ဝမ်းနည်းနေတဲ့ လုံမပျိုလေးတွေအတွက် အချစ်ဆေးဖော်တယ်။ ) နဲ့ အင်စတော်လေးရှင်းလက်ရာ ဖြစ်တဲ့ ( ပြက္ခက် ၃ : ပျော်ရွှင်မှုတွေဟာ တစ်ခဏတာပဲလား။ ) စတဲ့ အတွဲ အစပ် (၃)ခုကို တစ်ကွက်ပြီးတစ်ကွက် ဆင့်ကဲဖန်တီး ထားတာပါ။



ဘို့ကလေးဈေး /ရို

Bogalayzay /Shi

53

**The Ex Office (Doh Eain)**

အမှတ် (၁၁၂)၊ ၄၁ လမ်း၊ ဗိုလ်တထောင်  
မြို့နယ်၊ ရန်ကုန်မြို့။

No. 112, 41st street, Botahtaung  
Township, Yangon

53  
**THE EX OFFICE  
(DOH EAIN)**

**Doh Eain** is a local social enterprise that specializes in preserving heritage, creating and improving public spaces, and organizing events, campaigns and workshops that connect people to places while empowering them to take part in shaping their city. For /Shi Exhibition, Doh Eain has generously provided two of its locations on 41st street and 47th street.

ဒို့အိမ် သည် အမွေအနှစ်ထိန်းသိမ်းခြင်း၊ အများပြည်သူဆိုင်ရာနေရာများဖန်တီးခြင်း နဲ့ ပိုမိုကောင်းမွန်အောင်မွမ်းမံခြင်း အပြင် အခမ်းအနားများ၊ ကမ်ပိန်းများနဲ့ အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် အများပြည်သူကို မိမိတို့နေထိုင်ရာမြို့ပြပတ်ဝန်းကျင်များကို အတူတကွ ပါဝင်ပုံဖော်ရန် အသိပညာပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်သော ဒေသန္တရစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ /ရို အိမ်ဖွဲ့တီးရှင်းအတွက် ဒို့အိမ်မှ ပြခန်းနေရာများ အဖြစ် ၄၁လမ်း နဲ့ ၄၇လမ်းမှ တည်နေရာနှစ်ခုကို ပံ့ပိုးလေးထားပါတယ်။

**Program**

Opening Hrs: 10 AM-5PM (Closed on Mondays)  
12 NOV '22 - 11 DEC '22

**Performance /Shi**  
တခဏပြ /ရို

20 NOV '22  
3:00 PM

**Artist Talk /Shi**  
အနုပညာရှင်/ရို

4 DEC '22  
3:00 PM

# VENUE EXHIBITION

7.1.2023 - 11.1.2023  
9:00 p.m - 5:00 p.m

အင်္ကျီပါးပုံပြင်  
by ဉာဏ်ရဲရင့်ဝင်း

A Story of a Burmese Blouse  
by Nyan Yelyint Win



ဉာဏ်ရဲရင့်ဝင်း (မွေး-၂၀၀၁ ခုနှစ်)သည် ရန်ကုန်တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ပန်းချီနဲ့မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတစ်ဦး ဖြစ်သည်။ အသက် ၁၂ နှစ်အရွယ် ၂၀၁၃ ခုနှစ်မှစ၍ အဖွဲ့လိုက် ပြပွဲသုံးခုတွင် ပါဝင်ပြသခဲ့သည်။ ပန်းချီဆွဲခြင်းအပြင် ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ပစ္စည်းစုဆောင်းခြင်း၊ စာရေးခြင်း၊ သုတေသနပြုခြင်းတို့တွင်ပါဝင်သူတစ်ဦး ဖြစ်သည်။ လက်ရှိတွင် Myanmar Culture Society- မြန်မာ့ယဉ်ကျေးမှု အသိုက်အဝန်းဆိုသည့် အလွတ်တန်းလူငယ်အဖွဲ့အစည်းတစ်ခုကို ထူထောင်ထားပြီး ယင်းအဖွဲ့အစည်းအနေဖြင့် "ဗမာပြည်မှာ နေကြသည် - We Live in Burma" (စက္ခုပသာဒပြပွဲ) နဲ့ "ကမ္ဘာမြေသို့ ... - Dear Earth (ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ အသိပညာပေး အနုပညာပြပွဲ) ပြပွဲနှစ်ခုကို ဦးဆောင်ကျင်းပခဲ့ပြီးဖြစ်သည်။

**Nyan Yelyint Win** (b.2001) was born and raised in Yangon. He is an avid lover of paintings and Myanmar culture. Since 2013, when he was 12, he took part in three group exhibitions. In addition to painting, he enjoys collecting, researching and writing about memorabilia. He is the founder of the Myanmar Culture Society, an independent youth organisation, through which he organised We Live in Burma (visual art exhibition) and Dear Earth (environmental awareness art exhibition).

## Associated Activities

### Exhibition Opening

7 JAN '23

### Heritage Talk

8 JAN '23

# VENUE ARTWORKS

# PART-1

Photo Series

ဆေးရုံရက်ချိန်းတွေကို သတိရသား  
© ရွှေဝတ်မှုန်

*I Do Miss Hospital Visits*  
© Shwe Wutt Hmon



ရွှေဝတ်မှုန် (မွေး - ၁၉၈၆ ခုနှစ်) ဟာ အစုအဖွဲ့ သမိုင်းများ၊ မိသားစု ဆက်ဆံရေးကြားက နောင်ကြိုးများ၊ လူသားဆက်ဆံရေးများကြားက ချည်နှောင်မှုများ စတာတွေမှာ အာရုံစိုက်ဖန်တီးခဲ့ပြီး သူမရဲ့ စိတ်နှလုံးနဲ့ နီးစပ်တဲ့ လူတွေ၊ နေရာတွေရဲ့ ပုံပြင်တွေကို တရင်းတနှီး ပြောပြခြင်းနဲ့ ကိုယ်ပိုင် အတွင်းစိတ်ကို ဆန်းစစ်လေ့လာသော ဓာတ်ပုံဆရာတစ်ဦးဖြစ်ပါတယ်။

**Shwe Wutt Hmon** (b.1986) is a Burmese photographer and artist whose works focus on collective histories, familial ties, knots and threads of human relationship and exploring the inner psyche through intimate story telling about people and places close to her heart.

ရွှေဝတ်မှုန်ရဲ့ “ဆေးရုံရက်ချိန်းတွေကို သတိရသား” ဆိုတဲ့ လက်ရာဟာ ၂၀၂၀ ခုနှစ်မှာ ကြုံတွေ့ရတဲ့ ကပ်ရောဂါ အကြောင်းကို စုစည်းဖော်ကျူးရောင်ပြန်ဟပ်ထားတဲ့ လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။

In *I Do Miss Hospital Visits*, Shwe Wutt Hmon reflects on the solidarity of the 2020 pandemic,

“ဆေးရုံရက်ချိန်းမျိုးတွေတောင် သွားလို့မရတဲ့ ကာလမှာ ငါ့ခန္ဓာကိုယ်ကို ဘာလို့ ငါ့ကိုယ်တိုင် စကင်နံဖတ်လို့ မရတာလဲ ဆိုပြီး တွေးမိလာတယ်။ ဒါဟာ အတော်ကိုကြောင်တောင်တောင်နိုင်တဲ့ အတွေးမျိုးလည်း ဖြစ်မှာပါ။ ဒါပေမဲ့ ဒီလက်ရာဟာ စိတ်စကင်နံ ဖတ်ဖို့လိုအပ်နေပြီး ထပ်တလဲလဲ ပြုလုပ်နေရတဲ့ ခွဲစိတ်ခြင်းတွေကနေ ကိုယ့်ခန္ဓာကိုယ်နဲ့ အမာရွတ်တွေကို အမြဲစောင့်ကြည့်ချင်နေတဲ့ ငါနဲ့ အမှန်တကယ်ဖြစ်နေတဲ့ ငါ့ရဲ့ ပုံတူလို့ ခံစားရတယ်။” လို့ရွှေဝတ်မှုန်ကပြောတယ်။

“I started to wonder why I can't scan my body by myself while I can't visit the hospital yet. It might be a silly thought. But I felt that this is my self-portrait, which truly reflects and resonates with me who is in need of a CT scan and always wants to examine her own body and scars from the life-long recurrent operations.”



Psyche  
 © Bodygate  
 Psyche  
 © Sai Moon

စိုင်းမွန် (မွေး- ၁၉၇၈ ခုနှစ်) ဟာ ငယ်စဉ်ကတည်းက ပန်းချီဆွဲခြင်းကို နှစ်သက်ခဲ့ပါတယ်။ ပန်းချီဆရာ ဦးချစ်ပန်းဆီမှာ ပန်းချီပညာကို သင်ကြားခဲ့တယ်။ ခေတ်ပြိုင်အနုပညာကို ပိုမိုစိတ်ဝင်စားလာခဲ့ပါတယ်။

“Psyche” ဆိုတဲ့ အသုံးအနှုန်းက အီဂျစ်ရဲ့ စကားဖြစ်ပြီး လိပ်ပြာနဲ့ ဝိညာဉ်နှစ်ခုလုံးကို ဆိုလိုပါတယ်။ လိပ်ပြာလုံတယ်၊ လိပ်ပြာသန့်တယ်၊ လိပ်ပြာလွင့်တယ်၊ လိပ်ပြာခေါ်တယ် ဆိုတဲ့ အသုံးအနှုန်းတွေကို ခဏခဏ ကြားလာရတော့ လူတွေနဲ့ လိပ်ပြာ၊ လိပ်ပြာနဲ့ လူစိတ်ဝိညာဉ် ဆက်စပ်ပုံကို စိတ်ဝင်စားလာပါတော့တယ်။ လိပ်ပြာနဲ့ စိတ်ဝိညာဉ် ဆက်စပ်တဲ့ ဓလေ့ထုံးစံတွေကိုလဲ မတူညီတဲ့ နိုင်ငံ၊ လူမျိုးတိုင်းရဲ့ ယဉ်ကျေးမှုတွေမှာ တွေ့ရတော့ လက်ရာတစ်ခု ဖန်တီးဖို့ စိတ်ကူးရခဲ့တယ်။ “Psyche” ခေါင်းစဉ်နဲ့ လက်ရာ ကို ပန်းချီ နဲ့ ပေါင်းစပ်ပြီး ဖန်တီးထားပါတယ်။ Installation ကို ရှမ်းရိုးရာကုက္ကားနဲ့ ဖန်တီးထားပါတယ်။ ရှမ်းတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံမှာကတော့ ကွယ်လွန်သွားတဲ့လူရဲ့ စိတ်ဝိညာဉ်ခိုနားနိုင်ဖို့နဲ့ သူတို့ရဲ့ ကုသိုလ်ကောင်းမှုကို သိမြင်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျန်ရစ်သူတွေက ဘုန်းကြီးကျောင်းမှာ ကွယ်လွန်သွားသူကို ရည်စူးပြီး ကုက္ကားပြုလုပ်လှူဒါန်းတဲ့ ဓလေ့ ရှိကြပါတယ်။

**Sai Moon** (b. 1978) loved to paint since he was young. He studied painting under the artist, U Chit Pan, but he began to notice that he is more interested in contemporary art.

The word “Psyche” came from the Egyptian language. It refers to both “butterfly” and “soul”. Common phrases such as “ Late pyar lone tal, late pyar thant tal (trans : clear conscious), late pyar lwint tal (trans : soul was extracted), late pyar khor tl (trans: the soul is summoned)” prompted the artist started to explore the relation between the butterfly and the soul. Seeing the different customs related to butterflies and souls in different countries and cultures, Sai Moon got the idea to create an artwork. *Psyche* consists of paintings and an installation of Shan traditional talismans. In Shan culture, friends and families of the deceased would donate talismans to monasteries so that the soul of the deceased would be able to look back at their good deeds so that they may rest in peace.





၄၆လမ်း / ရှိ

46 Lan / Shi

57

**Quiet on 47 (Doh Eain)**

အမှတ် (၁၆၇)၊ မြေညီထပ် (ဘီ)၊ (၄၇) လမ်း၊ အပေါ်ဘလောက်၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်မြို့။

No.167, Ground floor(B), 47th street, Upper Block, Botahtaung Township, Yangon.

**Doh Eain** is a local social enterprise that specializes in preserving heritage, creating and improving public spaces, and organizing events, campaigns and workshops that connect people to places while empowering them to take part in shaping their city. For /Shi Exhibition, Doh Eain has generously provided two of its locations on 41st street and 47th street.

ဒို့အိမ် သည် အမွေအနှစ်ထိန်းသိမ်းခြင်း၊ အများပြည်သူဆိုင်ရာနေရာများဖန်တီးခြင်း နဲ့ ပိုမိုကောင်းမွန်အောင်မွမ်းမံခြင်း အပြင် အခမ်းအနားများ၊ ကမ်ပိန်းများနဲ့ အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် အများပြည်သူကို မိမိတို့နေထိုင်ရာမြို့ပြပတ်ဝန်းကျင်များကို အတူတကွ ပါဝင်ပုံဖော်ရန် အသိပညာပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်သော ဒေသန္တရစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ /ရှိ အိန္ဒြာီးရှင်းအတွက် ဒို့အိမ်မှ ပြခန်းနေရာများ အဖြစ် ၄၁လမ်း နဲ့ ၄၇လမ်းမှ တည်နေရာနှစ်ခုကို ပံ့ပိုးပေးထားပါတယ်။

**Program**

Opening Hrs: 10 AM-5PM (Closed on Mondays)  
12 NOV '22 - 11 DEC '22


QUIET ON 47  
(DOH EAIN)

# VENUE ARTWORKS

# PART-1

Photo Series

ဟောင်လွန်းတဲ့ခွေး လူမလေး  
© ရွှေဝတ်မှုန်  
*A Barking Dog Never Bites?*  
© YY



**YY** (မွေး - ၁၉၈၄ ခုနှစ်) ဟာ မြန်မာပြည်ဖွား ပုဂ္ဂိုလ်ရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံဆရာမ တစ်ဦး ဖြစ်ပါတယ်။

**YY** (b.1984) is a personal documentary photographer from Myanmar.

ပါပီး (အဖိုး) အမြဲပြောတာကို မှတ်မိနေတယ်။  
“ဟောင်လွန်းတဲ့ခွေး လူမလေး”  
အဲဒါ တကယ်လား?

I remember when Papa (grandpa) always told me,  
“A barking dog never bites” .  
Is it true?

# PROGRAM LIST

59

**Opening /Shi**  
အိန္ဒိယားရှင်းအဖွင့်/ ရှိ  
12 NOV '22



အိန္ဒိယားရှင်းအဖွင့်/ရှိ က /ရှိ အိန္ဒိယားရှင်းရဲ့ ဖွင့်ပွဲ နေ့ ဖြစ်ပြီး Goethe- Institut Myanmar မှာ ကျင်းပမှာဖြစ်ပါတယ်။ ဒါရိုက်တာရဲ့ အဖွင့်မိန့်ခွန်း၊ ဒါရိုက်တာရဲ့ အဖွင့်မိန့်ခွန်းကို ဘာသာပြန်ဆိုပေး ချက်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရဲ့မိန့်ခွန်း၊ ကျူရေတိုရီရယ်အဖွဲ့သားတွေရဲ့ စကားဝိုင်း စတဲ့ အစီအစဉ်တွေပါဝင်မှာဖြစ်ပါတယ်။

**Opening /Shi** is the formal opening ceremony for /Shi exhibition. It will be held at Goethe-Institut Myanmar. Agenda includes opening speech by director, translations and speech by cultural coordinator, and panel discussion by the curatorial team.

**Artwork Meets Space /Shi**  
နေရာ၊ လက်ရာစကားဝိုင်း /ရှိ



နေရာ၊ လက်ရာစကားဝိုင်း /ရှိ က အနုပညာရှင်တွေ နဲ့ ပြခန်းစီမံသူတွေ အတွက် ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်ပဲဖြစ်ပါတယ်။ လက်ရာနဲ့ လက်ရာထားရှိ ပြသရာ နေရာတို့အကြောင်းဆွေးနွေးကြမှာဖြစ်ပါတယ်။

**Artwork Meets Space /Shi** is a discussion between the artists and the art space host throughout the various /Shi venues. Discussion focuses on the works displayed at the specific spaces.

**Artist Talk /Shi**  
အနုပညာရှင်/ရှိ



အနုပညာရှင် /ရှိ ကတော့ featured နဲ့ highlight အနုပညာရှင်တွေနဲ့ ကျူရေတာတွေရဲ့ စကားဝိုင်း ဖြစ်ပြီး အနုပညာရှင်၊ လက်ရာ နဲ့ ကျူရေးရှင်းတို့ ဆက်စပ်မှုကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

**Artist Talk /Shi** is an individual artist talk for featured and highlighted artists facilitated by a curator/moderator. Discussion focuses on the artist, the work and the curatorial choices.

**Performance /Shi**  
တခဏပြ /ရှိ



တခဏပြ /ရှိ က ပြဇာတ် နဲ့ ပါဖော်မင့်လက်ရာတွေ ပါဝင်တဲ့ တစ်ကြိမ်တစ်ခါသာ ပြသမယ့် အစီအစဉ် တွေဖြစ်ပါတယ်။

**Performance /Shi** refers to the one-time live performances ranging from theater to performance art during /Shi exhibition.

**Bus Tour /Shi**  
ဘတ်စ်ခရီး /ရှီ

/5

ဘတ်စ်ခရီး /ရှီ က /ရှီ အိဇူဘီးရှင်း ပြခန်းတွေ အားလုံးကို လမ်းညွှန်ဖြင့် လည်ပတ်ကြည့်ရှုလို့ ရမယ့် ဘတ်စ်ကားခရီးစဉ် ဖြစ်ပါတယ်။ စမှတ် ကတော့ Goethe-Institut Myanmar ဖြစ်ပါတယ်။

**Bus Tour /Shi** is a private guided bus tour around the various venues of /Shi. The bus tour will start from Goethe-Institut Myanmar

**Space : Continuance & Questions /Shi**

နေရာများနဲ့စကားစမြည် /ရှီ

/6

နေရာများနဲ့စကားစမြည် /ရှီ က ပြခန်းတာဝန်ရှိ သူတွေအားလုံးပါဝင်မယ့် အထူးစကားဝိုင်းဖြစ်ပါတယ်။ Goethe- Institut Myanmar မှာကျင်းပမှာ ဖြစ်ပါတယ်။

**Space : Continuance & Questions /Shi** is a special dialogue and discussion between the participating spaces of /Shi. The event will be held at the Goethe-Institut.

**Screening /Shi**  
ဗီဒီယိုရုံ /ရှီ

13-15 DEC '22

/7

ဗီဒီယိုရုံ /ရှီ က အိဇူဘီးရှင်းမှာ ပါဝင်တဲ့ ရုပ်ရှင် ဇာတ်လမ်းတို့တွေ၊ ဗီဒီယိုလက်ရာတွေ ပြသမယ့် အစီအစဉ်ဖြစ်ပါတယ်။ Goethe-Institut Myanmar မှာ ၁၃ ရက် ၊ ၁၂ လ ၊ ၂၀၂၂ ခုနှစ် ကနေ ၁၅ ရက် ၊ ၁၂ လ၊ ၂၀၂၂ ခုနှစ် ထိ ပြသသွားမှာဖြစ်ပါတယ်။ ပြသ တဲ့ ပထမရက်မှာတော့ ပါဝင်တဲ့ အနုပညာရှင်တွေ၊ ဒါရိုက်တာတွေရဲ့ စကားဝိုင်း အစီအစဉ်တွေပါဝင်မှာ ဖြစ်ပါတယ်။

**Screening /Shi** is the screening event for the film and video works of /Shi. Screenings will run on rotation basis from 13.12.22 to 15.12.22 at Goethe-Institut Myanmar. The first screening will also include talks and panel discussions by participating artists and directors.

**Music /Shi**  
ဂီတ/ရှီ

17 DEC '22

/8

ဂီတ/ရှီ က ၁၇ ရက် ၊ ၁၂ လ ၊ ၂၀၂၂ ခုနှစ် မှာ Goethe- Institut Myanmar မှာ Jam it! ကနေ လိုက်ဖ် သံစုံတီးဝိုင်းကျင်းပမှာဖြစ်ပါတယ်။

**Music /Shi** is an indoor live-concert at Goethe-Institute by Jam it! on 17.12.22(Sat).

**Art Writing Open Call /Shi**  
အနုပညာစာမူ၊ စာတမ်းဖိတ်ခေါ်ခြင်း / ရှိ

/9

အနုပညာစာမူ၊ စာတမ်းဖိတ်ခေါ်ခြင်း / ရှိ ကတော့ အိန္ဒိယနိုင်ငံကိုလာရောက်ကြသော အနုပညာစာရေးသူ၊ ဝါသနာရှင်များ အတွက် စာမူစာတမ်းများ ပေးပို့နိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ စာမူနောက်ဆုံး ပို့ပေးရမည့်ရက်ကတော့ ၂၀ ရက် ၊ ၂၁ လ ၊ ၂၀၂၂ ခုနှစ် ဖြစ်ပြီး ရွေးချယ်ခံရသူတွေကို ဆက်လက် / ရှိ မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။

**Art Writing Open Call /Shi** is an invitation to submit art writing and critiques about /Shi exhibition. The deadline to submit is 20.12.22 and selected entries will be announced at **Resume /Shi** event.

**Resume /Shi**  
ဆက်လက် / ရှိ  
7 JAN '23

/10

ဆက်လက် / ရှိ ကတော့ နှစ်သစ်ကူးနဲ့ ဒီဇင်ဘာ ပိတ်ရက်တွေအပြီးမှာ အိန္ဒိယနိုင်ငံကို ပြန်လည်အရှိန်မြှင့်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ Goethe-Institut Myanmar မှာ ကျင်းပမှာဖြစ်ပြီး စူးစမ်းမှုဆန်တဲ့ လက်ရာတွေ၊ ပါဖော်မင့်လက်ရာတွေ ပါဝင်မှာဖြစ်ပါတယ်။ အနုပညာစာမူဖိတ်ခေါ်ခြင်း အစီအစဉ်က ရွေးချယ်ခံရသူတွေကိုလည်း ကြေညာပေးသွားမှာဖြစ်ပါတယ်။

**Resume /Shi** is a re-ignition event after the holidays and new year. It will be held at Goethe-Institut Myanmar. Tentative agenda includes experimental and performance artworks, and announcement of selected Art Writing entries.

**Artist Symposium /Shi**  
အနုပညာစာတမ်းဖတ်ပွဲ / ရှိ  
9-11 JAN '23

/11

အနုပညာစာတမ်းဖတ်ပွဲ / ရှိ ဟာ Goethe-Institut Myanmar အနုပညာရှင်တွေနဲ့ အခြားဖန်တီးခြင်းဆိုင်ရာလုပ်သားတွေရဲ့ စာတမ်းဖတ်ပွဲ အစီအစဉ်ပဲဖြစ်ပါတယ်။ ပါဝင်မယ့်အနုပညာရှင်တွေနဲ့ ဖန်တီးသူတွေက သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ၊ အတ္ထုပ္ပတ္တိတွေ၊ နောက်ပြန် အကြောင်းအရာတွေ၊ မှတ်တမ်းတွေ နဲ့ ကြေညာချက်တွေကို လွတ်လွတ်လပ်လပ် တင်ပြနိုင်မှာ ဖြစ်ပါတယ်။

**Artist Symposium /Shi** is a formal conference-format symposium to be held at Goethe-Institut Myanmar for artists and other creative workers. Participating artists and creatives are free to present their inspirations, biographies, retrospectives, documentations, and manifestos at the podium.

**Closing /Shi**  
အိန္ဒိယနိုင်ငံအပိတ် / ရှိ  
12 JAN '23

/12

အိန္ဒိယနိုင်ငံအပိတ် / ရှိ က / ရှိ အိန္ဒိယနိုင်ငံရဲ့ ပိတ်ပွဲဖြစ်ပါတယ်။ ၁၂ ရက်၊ ၁ လ ၊ ၂၀၂၃ ခုနှစ် မှာ Goethe-Institut Myanmar မှာကျင်းပမှာဖြစ်ပါတယ်။ ဒါရိုက်တာမှ အပိတ်အမှာစကားပြောကြားခြင်းနဲ့ ကျူရေတိုရီရယ် အဖွဲ့သားတွေရဲ့ အကျဉ်းချုံး အိန္ဒိယနိုင်ငံအကြောင်းမျှဝေခြင်း စတဲ့ အစီအစဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။

**Closing /Shi** is the closing ceremony of /Shi exhibition. It will be held at Goethe-Institut Myanmar. The tentative agenda includes closing speech by the director, closing reflections, and informal recap by the curatorial team.

*We are here.  
We continue.  
We question.*

# KAUNG SU

# ကောင်းဆု

## Venue

Pansodan /Shi  
(Lokanat Galleries)

ကောင်းဆု (မွေး - ၁၉၇၂ ခုနှစ်) သည် ရန်ကုန်မြို့မှာမွေးဖွားကြီးပြင်းခဲ့ပြီး ရန်ကုန် အနုပညာကျောင်းတွင် အချိန်အနည်းငယ် တက်ရောက်ခဲ့ဖူးတယ်။

**Kaung Su** (b.1972) was born and raised in Yangon. He briefly attended Yangon's State School of Fine Arts.

# 64

# FEATURE ARTIST #3



Installation

တကျောပြန်သမိုင်း

© ကောင်းဆု

History Repeats Itself

© Kaung Su



ကမ္ဘာကြီးရဲ့ အဖြစ်ပျက်တွေကို ရှုမြင်ပြီး အာကာသ ဆိုင်ရာများကို ခြယ်မှုန်းလေ့ရှိတဲ့ အနုပညာရှင် ကောင်းဆုက အမှောင်ထုကို အားလုံးမြင်သာအောင် ဖန်တီးတယ်။ သူ့ရဲ့ မီဒီယမ်တွေဖြစ်တဲ့ ပန်းချီကား တွေ၊ ဆေးထိုးအပ်တွေနဲ့ ဖန်တီးထားတဲ့ ပန်းပုတွေ၊ လူဆံပင်တွေနဲ့ နီယွန်မီးဆိုင်းတွေက သည်းခံမှု အတိုင်းအတာ ကျော်လွန်သွားပြီဖြစ်တဲ့ ယနေ့ရာစု ခေတ် သဘာဝတရားကြီးအပေါ် အမှားကျူးလွန်မိတဲ့ အပြစ်သားတွေ ရဲ့ တမန်တော်တွေလို ဖော်ဆောင် နေတယ်။ လူသားမျိုးနွယ်တွေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အပေါ် ကျူးလွန်ခဲ့တဲ့ အပြစ်တွေ အတွက် ပြန်လည် ပေးဆပ်ရတော့မှာကို သတိချပ် စေတယ်။

ရလဒ်တိုင်းက နှစ်ပေါင်း (၁၂,၀၀၀) ရဲ့ အသီးအပွင့် တွေပဲ။ သမိုင်းက ထိန်းချုပ်မှုပျောက်ဆုံးခြင်းတွေ၊ ပြင်ပရန်တွေ၊ ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေတွေ၊ ချုပ်နှောင်မှုတွေနဲ့ သွေးဆာမှုတွေဆိုတဲ့ အာကာသ မှာဖြစ်ပျက်နေတဲ့အရာတွေကို သင်ခန်းစာတွေလို သင်ကြားတယ်။ ကြယ်တွေ၊ ကံကြမ္မာအနာဂတ်တွေ၊ ထောင်ချောက်တွေက လူသားမျိုးနွယ်ရဲ့ အိပ်မက် တွေပဲ။ သန်းပေါင်းများစွာသော ပြာမှုန့်တွေရဲ့ အော်ဟစ်သံများကို ကြားနေရပေမဲ့ ဘာမှဖြစ်မလာ ဘူး။ သမိုင်းဟာ တုန်လှုပ်နေတယ်။ ကပ်ဆိုးတွေ နှိုး ထလာတယ်။ နက်ရှိုင်းတဲ့အတိတ်ဟာ တောက်ပ နေဆဲ.....လူမှုအဆောက်အအုံရဲ့ စည်းချက်တွေက ကမ္ဘာမြေကြီးမှာ သွေးခုန်နှုန်းအတိုင်း နှိုးထခြင်း၊ ပြိုပျက်ခြင်းနဲ့ ရံဖန်ရံခါ ပြန်လည်မွေးဖွားခြင်းတွေ နဲ့ နှိမ်လျှော့ စီးဆင်းနေတယ်။ ခက်ခဲတဲ့ အချိန် တွေဟာ လူသားယဉ်ကျေးမှုတွေကို ပျောက်ပျက် စေပြီး လူ့အဖွဲ့အစည်းကို ပျက်သုဉ်းသွားစေတယ်။ ဆုတ်ယုတ်သွားတဲ့ အတိတ်တွေပေါ်ကနေ ငါတို့ ဖြတ်ပြေးခဲ့တယ်....သမိုင်းဟာ ငါတို့ မြင်သာတဲ့ ဖုန် မှုန့်ဖြစ်လာတယ်။

-ကောင်းဆု၊ "ကောင်းဆု - အနုပညာရှင်၏ အရေး အသားများနဲ့ လက်ရာများ"၊ ၆၆။

Kaung Su is the world bender, the cosmic artist, who would rather make the darkness visible for all to see. His works-ranging from paintings, syringe sculptures, human hair and neon- are harbingers of a sinister vision of the current century where nature's patience runs out and humans will be forced to pay for our crimes against the environment.

Each result is the blossom of twelve thousand years. History has given us the meaning for spatial lessons: loss of control, attack from outside, disorderly state, arrest, blood thirstiness. Humankind's dreams are their stars, their destiny, their trap. There are billions of different ashes screaming to be heard and nothing will be done. History is quaking. A disaster is waking. The deep past is still bright...The rhythm of civilization flows over the tired earth: rise, collapse, and occasional rebirth in time-pulse. Troubled times washed over civilizations and dragged society away. I ran through the receding past that lies beneath us... history becoming visible dust before us.

-Kaung Su, *Kaung Su: Artist's Writings and Works*, 66.



ပန်းဆိုးတန်း / ရှိ

Pansodan / Shi

**Lokanat Galleries**

အမှတ် (၆၂)၊ ကုန်သည်လမ်း နဲ့ ပန်းဆိုးတန်း လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

No. 62, Corner of Merchant Road and Pansodan Street, Kyauktada Township, Yangon.

**Lokanat Galleries** was founded in 1971 and is said to be the oldest of the existing galleries in Yangon. It is located on the second floor of Sofaer & Co Building, at the corner of Merchant and Pansodan Street and is historically the heart and soul of the Myanmar art scene.

လောကနတ် အနုပညာပြခန်း ကို ၁၉၇၁ မှာတည်ထောင်ခဲ့ပြီး ရန်ကုန် ရှိအနုပညာပြခန်းများအနက် ရှေးအကျဆုံး ပြခန်းဖြစ်ပါတယ်။ ကုန်သည် လမ်းနဲ့ ပန်းဆိုးတန်းလမ်းထောင့်ရှိ Sofaer & Co အဆောက်အအုံရဲ့ ဒုတိယထပ်တွင် တည်ရှိပြီး မြန်မာ့အနုပညာအခင်းအကျင်းရဲ့ သမိုင်းဝင် နေရာ နဲ့ နှလုံးသားဝိညာဉ်လည်း ဖြစ်ပါတယ်။

**Program**

Opening Hrs: 10 AM-5PM (Closed on Mondays)  
19 NOV '22 - 4 DEC '22

**Artist Talk/Shi**  
အနုပညာရှင်/ရှိ

19 NOV '22  
1:00 PM

**Artist Talk/Shi**  
အနုပညာရှင်/ရှိ

27 NOV '22  
3:00 PM

# VENUE EXHIBITION

16.12.2022 - 19.12.2022  
9:00 p.m - 5:00 p.m

*Rebirth (First Solo Exhibition)*  
© Thu Ra Kyaw



ကျွန်တော် Rebirth ကိုဖန်တီးမှုနောက်မှာ အတွေးအခေါ်ပိုင်းဆိုင်ရာ သဘောတရားတွေ ပါပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားတာက သတ္တဝါတွေဟာ အတောမသတ်နိုင်တဲ့ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ပြန်လည်မွေးဖွားခြင်းသဘရာမှာ ကျင့်လည်နေကြရတယ်လို့ဆိုပါတယ်။ ဒီနေရာမှာ ကျွန်တော် ဆိုလိုချင်တဲ့ Rebirth အဓိပ္ပာယ်က ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေပဲရှိခဲ့၊ ရှိနေပါစေ အရှုံးမပေး လက်မမြှောက်ပဲ ဘဝကိုအသစ်တစ်ဖန် ပြန်စတာကို အဓိကပြချင်တာပါ။ Rebirth ဟာ ကျွန်တော်တို့ရဲ့ခက်ခဲကြမ်းတမ်းနေတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေရဲ့ ပုံရိပ်တွေဖြစ်သလို ပိုပြီး ရှင်သန်ဆင်းကောင်းလာစေရန်အမှတ်ရစေဖို့ဖြစ်ပါတယ်။ လူမှုရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ သဘာဝဝတ်ဝန်းကျင်ဆိုင်...ဆိုင်ရာ ဆိုင်ရာတွေက ကျွန်တော့်ကို Rebirth ရေးဆွဲဖို့ အကြောင်းဖြစ်လာပါတယ်။

I have a deep-rooted philosophical concept behind the creation of the 'Rebirth'. There is a common belief among Buddhists that we all go through endless cycle of birth, death, and rebirth. Here, I would like to highlight the conceptual meaning of rebirth to start over again and bringing back to life without giving up or surrender no matter what happened or the challenges ahead. 'Rebirth' is the reflection of our daily lives and the reminder to make us better and stronger as we have been in difficult situations physically and mentally. I am inspired to create 'Rebirth' witnessing all aspects socially, politically, culturally, environmentally.

12.12.2022 - 14.12.2022  
9:00 p.m - 5:00 p.m

*Market-day (Second Solo Show)*  
© Kyi Thar Aye



၂၀၁၇ က ကျမတို့ ရှမ်းပြည်နယ်တဝိုက် အောက်ဒိုးထွက်ရင်းနဲ့ (၅)ရက်မျှေးနေ့တွေကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ မျှေးတွေရောက်ရင် ရိုးသားတဲ့ တိုင်းရင်းသားတွေ၊ လတ်ဆတ်တဲ့ အသီးအနှံတွေ နေရောင်အောက်မှာ အရောင်အသွေးအစုံလှနေတာကို တွေ့ရှိခဲ့စားရင်း ဒီပန်းချီပြပွဲကို ဖန်တီးရေးဆွဲဖြစ်ခဲ့ပါတယ်။ - ကြည်သာအေး

Kyi Thar Aye said, "I went to the (5) days market during my outdoor sketching visit back in 2017. The vibrant and colorful aura of the Shan people and fresh nature products inspired me to start this painting series."

# TOE WAI

တိုးဝေ

## Venue


Pansodan /Shi  
(Lokanat Galleries)

တိုးဝေ (မွေး- ၁၉၉၁ ခုနှစ်) ကို စေတနာ လိုလည်း သိကြပါတယ်။ သူဟာ စက်ဘီးတစ်စီးရယ် မှုတ်ဆေးဘူးတွေရယ်နဲ့ လမ်းမတွေပေါ် လျှောက်သွားနေသူ၊ အိမ်မက်တွေ၊ စိတ်ကူးတွေ အပြည့်နဲ့ သူဟာ လွတ်လွတ်လပ်လပ် ယုံသန်းနေသူဖြစ်တယ်။

**Toe Wai** (b.1991) better known by his alias, Satan, always walks down the street with two things, a bike and spray paints.

68

FEATURE  
ARTIST #4



Painting

တိုးဝေ မြင်တဲ့ ပန်းပွင့်လေးတွေ  
© တိုးဝေ


Flowers Within  
© Toe Wai

မြန်မာပြည်က နံရံတွေပေါ်မှာ ဂရပ်ဖီတီတွေ၊ နံရံဆေးပန်းချီတွေ နှစ်ပေါင်းများစွာဖန်တီးပြီးနောက် တိုးဝေဟာ ကြားကာလအချိန်တွေမှာ သူ့ရဲ့အခြားပါသော ဖြစ်တဲ့ ပန်းချီကို အချိန်ပေး မြုပ်နှံခဲ့တယ်။ Flowers Within ကားအတွက် မြန်မာပြည် အရှေ့မြောက်ပိုင်းက လူစည်တဲ့ လက်ဖက်ရည်ဆိုင်ရဲ့ အလယ်မှာ ပုံကြမ်းတွေ တစ်ထိုင်တည်းဖန်တီးခဲ့တယ်။ တောင်ကြီးက ရှုခင်းတွေက တစ်ဆင့် သက်ဝင်ခံစားပြီး သူ့သွားတဲ့နေရာတွေတိုင်းကို သူငယ်ချင်းတွေနဲ့ သူ့ရဲ့အိမ်ကို အချိန်ယန္တရားတစ်ခုနဲ့ တယ်လီပို့ခေါ်ဆောင်တယ်။ တိတ်ဆိတ်တဲ့ ဘဝအခိုက်အတန့်တွေကို အာရုံစိုက်ပြီး အန္တရာယ်တွေဟာ တစ်ချိန်မှာသူ့အလိုလို ကင်းငြိမ်းသွားလိမ့်မယ်ဆိုတဲ့ အသိတွေနဲ့ ရှေ့ဆက်တယ်။

တိုးဝေရဲ့ ပန်းချီကားအများစုက မြန်မာပြည်ရဲ့ သဘာဝမြို့ပြရှုခင်း တွေကို အနုပညာရှင်ရဲ့ အမြင်အာရုံ အဘိဓာန် ထူးခြားဖွံ့ဖြိုးမှုတွေနဲ့ ပေါင်းစည်းတင်ဆက်တယ်။ သိသာထူးခြားတဲ့ အခရစ်လစ်စုတ်ချက်တွေကို အိပ်မက်ဆန်ဆန်လွှင့်မျောနေတဲ့ ဆန်ကျင်ဘက် ရေဆေးနဲ့ ရောနှောထားတယ်။ ပျော့ပျောင်းတဲ့ ရေဆေးနဲ့ တောက်ပြောင်တဲ့ အခရစ်လစ်ဆေးက လူတွေဆီကနေ “တိုးဝေ မြင်တဲ့ ပန်းပွင့်လေးတွေ” လို့ စိတ်ကူးယဉ်စရာ သက်ရောက်မှုတွေ တိုးမြှင့်ပေးတယ်။ “ကျနော်ရဲ့ လက်တွေ့ဘဝနဲ့ စိတ်ကူးစိတ်သန်းကြားက နှုတ်သီးသေးတဲ့ ဆက်ဆံရေးကို ရောင်ပြန်ဟပ်နေတဲ့ မျက်နှာပြင်တွေကို ဂရုတစိုက်ပေါင်းစပ်ရတာမျိုးကိုနှစ်သက်ပါတယ်။” လို့ တိုးဝေ ကပြောပါတယ်။

After years of graffiti and mural works on the streets and walls of Myanmar, the gap years afforded Toe Wai more time to devote to his passions. In this painting Flowers Within, Toe Wai is depicted live sketches in the middle of a crowded tea-shop at the North-Eastern State of Myanmar. Inspired by the landscapes of Shan State, Toe Wai brings his house, his friends, teleporting and time-traveling with him to every place he went, calling attention to the quiet moments of life and the knowledge that all disturbances eventually calm.

In almost all of his paintings Toe Wai marks a new development in his distinctive visual lexicon with the addition of Myanmar’s natural cityscape. Toe Wai has combined his iconic compositions of the acrylic brush, an idyllic reverie, enameling with contrasting washes of watercolor. The interplay of viscous, glossy paint with delicate watercolor enhances the dream-like conceivable effect of flowers he saw among people. Toe Wai added, “I love to carefully interweave the two visions from my head as the reflection or a mirage from a surface, a playful comment on the fragile relationship between my reality and my imagination.”



မော်တင် /ရှီ

Maw-Tin /Shi

**Myanm/art**

အမှတ် (၆၄)၊ မြေညီထပ်၊ လမ်းသစ်လမ်း၊ အောက်ဘလောက်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။

No. 64, Ground Floor, Lan Thit Street (Lower Block), Lanmadaw Township, Yangon.

70

MYANM/ART

**Myanm/art** is currently the only contemporary art space in Yangon. Since its founding in 2016, Myanm/art has been a committed supporter of new and experimental works and expanding subcultures, hosting exhibitions, concerts, artist talks and other events. Myanm/art is also the homebase of Myanmar Art Resource Center and Archive (MARCA).

**Myanm/art** အနုပညာပြခန်းဟာ လက်ရှိတွင် ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော ခေတ်ပြိုင်အနုပညာပြခန်း ဖြစ်ပါတယ်။ စတင်တည်ထောင်တဲ့ ၂၀၁၆ ခုနှစ်ကစတင်ပြီး အသစ်အသစ်သော စမ်းသပ်ခြင်းသဘောဆန်တဲ့ လက်ရာများနဲ့ ယဉ်ကျေးမှုခွဲများ ကို တက်ကြွစွာပံ့ပိုး ထောက်ပံ့ပေးလျက်ရှိပါတယ်။ ပြပွဲများ၊ ဖျော်ဖြေပွဲများ၊ အနုပညာရှင်ဟောပြောပွဲများနဲ့ အခြားပွဲများကို ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ Myanm/art ဟာ မြန်မာအနုပညာ အရင်းအမြစ်စင်တာရဲ့ ပင်တိုင်နေရာလည်း ဖြစ်ပါတယ်။

**Program**

Opening Hrs: 10 AM-5PM (Closed on Mondays)  
12 NOV '22 - 11 DEC '22

**Artwork Meets Space/Shi**  
နေရာ၊ လက်ရာစကားပိုင်း /ရှီ

3 DEC '22  
3:00 PM

# VENUE ARTWORKS

# 71 PART-1

Digital Collage  
and Lo-fi Rap

ကယ်လီဖိုးနီးယား အဆိုပိုနေ့ဂီတ  
© Hanreality and Jixk Gabby  
California Fat Summer Music  
© Hanreality and Jixk Gabby



ဟန်ရီရယ်လက်တီ (မွေး - ၁၉၉၉ ခုနှစ်) က မန္တလေးမှာမွေးဖွားကြီးပြင်းခဲ့တဲ့ ဒစ်ဂျစ်တယ် ကိုလက်ချ် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဂျစ်ဂတ်ဘီ (မွေး - ၂၀၀၀ ခုနှစ်) က မန္တလေးမှာ မွေးဖွားကြီးပြင်းတဲ့ ရက်ပဲအဆိုတော် လူငယ်တစ် ဦးဖြစ်ပါတယ်။

သံစုံတီးဝိုင်းလို၊ တစ်ခုခု မဖြစ်ခင် တစ်ခဏ ဆိုင်းထားတဲ့ အချိန်အပိုင်းအစတစ်ခုလို၊ နွေးထွေး တဲ့နေရောင်ခြည်တွေလို ဖန်တီးထားတဲ့ “ကယ်လီ ဖိုးနီးယား အဆိုပို နေ့ဂီတ” ဟာ မန္တလေးက လူငယ် အနုပညာရှင်နှစ်ယောက်ရဲ့ ရန်ကုန်မှာကုန်ဆုံးခဲ့တဲ့ အချိန်တွေကို ပြန်လည်တမ်းတထားတဲ့ လက်ရာပဲ ဖြစ်ပါတယ်။

**Hanreality** (b.1999) is a digital collage artist, born and raised in Mandalay.

**Jixk Gabby** (b.2000) is a young and passionate rap artist, born and raised in Mandalay.

Symphony, suspense and warm sunshines, California Asi Po Nway Gita, is a collaboration between two artists from Mandalay who spend their halcyon days in Yangon.

# PART-2

Photography, Video and Installation

The Altar  
© မိုးမြတ်မေဇာခြည်  
The Altar  
© Moe Myat May Zarchi



မိုးမြတ်မေဇာခြည် (မွေး-၁၉၉၄ ခုနှစ်) ဟာ မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းတဲ့ ရုပ်ရှင်ဖန်တီးသူ၊ မှန်ပြောင်းပေါ်တွင် မီဒီယာအနုပညာဖန်တီးသူတစ်ယောက်ဖြစ်သည်။ အမြင်နဲ့ အသံဆိုင်ရာ လက်ရာတွေကို စမ်းသပ်ဖန်တီးမှု တွေမှတစ်ဆင့် မိတာဝီစစ်ကယ်၊ အိုင်ဒင်နစ်တီ နဲ့ ဖေးမေးနစ်တီ တို့ကို စူးစမ်းရှာဖွေရတာကို သူက နှစ်သက်ပါတယ်။ သူဟာ Julius Baer Art Prize Moving Image ရဲ့ နောက်ဆုံးဆန်ကာတင်စာရင်းဝင်တစ်ယောက်ဖြစ်သလို တက်သစ်အနုပညာရှင်များအတွက် ချီးမြှင့်သော Prince Claus Fund Seed ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

ဒီလက်ရာက မိမိရဲ့ သဘာဝလွန်သဘောဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုမှု နဲ့ ဘာသာတရားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကြား အတားအဆီးများကို ချိုးဖျက်ဖို့ရယ်လျစ်လျူရှုထားကြတဲ့ လောကီဆိုင်ရာ နေ့စဉ်ဘဝမှ ဆန်းကြယ်တဲ့ ဖြစ်ရပ်များကိုအသိအမှတ်ပြုရန် ရည်ရွယ်ပါတယ်။

“ကျွန်မတို့ရဲ့ လစ်ဟာမှုကို ဖြည့်စည်းဖို့ အထက်ပုဂ္ဂိုလ်တွေကို တိုင်တည်ကြတယ်။ ပြီးမြောက်ဖို့နဲ့ အလုံးစုံပြီးပြည့်စုံမှုတို့ကို အလောတကြီးလိုချင်ကြတယ်။ အလင်းရောင်ဖြာထွက်ခြင်းတွေ၊ ရေစက်ကလေးတွေ ပက်ပြန်မှုတွေ၊ မြူမှုန့်စက်လေးတွေ ပေါက်ကွဲထွက်ခြင်းတွေက သတိရှိခြင်းရဲ့ သဘောသဘာဝကို အလိုလို ကိုယ်စားပြုနေတယ်။ ဒါတွေဟာ စကြဝဠာရဲ့ စွမ်းအင်တွေပဲ။ သဘာဝတရားရဲ့ ဆုတောင်းတွေပဲ။ ဆုတောင်းခြင်းတွေဟာ အမှန်တကယ်ဖြစ်လာချင်မှ ဖြစ်လာနိုင်သလို အမြေမရှိတဲ့ မေးခွန်းတစ်ခုလည်းဖြစ်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ မျှော်လင့်ချက်ကို ယုံကြည်ဖို့အတွက် ကျွန်မ ဒီဆုတောင်းကို ရွတ်ဆိုတယ်။ ဒီ Zen Koan ဆိုတဲ့ လက်ရာမှာ ကျမတို့ရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြမယ့် ဆုတောင်းတွေကို တွေ့ရှိမှာဖြစ်ပါတယ်။”

**Moe Myat May Zarchi** (b. 1994) is a film director and a lens-based media artist. She loves to explore metaphysical, identity and femininity through experimentations of visuals and sound. She is the finalist of Julius Baer Art Prize Moving Image and won Prince Claus Fund seed awards for emerging artists.

This exhibition aims to project spirituality as an individual interpretation, to break the barriers between and the definition of religions, and to recognize the mystical mundane daily moments that one would ignore.

“To fill our void, we pray to an entity. There is an urgency to be complete and to be whole. Outburst of illuminance, splash of water and sparks of fog represent the instinctive nature of becoming conscious. They are the energy of the universe. They are the prayers of nature. The act of praying is a belief that may or may not come true and a question that doesn't have any answer. Nonetheless, I chant to believe in my own hope. In this visual zen koan, we will find the prayers which will tell the secret to ourselves.”





ဆိပ်ကမ်းသာ /ရို

Seikkantha /Shi

73

**KALASA Art Space**

အမှတ် (၉၁-၉၃)၊ ပထမထပ် (လက်ဝဲ)၊ ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

No. 91-93, 1st Floor (Left), Seikkantha Street, Kyauktada Township, Yangon.

**KALASA Art Space** is started home studio in 2016 and founded as a public space in 2019 by Ma Su Htwe and her spouse, artist Htoo Aung Kyaw.

Ma Su Htwe is found of sharing and does art healing workshops to support the community according to her art space motto, " Art Is Sharing ". KALASA is the name of the pot-like pregnant lady mother's womb, which translates as 'to prosper. Aim to prosper Burmese art sense , it became the name of art space.

KALASA art space mainly features the artwork of famous internationally renowned artist, Aung Myint, in addition to displaying various artworks of promising Myanmar artists. Kalasa also keeps rare book collections as a small archive for all researchers .The historic antique stuffs in the colonial building is very harmonious with the architecture.

KALASA Art Space is a space where there are arts and the hearts.

**KALASA  
ART SPACE**

ကလသာ အနုပညာပြခန်းလေးကို မစုထွေး နဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ ကိုထူးအောင်ကျော် (Artist Htoo Aung Kyaw) တို့က အတူတကွ ထူထောင်ထားတာဖြစ်ပါတယ် ။ ၂၀၁၆ ခုနှစ်မှာ art studio အနေနဲ့ စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာပြခန်းအသွင်ဖြင့် ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါတယ် ။

မစုထွေးဟာ ခုလိုကာလမှာ အနုပညာနဲ့စိတ်ပိုင်းဆိုင်ရာကို ထောက်ပံ့ပေးဖြစ်တဲ့ Art Healing Workshops များစွာကို သူ့ ပြခန်းရဲ့ ဆောင်ပုဒ်ဖြစ်တဲ့, "အနုပညာဆိုတာမျှဝေဖို့; Art Is Sharing " ဆိုတာကို လက်ကိုင်ဆွဲကာ အားတက်သရော လုပ်ဆောင်နေသူပါ။ ကလသာ ဆိုတာကတော့ "ကိုယ်ဝန်သည် မိခင်ရဲ့ ဝမ်းဗိုက်နဲ့ တူသောအိုး " လို့ အဓိပ္ပါယ် ရပါတယ် ။ ဆိုလိုရင်းကတော့ တိုးပွားခြင်း ၊ ပွားများခြင်းဆိုတဲ့ အဓိပ္ပါယ်ပါ ။ မြန်မာ့အနုပညာကို ဒီကလသာ ပြခန်းလေးက တဆင့် ဆင့်ပွားလက်ဆင့်ကမ်းလိုတဲ့ စိတ်ဆန္ဒနဲ့ ဒီနာမည်လေးဟာ ပြခန်းလေးရဲ့ နာမည်ဖြစ်လိုလားတာပါ။

ဆရာအောင်မြင်ရဲ့ လက်ရာအမြောက်ဆုံး ပန်းချီကားတွေ သာမက တခြား နာမည်ကျော် ပန်းချီကားကောင်းတွေကိုလည်း ပြခန်းစုဆောင်းမှုအဖြစ် ထားရှိထားပါတယ်။ ကလသာပြခန်းရဲ့ နောက်ထပ်စုဆောင်းမှုအဖြစ် စာပေဝါသနာအိုးတွေအတွက် စာကြည့်တိုက်ငယ်လေးတခုကို ဖန်တီးပေးထားပါတယ်။ ကိုလိုနီခေတ်တိုက်ခန်းလေးထဲမှာ ရှေးဟောင်းပရိဘောဂပစ္စည်းများနဲ့ ပန်သင့်လှပါတယ်။

ကလသာ ဟာ အနုပညာနဲ့ နှလုံးသားတို့ စုစည်းထားတဲ့ ရပ်ဝန်းငယ်လေး ဖြစ်တဲ့အတွက် အနုပညာကို တန်ဖိုးထားသူတွေကို အစဉ်အမြဲ နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ်။

## Program

Opening Hrs: 10AM-5PM (Closed on Mon & Tues)  
12 NOV '22 - 27 NOV '22

---

<p><b>Artwork Meets Space /Shi</b> နေရာလက်ရာစကားဝိုင်း/ရို</p> <p>20 NOV '22 12:30 PM</p>	<p><b>Reconnect Yourself Through Art Workshop by Kalasa</b></p> <p>27 NOV '22 12:00 PM</p>
---------------------------------------------------------------------------------------------------	------------------------------------------------------------------------------------------------

# VENUE PROGRAM

17.12.2022 - 2.1.2033  
10.00 AM - 5.00 PM

ကလသာရဲ့အရှိတရား ပထမပိုင်း  
{Kalasa Yeah Ashi Taya} Part-1

3 As Art Exhibition by  
Aung Myint, Aung Ko & Htoo Aung Kyaw



ကလသာမှာ ရှိနေတဲ့ အရှိတရား (စုဆောင်းမှုများ) ထဲမှ ရွေးချယ် ပြသသွားမယ့် ပွဲလေးဖြစ်လို့ ကလသာရဲ့ အရှိတရားလို့ အမည်ပေးဖြစ်လိုက်ပါတယ်။

ကလသာ ရဲ့ အရှိတရား ပထမပိုင်းကတော့ 3As Art Exhibition ဖြစ်ပါတယ်။

ကလသာရဲ့ အဓိက အနုပညာရှင်တွေဖြစ်ကြတဲ့ Artist Aung Myint , Artist Aung Ko နဲ့ Artist Htoo Aung Kyaw တို့ရဲ့ မတူညီတဲ့ concept နဲ့ ဖန်းတီးထားတဲ့ သူတို့ရဲ့ အနုပညာလက်ရာများကို တင်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။

Kalasa Art Space would love to present some prevailing artworks and popular Art Workshop in this exhibition.


There are 3 Main Parts in {Kalasa's Year Ashi Taya}.

**First and Foremost**, “3 As Art Exhibition” of premier artists of Kalasa such as Artist Aung Myint , Artist Aung Ko and Artist Htoo Aung Kyaw. Contemporary artworks based on their own stories about Myanmar will be presented.

17.12.2022 - 2.1.2033  
10.00 AM - 5.00 PM

ကလသာရဲ့အရှိတရား ဒုတိယပိုင်း  
{Kalasa Yeah Ashi Taya} Part-2

Printed Works by  
Mark Prykaza



ဒုတိယပိုင်း အနေနဲ့ ပြသသွားမှာကတော့

ကလသာရဲ့ စုဆောင်းမှု အပိုင်းများထဲမှ တစ်ပိုင်း ဖြစ်တဲ့ ရှားပါး printed artworks များကို ပြသ သွားမှာဖြစ်ပါတယ် ။ ဒါ့အပြင် Dutch Artist Mark Prykaza ရဲ့ print artworks များကိုပါ တွဲဖက်ပြသသွားမှာဖြစ်ပါတယ် ။

ပထမ ပိုင်းနဲ့ ဒုတိယ အပိုင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့ အထိ ကလသာ အနုပညာပြခန်းမှာ ပြသပေးထားမှာဖြစ်ပါတယ် ။

29.12.2022  
To Be Declared

ကလသာရဲ့အရှိတရား တတိယပိုင်း  
[Kalasa Yeah Ashi Taya] Part-3  
Year End Reflective Art Workshop

30.12.2022  
To Be Declared

ကလသာရဲ့အရှိတရား တတိယပိုင်း  
[Kalasa Yeah Ashi Taya] Part-3  
Creative Resolution Art Workshop

တတိယအပိုင်း လေးကတော့ Art Therapy Workshop လေးပါ။ ဒီတစ်ခေါက်မှာတော့ နှစ်ကုန်ခါ လည်း နီးလာပြီဆိုတော့ Year End Reflective Art Workshop လေး နဲ့ နှစ်သစ် New Year Resolution အတွက် လည်း အထောက်အကူပြုနိုင်မယ့် Creative Resolution Art Workshop လေးကိုပါ ကလသာရဲ့ ပွဲကိုင်ရှင် နှစ်ဦးဖြစ်တဲ့ ကိုထူးအောင် ကျော်နဲ့ မစုထွေးအောင်တို့က စီစဉ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ workshop လေးကိုတော့ ဒီဇင်ဘာ ၂၉ နဲ့ ၃၀ ရက်နေ့မှာ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ် ။

**Second part** would be scarce printed art works from the collections of Kalasa Art Space. in addition, Dutch Artist Mark Prykaza's print works would be exhibited.



**Last, but not least,** Art Workshop which is very demanding and popular in the community. Year End Reflective and Creative Resolution would be of the essence in this Art Therapy Workshop which will be held December 29th and 30th.

# VENUE ARTWORKS

# 77 PART-1



Installation

*Pavillion for Reconnect*

© Bodygate

*Psyche*

© May Phue Thet

မေဖူးသက် (မွေး - ၁၉၉၂ ခုနှစ်) ဟာ မန္တလေးက အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဝတ်စုံ နဲ့ အထည်များပေါ်တွင် အသေးစိတ်ပန်းထိုးတဲ့ အနုပညာလက်ရာများကို ဖန်တီးလေ့ရှိပါတယ်။

**May Phue Thet** (b. 1992) is an artist from Mandalay. She is known for her detailed embroidered works on costumes and fabrics.

Covid-19 အကျပ်အတည်းတွင် လူစုလူဝေးနဲ့ ဝေးကွာခြင်းအပြင် စုဝေးခြင်းကို ကန့်သတ်ထားတာကြောင့် ဒီနှစ်ပိုင်းခြားတွေမှာ လူမှုအပိုင်း အဝန်းက ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများကို ရပ်နားထားရပါတယ်။ ဒါပေမဲ့ ရုပ်ရွာလူထုရဲ့ ဆုံစည်းမှုအငွေ့အသက်တွေနဲ့ ငယ်စဉ်ကလေးဘဝ အမှတ်တရပြုလမ်းသဘင်တွေကို မေဖူးသက်က ပြန်လည်တမ်းတမိခဲ့တယ်။ ဒီလက်ရာတွင် ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်း အချုပ်အလုပ် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကနေ ပိတ်စများ လှူဒါန်းဖို့ ဆော်ဩခဲ့ပြီး အဲဒီမှတစ်ဆင့် ပိတ်စအထည်များကို စုဆောင်းပြီး ပြန်လည်ချိတ်ဆက်ပြတဲ့ အင်စတော်လေးရှင်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီနည်းလမ်းနဲ့ သူက လူထုအခြေပြုအနုပညာနဲ့ ယဉ်ကျေးမှုအငွေ့အသက်ကို ပြန်လည်မွေးမြူလိုခြင်း ဖြစ်ပါတယ်။

Due to social distancing and gathering restrictions under the Covid-19 crisis, many community cultural activities have halted. May Phue Thet muses over the spirit of community gatherings and childhood memories of festivals. In this project, she creates an installation by using the textiles which were collected via a call for donation on social media and an online sewing workshop for Reconnect where everyone can recultivate the community spirit after a long hiatus.



အောင်မင်္ဂလာ (ကျောက်မြောင်း) /ရှီ

Aung-Mingalar (Kyauk Myaung) /Shi

### Ayathakan

အမှတ် (၃)၊ ဒဂုံသီရိလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

No.3, Dagon Thiri street, Kyaung Myaung, Tamwe Township, Yangon

78

AYATHAKAN

**Ayathakan** is a creatives' hangout, a community open studio, and tea shop. It embodies the bold and free energy of live bands, performances, and encourages artists and creatives to chase their dreams to any extent.

အရသာခံ သည် ဖန်တီးသူများ ဆုံဆည်းရာ၊ အများသုံးစတူဒီယို နဲ့ လက်ဖက်ရည်ဆိုင်တစ်ခု ဖြစ်ပါတယ်။ ၎င်းသည် တိုက်ရိုက်တီးဝိုင်းများ၊ ပါဖောမန်တင်ဆက်မှုများ ပုံမှန်ကျင်းပလျက်ရှိပြီး အနုပညာရှင်နဲ့ ဖန်တီးသူတွေရဲ့ အိပ်မက်တွေကို မညှိသည့်နည်းနဲ့မဆို အကောင်ထည်ဖော်ဖို့ အမြဲအားပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

### Program

Opening Hrs: 10AM-7PM (Closed on Mondays)

12 NOV '22 - 3 DEC '22

**Performance /Shi**  
တခဏပြု/ ရှီ

19 NOV '22  
4:00 PM

**Artwork Meets Space/Shi**  
နေရာ၊ လက်ရာစကားဝိုင်း /ရှီ

26 NOV '22  
3:00 PM

30.12.2022  
To Be Declared

*Creators' Showcase*



မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေခဲ့တဲ့ ဖန်တီးသူ ပညာရှင်များကို အရသာခံမှနေပြီး တင်ဆက်ပေးမှာဖြစ်ပါတယ်။ သီချင်း၊ ပန်းချီ နှင့် အက ပိုင်းတွေမှ ဖန်တီးသူများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Showcasing the creators who are still creating and expressing their work till this day. Ayathakan will be curating the creators from the music, art and dance scene.

8.1.2023  
To Be Declared

*Ayathakan's Workshop*



အရသာခံမှနေပြီး နယ်ပယ်မျိုးဆုံမှ ကျွမ်းကျင် ဖန်တီးသူများနှင့်ပူးပေါင်းပြီး လူတိုင်းတက်ရောက်နိုင်မည့် workshop တစ်ခုကိုစီစဉ်သွားမှာဖြစ်ပါတယ်။ လာရောက်သူများအနေဖြင့်လဲ ဆက်လက် /ရှိ ပြီးဖန်တီးသွားဖို့ အကြောင်းအရာများလဲ ရှာဖွေတွေ့ရှိသွားစေဖို့ရည်ရွယ်ပါတယ်။

Ayathakan will be facilitating a workshop exhibition in partnership with the craft masters and inviting the community to join the workshop and empower them to create/express and find a reason to keep creating.

# VENUE HIGHLIGHTS

# PART-1

Painting

Isolabition Prankster  
© အယ်လ်ကို  
Isolabition Prankster  
© Alco



အယ်လ်ကို (မွေး- ၁၉၉၉ခုနှစ်) ကို မိုးကုတ် မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ တွင် Yangon School of Design မှာ Interior Design ဘာသာရပ် နှင့် ဒီပလိုမာရရှိခဲ့ပါတယ်။

“ကျွန်တော်တို့ နေ့စဉ် ပြဿနာတွေ၊ အကျပ် အတည်းတွေနဲ့ ကြုံတွေ့နေရတယ်။ လူတွေက သေကုန်ပြီ။ ဘယ်သူ့ကိုယ့်ရမှန်းလည်းမသိဘူး။ အသံကျယ်ကျယ်ရယ်ပစ်လိုက်ချင်တယ်။ ဒါတွေ အားလုံးဟာ နောက်ပြောင်မှုတစ်ခုလို့ ဟန်ဆောင် ပြီး ဖြေသိမ့်လိုက်ချင်တယ်။ ရယ်စရာလည်း ကောင်းတယ်။ ဝမ်းနည်းစရာလည်း ကောင်းတယ်။ ဒါကြောင့် ကျွန်တော့်ပတ်ဝန်းကျင်မှာ နေ့စဉ်ကြုံတွေ့ နေရတဲ့ အတွေ့အကြုံတွေကနေအနုပညာကို ဖန်တီး ဖြစ်တယ်။ အရာအားလုံးကို နောက်ပြောင်မှုအဖြစ် ပြောင်းလဲလိုက်တယ်။”

**Alco** (b.1999) was born in Mogok. He graduated with a diploma in Interior Design from Yangon School of Design in 2016-2017.

“We are facing problems and crises everyday. People are dying and we don't know who to trust. I want to laugh it out loud, pretend that all this is a prank and ease myself with it, which is funny and sad at the same time. So I am creating art through the experience that I am having daily around me and turning everything into a prank.”

Music Video

Gone  
© Jimmy Jacobs



**Jimmy Jacobs** ဟာ underground မြူးစစ် လောကမှ သူ့ရဲ့ ဟစ်ဟော့ပ် အနုပညာလမ်းကြောင်း ကို စတင်လှုပ်ရှားလာသူဖြစ်ပါတယ်။ ယခုပြပွဲမှာ သူ့ ရဲ့ အသစ်ဆုံးသော သီချင်း “Gone” ကို မြူးစစ် ဝီဒီယို အဖြစ် ပါဝင်ပြသထားပါတယ်။

**Jimmy Jacobs** is a hip-hop artist who started pursuing his career from the underground music industry. Jimmy produced his newest music video, “Gone” in this Reconnect programme.



Painting

တောဘုမ္မာ  
© ဗဂျီ

Tay Bone Hmar  
© Ba G



ဗဂျီ (မွေး - ၁၉၈၃ ခုနှစ်) က ရွှေဘို ဇာတိဖြစ်ပါ တယ်။ ၂၀၁၄ ခုနှစ်မှာ သူဟာ ပန်းချီစတင်ရေးဆွဲခဲ့ ပြီး ၂၀၁၆ ခုနှစ်မှာ အနုပညာပြပွဲများတွင် စတင် ပါဝင် ပြသခဲ့ပါတယ်။

“ကိုဗစ်-၁၉ ဟာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းသဘော ကို အမြဲစဉ်းစားစေခဲ့တယ်” လို့ ဗဂျီက ပြောတယ်။ “ဘဝသံသရာဆိုတာက အိပ်စက်ခြင်းနဲ့ နိုးထခြင်းရဲ့ ဖန်တလဲလဲ၊ တစ်ခုပြီးတစ်ခု ဖြစ်နေတဲ့ သဘောတရား ပဲ။ အိပ်စက်ခြင်းကို ကျနော်တို့ နောက်တို့ နောက်နေ့ လုပ်ဆောင် ရမယ့် လုပ်ငန်းဆောင်တာတွေအတွက် အနားယူခြင်း သဘောလို့ မြင်မယ်ဆိုရင် သေဆုံးခြင်းဟာလည်း က နော်တို့ကို အနားယူစေပြီး ဘဝအသစ် စတင်ဖို့အတွက် အားအင်ဖြည့်တင်းခြင်းလို့ ရှုမြင်သတ်မှတ်လို့ရတယ်။ ဤသဘောတရားမှာ သေခြင်းတရားဆိုတာကိုလည်း ရှင်သန်ခြင်းနဲ့ ထပ်တူ တန်ဖိုးထားသင့်တဲ့ ကောင်းချီး တစ်ခုအနေနဲ့ လက်ခံရမယ်။ သေဆုံးခြင်းဟာ အသက် ကင်းခွဲခြင်းဆိုတာထက် သာလွန်နေတာကို ကျနော် တို့ တဖြည်းဖြည်းနားလည်လာတယ်။ သေဆုံးခြင်းက ရှင်သန်ခြင်းနဲ့အတူ ပိုမိုအဓိပ္ပာယ်ရှိခြင်း၊ အလုံးစုံဖြစ် တည်ခြင်းတို့ရှိဖို့ အတွက် လိုအပ်တဲ့အရာပဲဖြစ်တယ်။ မွေးဖွားခြင်းက ဒဏ္ဍာရီလိုပဲ ဆန်းကြယ်တယ်။ ဘာ တွေဖြစ်လာမယ်ဆိုတာကိုမသိဘူး။ ဒါပေမဲ့ ကျနော်တို့ ဘယ်လိုအရာတွေကိုမွေးဖွားပြီး အတူရှင်သန်သွားလဲ ဆိုတာပေါ်မှာပဲမူတည်တယ်။”

**Ba G** (b.1984) was born in Shwebo. He started painting in 2014 and he has participated art exhibitions.

“COVID-19 made me think of life and death all the time,” Ba G said, “Cycles of life and death can be likened to the alternating periods of sleep and wakefulness. Just as sleep prepares us for the next day’s activity, death can be seen as a state where we rest and replenish ourselves for a new life. In this light, death should be acknowledged, along with life, as a blessing to be appreciated. We are beginning to understand that death is more than the absence of life; that death, together with an active life, is necessary to form a larger, more essential, whole. Birth is also a myth and mystery. We have no idea how things will grow, but somehow, it will depend on how we grow together with what we gave birth to.”

# LWIN OO MAUNG

# လွင်ဦးမောင်

## Venue

Yae-Khæ-Saing /Shi  
(Goethe-Institut  
Myanmar)

လွင်ဦးမောင် (မွေး - ၁၉၈၃ ခုနှစ်) သည် ကွက်ကွက်ကွင်းကွင်း ပြန်လည်ပုံဖော်ခြင်း သဘောကို အသက်သွင်းတယ်။ သူ့ဟာ သူ့ကိုယ်သူ အပါအဝင် သမိုင်းဝင်ပုဂ္ဂိုလ်များ၊ နတ်များ နဲ့ အယူသီးမှုများကို ပန်းချီ၊ ပန်းပု နဲ့ ပါဖောမန် လက်ရာများအဖြစ် ပြန်လည်ပုံဖော်လေ့ရှိပါတယ်။

**Lwin Oo Maung** (b. 1983) embodies the spirit of vivid reimagination. From paintings, sculptures and performance, the artist willingly suspends himself, historical figures, spirits and superstitions within epic chimerical expeditions.

# 82

# FEATURE ARTIST #5



Performance

မောင်နဲ့မယ်  
© လွင်ဦးမောင်  
Maung and Mal  
© Lwin Oo Maung

လူနှစ်ယောက်နဲ့ အသားတစ်တုံး။ မြန်မာ့ဗေဒင် ပညာမှာ ရက်သတ္တတစ်ပတ်အတွင်းက နေ့နံတွေ အလိုက် တနင်္လာ-ကျား၊ အင်္ဂါ-ခြင်္သေ့၊ ဗုဒ္ဓဟူး-ဆင်၊ ကြာသပတေး-ကြွက်၊ သောကြာ-ပူး၊ စနေ-နဂါး နဲ့ တနင်္ဂနွေ-ဂဠုန် ဆိုပြီးသတ်မှတ်ကြတယ်။ လူနှစ်ယောက် အတူတွေ့ဆုံကြတဲ့အခါ သူတို့ရဲ့ ပြုဟ်ခွင်တွေအချင်းချင်း မတည့်ရင် ပြဿနာတွေတက်နိုင်တယ်တဲ့။ လွင်ဦးမောင်က အဲလို ယုံတမ်းတွေနဲ့ လွမ်းမိုးမှုတွေကို စိတ်ဝင်စားတယ်။ သူ့ရဲ့ ဆက်လက်ဖန်တီးနေဆဲဖြစ်တဲ့ “မောင်နဲ့ မယ်” စီးရီးဟာ ကျနော်တို့ ယုံကြည်လက်ခံပြီး ပုံမှန်လို့သတ်မှတ်တဲ့ ယုံတမ်းတွေဟာ နောက်ဆက်တွဲ ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်တွေရှိတယ်ဆိုတာကို ပြသခြင်းဖြစ်ပါတယ်။

Two people and a piece of meat. In Burmese astrology, each day of the week is assigned a spirit animal. Monday-tiger, Tuesday-lion, Wednesday-elephant, Thursday-rat, Friday-guinea pig, Saturday-dragon and Sunday-garuda. When two people get together, the problem is, their spirit animals might not get along and that in turn would cause problems down the line. Lwin Oo Maung is interested in such beliefs and their influence on the everyday. In this continuation of his series *Maung and Mal* [trans: Burmese pair nicknames for two lovers], the artist once again demonstrates that those beliefs we have long normalized around us have physical consequences.

Departure Point  
Yae-Khae-Saing /Shi  
(Goethe-Institut  
Myanmar)

Please refer to  
Program Schedule for  
more Tour details.

ဘတ်စ်ခရီး/ရီ

လက်မှတ်ဝယ်ယူရန်  
[info.ygnshi@gmail.com](mailto:info.ygnshi@gmail.com) သို့  
ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Get your tickets at  
[info.ygnshi@gmail.com](mailto:info.ygnshi@gmail.com)

BUS TOUR/SHI

“ဘတ်စ်ခရီး /ရီ” အစီအစဉ်မှာဆိုရင် အိန္ဒိယဘက်က ရှေးဟောင်း၊ နေရာ ၇ ခုကို ရန်ကုန်မြို့ရဲ့ ဘတ်စ်ကားလမ်းကြောင်းအတိုင်း တစ်နေ့တည်း လည်ပတ်မယ့် အစီအစဉ်ဖြစ်ပြီး လည်ပတ်ရင်းနဲ့ အနုပညာလက်ရာတွေကို ခံစားကြည့်ရှုကြမယ်။ နေရာတစ်ခုစီရဲ့ စတေးကလေးတွေ စုကြမယ်။ အစီအစဉ်တွေမှာ ပါဝင်ကြမယ်။

ဘတ်စ်ခရီးစဉ်ကို လူဦးရေကန့်သတ်ထားပြီး ခံစားမှုတန်ဖိုးတစ်ခုခုရရှိစေဖို့ “ဘတ်စ်ခရီး /ရီ” လက်မှတ်တွေကို သိပ်မများလှတဲ့ ဈေးနှုန်းနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

**Bus Tour/Shi** is a program that gives everyone a chance to visit all 7 art spaces in one day. Let's visit **/Shi** with Bus Tour/Shi to see the artworks, collect the stickers from each art spaces and join in other exciting programs with us.

**Bus Tour/Shi's** tickets will be sold in a limited number with a reasonable price to have some sense of sentimental value.

**Venue**

Yae-Khae-Saing /Shi  
(Goethe-Institut  
Myanmar)

**Day-1**

Date: 9 JAN '23 (Monday)

Time: Begins at 10 AM

**Day-2**

Date: 10 JAN '23 (Tuesday)

Time: Begins at 10 AM

**Day-3**

Date: 11 JAN '23 (Wednesday)

Time: Begins at 10 AM

# SYMPOSIUM /SHI

အနုပညာစာတမ်းဖတ်ပွဲ /ရှီ သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ မှ ၁၁ ရက်နေ့ အထိ Goethe-Institut Myanmar တွင် အနုပညာရှင်များ နှင့် အခြားဖန်တီးခြင်းဆိုင်ရာနယ်ပယ်ရှိ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ စာတမ်းဖတ်ပွဲ အစီအစဉ် ဖြစ်ပါသည်။ ပါဝင်မည့် အနုပညာရှင်များနှင့် ဖန်တီးသူများက သူတို့၏ စိတ်ကူးစိတ်သန်းများ၊ အတ္ထုပ္ပတ္တိများ၊ နောက်ပြန် အကြောင်းအရာများ၊ မှတ်တမ်းများ အပြင် ကြေညာချက်များအား လွတ်လပ်စွာ တင်ပြနိုင်မှာ ဖြစ်ပါသည်။

**Artist Symposium /Shi** (09.01.23 - 11.01.23) is a formal conference-format symposium to be held at Goethe-Institut Myanmar for artists and other creative workers. Participating artists and creatives are free to present their inspirations, biographies, retrospectives, documentations, and manifestos at the podium.

(၁၀)နှစ်ပြည့်

# JAM IT!

No U Turn  
Kulture Shock  
General Tiger Gun  
Fajafjai

Lwin Iz Elephant  
Sin Sar (Beatbox)  
Talking Dogs  
Moe Tin

ရေခဲဆိုင်/ရှိ  
Yae-Khae-Saing/Shi

**Goethe-Institut Myanmar**

ကမ္ဘာအေးဘုရားလမ်း၊နတ်မောက်လမ်းထောင့်၊  
ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

Kabar Aye pagoda Road, corner of Nat  
Mauk Street, Bahan Township, Yangon,  
Myanmar

Date 17<sup>th</sup> Dec 2022, Saturday Time 4:00 PM to 8:00PM



/SHI

**EXHIBITION**  
MUSIC/SHI



# “Heal It” Hip Hop concert Free Entry

ရေခဲဆိုင်/ရှိ

Yae-Khae-Saing/Shi

**Goethe-Institut Myanmar**

ကမ္ဘာအေးဘုရားလမ်း၊နတ်မောက်လမ်းထောင့်၊  
ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

Kabar Aye pagoda Road, corner of Nat  
Mauk Street, Bahan Township, Yangon,  
Myanmar

Date

16<sup>th</sup> Dec 2022, Friday

Time

5:30PM to 8:00PM

DJ Zaw G



/SHI

EXHIBITION

MUSIC/SHI





G Tone

yi

*It's Not Good Dude*

Jixk Gabby

Z

**Venue**

Yae-Khae-Saing /Shi  
(Goethe-Institut  
Myanmar)

Date: 13 DEC '22  
Time: 2:00 PM  
(Q&A with artists)

Date: 14-15 DEC '22  
Time: 10:00 AM,  
1:00 PM,  
3:30 PM



SCREENING / SHI

**A Song of Trishaw (Documentary)**

By Htoo Lwin Myo | Duration - 30:00 mins

**Everyday Needs (Documentary)**

By Mann Pye Phyo Aung aka Gu Gu | Duration - 03:00 mins

**Exit (Animated Documentary)**

By May Thynn Kyi | Duration - 08:30 mins

**Burmese Moon (Short Film)**

By Lin Htet Aung | Duration - 17:46 mins

**Gent's Colorful Days (Animation Short Film)**

By Zephyr Ko | Duration - 04:00 Mins

**No Child Rape | Music Video**

By Catch de White Dove | Duration - 05:17 mins

**Venue**

Yae-Khae-Saing /Shi  
(Goethe-Institut  
Myanmar)

*Artist:* Thukhuma Khayeethae Theatre (TKT)

*Date:* 13 NOV '22 (Sunday)

*Time:* 2:00 PM

*Artist:* Lwin Oo Maung

*Date:* 8 JAN '23 (Sunday)

*Time:* 3:00 PM

**Venue**

Aung-Mingalar /Shi  
(Ayathakan)

*Artist:* Jimmy Jacobs

*Date:* 19 NOV '22 (Saturday)

*Time:* 4:00 PM

**Venue**

Bogalayzay/Shi  
(The Ex Office-Doh Eain)

*Artist:* Yadanar Aung

*Date:* 20 NOV '22 (Sunday)

*Time:* 3:00 PM

မြန်မာအနုပညာအခင်းအကျင်း နောက်ခံနဲ့ /ရှိ အိန္ဒိယရှင်း အကြောင်းကို သုံးသပ်ရေးသားဖို့ ပြည်တွင်းပြည်ပ အနုပညာ စာရေးသူတွေကို ဖိတ်ခေါ်လိုက်ပါတယ်။ အိန္ဒိယရှင်း အကြောင်း ခြုံငုံသုံးသပ်ချက်တွေ၊ အိန္ဒိယရှင်းထဲက လက်ရာ/ အနုပညာရှင်/ စကားပိုင်း/ အစီအစဉ် တို့နဲ့ ပတ်သက်ပြီး မိမိထင်မြင်ချက်တွေကို ဆောင်းပါး၊ စာတမ်းတစ်ခုအနေနဲ့ ရေးသား ပေးပို့နိုင်ပါတယ်။

ရွေးချယ်ခံရတဲ့ စာမူတွေကို စိစစ်ပြီး စနစ်တကျ ပြန်လည်ဆွေးနွေးပေးခြင်းနဲ့အတူ စာမူခ ၅၀ ဒေါ်လာ ကိုရရှိမယ့်အပြင် ဇန်နဝါရီလမှာ ဆက်လက်ကျင်းပမယ့် /ရှိ ဆွေးနွေးပွဲနဲ့ အစီအစဉ်တို့အတွက်အထူး ဖိတ်ကြားခြင်းခံရမှာဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ထွက်မယ့် /ရှိ အိန္ဒိယရှင်း မှတ်တမ်းစာအုပ်မှာလည်း စာမူကိုပုံနှိပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ စာမူပေးပို့ခြင်း စည်းမျဉ်းစည်းကမ်းများကို အောက်မှာဆက်လက်ဖတ်ရှုပေးပါ။

**စာမူပေးပို့နိုင်သူများ**

အခြားဘယ်နေရာမှာမှ ပုံနှိပ်ဖော်ပြခြင်းမရှိဖူးသော စာမူများဖြစ်ရပါမယ်။ လူမျိုး၊ ဘာသာ၊ ပညာရည်အချင်း၊ အသက်အရွယ်၊ လိင်ဖြစ်တည်မှု၊ နေရာဒေသမရွေး ပေးပို့နိုင်ပါတယ်။

**ဘာသာစကားနဲ့ စာလုံးအရေအတွက်**

မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာ ဖြင့်ပေးပို့နိုင်ပါတယ်။ (ကိုယ်တိုင်ဘာသာပြန်ပြီး ဘာသာစကားနှစ်မျိုးလုံးဖြင့်ပေးပို့သူများကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။) အင်္ဂလိပ်ဘာသာ - စာလုံးရေ အများဆုံး ၁၀၀၀ မြန်မာဘာသာ - font size 10, single-spaced, A4 ၃ မျက်နှာ

**ပေးပို့ရန်လိပ်စာနဲ့ ပေးပို့ရန်နောက်ဆုံးရက်**

အီးမေးလ်ရဲ့ အကြောင်းအရာမှာ "Shi Art Writing Open Call 2022" လို့ ရေးပြီး info.yegnshi@gmail.com အီးမေးလ်လိပ်စာသို့အမည်/ကလောင်၊ ဖုန်းနံပါတ်၊ စာမူခေါင်းစဉ် ရေးကာ စာမူကို ဖိုင်တွဲပြီး ပေးပို့နိုင်ပါတယ်။

**နောက်ဆုံးပေးပို့ရမယ့်နေ့ - ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့**

ရွေးချယ်ခံရတဲ့ စာမူများကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၇ရက်နေ့ မှာကျင်းပမယ့် "ဆက်လက်/ရှိ" အိန္ဒိယရှင်းမှာ ကြေညာသွားမှာ ဖြစ်ပါတယ်။

သံသရာတစ်ခု၏ အစကဏ္ဍ

The /Shi Exhibition team invites art writers locally and internationally to write/critique/analyze the /Shi exhibition. Please submit a response to an exhibition, event, activity or trend relating to /Shi and the Myanmar art scene at large.

Selected entries will receive professional feedback, an honorarium of \$50, invitation to workshops and panels of /Shi Exhibition continuing in January, as well as a featuring in the /Shi Exhibition documentation to be published in 2023.

### **Eligibility**

- The entries must not have been published before on any media platform.
- There is no age, education, gender or geographical restrictions.

### **Language and Word Count**

- Burmese or English (You are more than welcome to translate your own work and submit in both languages)

*In English:* 1000 words (max)

*In Burmese:* font size 10, single-spaced A4 3 pages (max)

### **Submission and deadline:**

Please send your submissions via email attachment to [info.ygnshi@gmail.com](mailto:info.ygnshi@gmail.com) with subject line "Shi Art Writing Open Call 2022" mentioning your name/pen name, phone number and title of essay.

[Deadline: 20 December, 2022](#)

*Selected entries will be announced at Resume /Shi event to be held on 7 January, 2023.*



## ABOUT DOH EAIN (ဒို့အိမ် အကြောင်း)

Doh Eain is a participatory design practice based in Yangon, Myanmar, dedicated to making better cities. In a world of rapid urbanisation, we want to ensure that cities remain places with identity, and that they are liveable, inclusive and sustainable.

ဒို့အိမ် ဟာ ပိုမိုကောင်းမွန်တဲ့ မြို့ပြတွေ ပေါ်ပေါက်လာစေဖို့အတွက် အသုံးပြုသူများကိုယ်တိုင် ပါဝင်ဒီဇိုင်းရေးဆွဲနိုင်မှုကို ကြိုးစားပုံဖော်ဖန်တီးလျက်ရှိတဲ့ ရန်ကုန်မြို့အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မြို့ပြဖွံ့ဖြိုးမှုတွေ လျင်မြန်စွာတိုးတက် ပြောင်းလဲနေတဲ့ ယနေ့ကမ္ဘာကြီးမှာ ကျွန်တော်တို့ဟာ မြို့ပြရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု ဂုဏ်အင်္ဂါရပ်တွေ မပျောက်ပျက်သွားစေဖို့ နောက်ပြီး ထိုမြို့တွေရဲ့ နေချင်စဖွယ်ဖြစ်မှု၊ အလုံးစုံပါဝင်မှု၊ ရေရှည်တည်တံ့မှုတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိပါတယ်။

## RESTORATION (ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်း)

We protect buildings for local homeowners to help preserve heritage and create new income earning potential. Our newest programme, **Heritage Homes by Doh Eain**, now as operations in Myanmar, Georgia and the Philippines.

ကျွန်တော်တို့ဟာ ဒေသခံအိမ်ပိုင်ရှင်တွေရဲ့ အမွေအနှစ်အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ပေးနေသလို တစ်ဖက်တစ်လမ်းက ဝင်ငွေရစေနိုင်မယ့် အလားအလာအသစ်တွေကိုလည်း အစဉ်ဖန်တီးပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပရိဝရမ်းသစ်တစ်ခုဖြစ်တဲ့ **Heritage Home by Doh Eain** ဟာလည်း အခုဆိုရင် မြန်မာ၊ ဂျော်ဂျီယာနှင့် ဖိလစ်ပိုင်နိုင်ငံတွေမှာ စတင်လည်ပတ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။



## PUBLIC OUTREACH (အများပြည်သူနှင့်ထိတွေ့ဆက်ဆံခြင်း)

We are building the next generation of city shapers, advocacy and campaigns for resilient cities and communities. Our **Young City Shapers** programme, is just one of the ways we're doing this.

ကျွန်တော်တို့ဟာ ရေရှည်တည်တံ့တဲ့ မြို့ပြတွေ၊ ရပ်ရွာလူမှုအသိုင်းအဝိုင်းတွေ အစဉ်မပြတ် ပေါ်ပေါက်လာစေဖို့အတွက် ပညာပေးလှုံ့ဆော်မှုများ၊ ကမ်းပိန်းများ လုပ်ဆောင်ကာ မြို့ပြပုံဖော်ကြမယ့် နောက်မျိုးဆက်ကိုလည်း ဆက်လက်ပျိုးထောင် လျက်ရှိပါတယ်။ **Young City Shapers** (မြို့ပြပုံဖော်သူလူငယ်များ) အစီအစဉ်ဟာ ကျွန်တော်တို့ လုပ်ဆောင်လျက်ရှိတဲ့ စီမံကိန်းတွေထဲကတစ်ခုဖြစ်ပါတယ်။





Scan the QR code with your phone  
to access digital /SHI Exhibition Guide Book.

[info.ygnshi@gmail.com](mailto:info.ygnshi@gmail.com)  
[#ygn\\_shi](https://twitter.com/ygn_shi)

Artworks by

**+RE  
CON  
NECT**

*Venues:*

- **Goethe-Institut Myanmar**
- ♥ **Myanm/art**
- ▲ **Lokanat Galleries**
- **Kalasa Art Space**
- ☆ **The Ex Office (Doh Eain)**
- ⬡ **Quiet on 47 (Doh Eain)**
- ⊛ **Ayathakan**